

စာပေလောကစာအုပ် အမှတ် ၃၄၅

မင်းသုဝဏ္ဏ

ကလေးပုံပြင်ရျား



စာပေလောက စာအုပ်တိုက်
အမှတ် ၁၇၃၊ ၃၃ လမ်း၊ ရန်ကုန်မြို့။
[ဖုန်း - ၂၇၅၆၆၆]

e-mail : splkygn@mptmail.net.mm

မာတိကာ

၁။ ဆရာမင်းသုဝဏ်၏ နိဒါန်း	၃
၂။ မနေ့မယလက်စွပ်	၁
၂။ သိုးငယ်	၁၀
၃။ ခိုးသူ သုံးယောက်	၁၆
၄။ ကြက်ဖနဲ့ ပဲကြီးစွေ	၁၉
၅။ လိုတရ ခရာသင်း	၂၃
၆။ သူ့ခိုး သူတော်ကောင်း	၂၇
၇။ ခွေးပညာရှိ	၃၂
၈။ ကျောက်ခဲ သလဲ သားခိုက်ခဲ	၃၈
၉။ ပျီးချင်းတူမှ ကြည့်ဖြူသည်	၄၁
၁၀။ လာဘံမင်းသမီး	၄၅
၁၁။ ရွှေပေးတဲ့ မြှေကြီး	၅၇
၁၂။ ရထုံးဖောင်း	၆၁
၁၃။ လူမိုက် ကံကောင်း	၆၆
၁၄။ အမူတ်မှားတဲ့ မျောက် နဲ့ အပြောမှားတဲ့ ငုက်	၇၁

၁၅။	မင်းသမီးအစစ်	၇၅
၁၆။	ယုန်ပညာရှိ အောင်ယော်	၈၁
၁၇။	နေဝံရို့ရို့	၈၆
၁၈။	ဘူးဘူးနဲ့ မိကျောင်း	၉၀
၁၉။	ငတွေထေ နဲ့ ယုန်ကလေး	၉၅
၂၀။	တစ်ကိုယ်ကောင်းနှင့်သော ဘီလူးကြီး	၉၉
၂၁။	သီချင်းသည် ချိုးကလေး	၁၀၈
၂၂။	မျက်စိတစ်ရာ နဲ့ ကင်းသမား	၁၁၆
၂၃။	ရွှေခဲ့ကြက်တူရွေး	၁၂၁
၂၄။	အမြိုးမလှပ် ငဖြူ၍၍	၁၂၈
၂၅။	ကြက်ဖကလေး အောက်အီးအွှုတ်	၁၃၅
၂၆။	သမီးလိမ္မာ မဟာရွှေသွေး	၁၄၂
၂၇။	စာရေးသူ၏ စာပေနှင့် ဘဝဖြစ်စဉ် မှတ်တမ်း	၁၄၀
၂၈။	စာရေးသူ၏ ထုတ်ဝေပြီး စာအုပ်များ	၁၄၆

နိဒန်း

ကျွန်ုပ်သည် ဤပုံပြင်တို့ကို ရေးသားပြန်ဆိုသည်မှာ
ကိုယ်ချင်းစာတရားကို သတိပြုမိသောကြောင့်ဖြစ်ပါ
သည်။ ကျွန်ုပ်သည် ကလေးဘဝအခါက ပုံနား
ထောင်ရန် အလွန်ဝါသနာပါပါသည်။ ကျွန်ုပ်၏
ဖောင်သည် အတ်နီပါတ်များကို ပြောပြလေ့ရှိပါ
သည်။ မိခင်သည် သူ့ဘိုးဘေးဘီဘင်တို့၏ အဖြစ်
အပျက်များကို ပုံပြင်သဖွယ် အတ်ကွက်ဆင်ကာ
ပြောပြလေ့ရှိပါသည်။ အဘွားသည် ရှိရာပုံပြင်များကို
ပြောပြလေ့ရှိပါသည်။



အမှန်မှာ အဘွားသည် ကျွန်ုပ်ကို မိခင် ဖခင်တို့ထက်
အလိုလိုက်သည်။ ထိုကြောင့်လည်း ကျွန်ုပ်သည် အဘွားနှင့်
အနေများခဲ့သည်။ ညီးအခါများတွင် အဘွားသည် တိုင်ဖုံးကို
မြှုပ် ကွမ်းထောင်းရင်း၊ ကွမ်းဝါးရင်း ပုံပြောသည်။ ကျွန်ုပ်
သည် အိမ်ခါးပန်းကို ခေါင်းအုံးကာ ပုံနားထောင်သည်။
အတန်ကြာလျှင် ကျွန်ုပ် အိပ်ပျော်သွား၍ အိပ်မက်တိုင်းပြည်
သို့ ရောက်သည်။

ညစဉ်နှင့်အမျှ ပုံပြောရဖန်များသောအခါ အဘွားတွင်
ပုံတိုပတ်စများ ကုန်ခန်းသည်။ ထိုအခါ အဟောင်းကို အသစ်
လုပ်၍ ပြောပြုရသည်။ သို့သော် အဘွားသည် ညည်းသည်
ည။သည် ငြင်းဆန်သည် ဟူ၍ ကျွန်ုပ် မမှတ်မိခဲ့။ တစ်ခါ
တစ်ရုံ ပုံရှည်ရှည်ပြောပါဟု ကျွန်ုပ်ကပူဆာလျှင် မဆုံးနှိုင်
သော ကြိပုံပြင်ကို ပြောပြတတ်ပါသည်။

‘ရှေးရှေးတုန်းက တဲ့ကြီးတစ်ခုထဲမှာ သစ်ငုတ်တို့ကြီး
တစ်ခု ရှိသတဲ့၊ တစ်နေတော့ နံနက်အခါ မျောက်ကြီးတစ်
ကောင်ဟာ အဲဒီ သစ်ငုတ်တို့ပေါ်မှာထိုင်ပြီး နေဆာလှုံးသတဲ့၊
အဲဒီတုန်းက လင်းတကြီး တစ်ကောင်ဟာ ပုံဆင်းလာပြီး
သစ်ငုတ်အမှတ်နဲ့ မျောက်ရဲ့ ဦးခေါင်းပေါ်မှာ နားသတဲ့၊
သည်တော့ မျောက်ကြီးဟာ လန့်ပြီး ဖက်တာပေါ့၊ မျောက်က
ဖက်လေ လင်းတက ပုံလေနဲ့၊ ပုံလေ ဖက်လေ၊ ဖက်လေ
ပုံလေ၊ ပုံလေ ဖက်လေ၊ ဖက်လေ ပုံလေ’။

ကျွန်ုပ်က ‘ပုံ မပြီးသေးဘူးလား’ဟု မေးလျှင် ‘ဘယ်မှာ
ပြီးနိုင်ပါမလဲ၊ ပုံလေ ဖက်လေ၊ ဖက်လေ ပုံလေ၊ ပုံလေ
ဖက်လေ...’ဟု ရယ်ကာ မောကာ ပြောရင်း ကျွန်ုပ်ကို
ပုံတိုပိုင်၍ အိပ်ပျော်သွားရသည်။

တစ်ခါတစ်လေ ပုံနားထောင်ရင်း အင်း လိုက်ရမည်
 ဟု ကတိတောင်း၍ အောက်ပါပုံတိုကို ပြောပြတတ်သည်။
 ‘ရွှေးရွှေးတုန်းကတဲ့ (အင်း) မူဆိုးကြီးတစ်ယောက်ဟာ
 (အင်း) စာကလေးတွေကိုဖမ်းပြီး (အင်း) ခြင်းတောင်းကြီး
 တစ်ခုထဲမှာ (အင်း) လျှောင်ထားတဲ့ (အင်း) ဟိုတိုး သည်တိုး
 လုပ်ရင်း (အင်း) အပေါက် တစ်ပေါက်ကိုတွေ့လို့ (အင်း)
 ဖြွတ်ခနဲ့ ပုံထွက်သွားသတဲ့ (အင်း) နောက်ပြီးတော့ နောက်
 တစ်ကောင်ကလဲ ဖြွတ်ဆိုပြီး ထွက်ပြန်သတဲ့ (အင်း)၊ နောက်
 ပြီးတော့ နောက်တစ်ကောင်ကလဲ ဖြွတ် (အင်း)၊ ဖြွတ် (အင်း)
 ဖြွတ် (အင်း)။’

ကျွန်ုပ်က ‘ပုံ မဆုံးသေးဘူးလား’ဟု မေးသောအခါ
 ‘ဘယ်မှာ ဆုံးပါ၌ီးမလဲ၊ စာကလေးတွေ အများကြီးကျွန်ုတေး
 တယ်၊ ဟော အခုပဲ တစ်ကောင်ထွက်ပြန်ပြီ ဖြွတ် (အင်း)၊
 နောက်တစ်ကောင် ထွက်ပြန်ပြီး၊ ဖြွတ် (အင်း)။’ ဤသို့
 တဖြတ်ဖြတ် တအင်းအင်းနှင့် ကျွန်ုပ် အိပ်ပေါ်သော ဘဝသို့
 ရောက်ရသည်။

ဤကဲ့သို့ ကျွန်ုပ်ကလည်း ပုံကြိုက်သည်။ အဘွားက
 လည်း ပုံပြောသည်။ ထိုနည်းတူစွာ ယခုတလော ကလေးတို့
 သည်လည်း ပုံကြိုက်ကြလိမ့်မည်ဟု ကိုယ်ချင်းစာကာ ဤ
 ပုံပြင်တိုကို ရေးသားပြန်ဆိုပါသည်။

ဤတွင် ကျေးဇူးမကင်းသူအချို့ကို ဖော်ပြရန်လိုပါ
 သေးသည်။ ကျွန်ုပ်သည် ဤပုံပြင်တိုကို ရေးသားပြန်ဆိုရာ၌
 တစ်ခါတစ်ရုံ မအားလပ်သည့်အခါနှင့် ကြိုသည်။ တစ်ခါ
 တစ်ရုံ မောပန်းသည့်အခါနှင့် ကြိုသည်။ တစ်ခါတစ်ရုံ

ပျင်းသည့်အခနှင့် ကြံးသည်။ မည်သည့်အခမျိုးနှင့် ကြံးကြံး
မရေးဖြစ်လွင် ရေးဖြင်အောင် တိုက်တွန်းသော တောင်းပန်
သော ပူးဆာသော သူတို့ကား ကလေးဂျာနယ် အယ်ဒီတာ
အဆက်ဆက်တို့ ဖြစ်ကြပေသည်။ သူတို့ကြောင့် ဤမျှ
လောက် ရေးသားပြန်ဆိုမိသည်ကို သတိရသဖြင့် သူတို့ကို
ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါသည်။

ထိုနာက်တွင်ကား ဆက်လက်ပြောပြရန်မရှိတော့ပါ။
လူကလေး၊ လုံမလေးတို့သည် ဤပုံပြင်များကိုဖတ်ရှု အပျင်း
ပြေကြပါစေ၊ ပျော်ရွင်ကြပါစေ၊ ကောင်းမြတ်ဖြူစင်သော
စိတ်ကို မွေးမြှုနိုင်ကြပါစေဟု ဆုတောင်းရန် နိဂုံးချုပ်လိုက်
ပါသည်။



မင်းသူဝက်
သပြည့်ရိုင်သာ
၂၄၊ ၄၊ ၁၉၆၅။

မနောမယ လက်စွပ်

ရှေးရှေးတုန်းက သူငြေးကြီးတစ်ဦးမှာ သားတစ်ယောက်ရှိသတဲ့။ အဲဒီသား အချိန်တန်လို့ အရွယ်ရောက်တော့ သူငြေးက ငွေအသပြာသုံးရာပေးပြီး ‘ကဲ ငါ့သား၊ တစ်တိုင်း တစ်နှစ်ငံ သွားပြီး ကုန်ကူးပါချေ’ လို့ ခိုင်းသတဲ့။ အဲဒီတော့ သူငြေးသားဟာ ငွေကိုယူပြီး ခရီးထွက်တာပေါ့။

ခရီးအတော်သွားမိတော့မှ လမ်းမှာ လူတစ်စုဟာ ခွေးတစ်ကောင်နဲ့ စကားများနေကြတာကို တွေ့ရတယ်။ တချို့က ခွေးကို သတ်ပစ်မယ်လို့ ပြောတယ်။ တချို့က မသတ်ရဘူးလို့ တားတယ်။ သနားကြင်နာစိတ်ရှိတဲ့ သူငြေးသားကတော့ ‘ကဲဗျာ၊ ခင်ဗျားတို့ စကားများမနေကြပါနဲ့၊ ဒီခွေးကို ကျွန်တော် ဝယ်ပါမယ်၊ ရွှေ့ ငွေတစ်ရာ’ ဆိုပြီး ခွေးကလေးကို ခေါ်သွားသတဲ့။

နောက် ခရီးအတော်သွားမိပြန်တော့ လမ်းမှာ လူတစ်စုဟာ ကြောင်တစ်ကောင်နဲ့ စကားများနေကြတာကို တွေ့ရပြန်တယ်။ တချို့က ကြောင်ကို သတ်ပစ်မယ်လို့ ပြောတယ်။ တချို့က မသတ်ရဘူးလို့ တားတယ်။ သနားကြင်နာစိတ်ရှိတဲ့ သူငြေးသားကတော့ ‘ကဲဗျာ၊ ခင်ဗျားတို့ စကားများမနေကြပါနဲ့၊ ဒီကြောင်ကို ကျွန်တော်ဝယ်ပါမယ်၊ ရွှေ့ ငွေတစ်ရာ’ ဆိုပြီး ကြောင်ကလေးကို ခေါ်သွားသတဲ့။



နောက် ခရီးအတော်သွားမိပြန်တော့ လမ်းမှာ လူတစ်စုဟာ မြဲ
တစ်ကောင်နဲ့ စကားများနေကြတာကို တွေ့ရပြန်တယ်။ တချို့က မြဲကို
သတ်ပစ်မယ်လို့ ပြောတယ်။ တချို့က မသတ်ရဘူးလို့ တားတယ်။
သနားကြင်နာစိတ်ရှိတဲ့ သူဇွှေးသားကတော့ ‘ကဲဗျာ၊ ခင်ဗျားတို့ စကား
များမနေကြပါနဲ့၊ ဒီမြဲကို ကျွန်တော် ဝယ်ပါမယ်၊ ရော့ ငွေတစ်ရာ’
ဆိုပြီး မြဲကလေးကို ခေါ်သွားသတဲ့။

သူဇွှေးကြီးပေးလိုက်တာက ငွေသုံးရာ။ ခွဲးကိုဝယ်တော့ ငွေတစ်ရာ၊
ကြောင်ကိုဝယ်တော့ ငွေတစ်ရာ၊ မြဲကိုဝယ်တော့ ငွေတစ်ရာ။ အဲဒီတော့
သူ့အိတ်ထဲမှာ ငွေဗားဖြစ်တာပါ။ ဒါကြောင့် သူဇွှေးသားလည်း တစ်တိုင်း
တစ်နိုင်ငံကို ခရီးဆက်မသွားတော့။ မိဘအိမ်ကို ပြန်တာပေါ့လေ။ အိမ်ကို
ရောက်လို့ အဖြစ်အပျက်တွေ့ကို ပြန်ပြောပြတော့ သူဇွှေးကြီးကဆူတာပေါ့။
‘ကဲ့၊ မင်း ဒီလောက်မိုက်တဲ့ အကောင်၊ ငါ့အိမ်ပေါ်မှာ မနေနဲ့၊ နားရုံထဲမှာ
သွားနေ’ လို့ နှင်ချုလိုက်ပါလေရော့။ သူဇွှေးသားလဲ ခွဲးကလေး၊ ကြောင်
ကလေး၊ မြဲကလေးကို ခေါ်ပြီး နားရုံထဲ သွားနေတာပေါ့။ သူ့အိပ်ရာက
ကောက်ရှိုးပုံးပုံး။ သူ့အိပ်ဖော် အိပ်ဖက်တွေ့က ခွဲးရယ်၊ ကြောင်ရယ်၊ မြဲရယ်။
အဲသည်သတ္တဝါတွေ့က သူ့ကို အင်မတန် ချစ်ကြသတဲ့။ အိပ်တဲ့အခါဆိုရင်
ခွဲးကလေးက ခေါင်းရင်းက အိပ်သတဲ့။ ကြောင်ကလေးက ခြေရင်းက
အိပ်သတဲ့။ မြဲကလေးက ယဉ်ပြီး အိပ်သတဲ့။

တစ်နေ့ကျတော့ သူတို့တစ်တွေ စကားစမြည်ပြောကြရင်း မြဲကလေး
က သူ့သခင် သူဇွှေးသားကို ပြောသတဲ့။ ‘သခင်၊ ကျွန်တော်ဟာ မြဲမင်းကြီး
နာဂရာအရဲ့သား ဖြစ်ပါတယ်၊ တစ်နေ့သောအခါ ကျွန်တော် လူ့ပြည်ကို
လာတုန်း လူတစ်စုက ဂိုင်းဖမ်းပြီး သတ်တော့မယ်လုပ်နေခိုက် ကံကောင်း
ထောက်မလို့ သခင်က ကယ်ဆယ်လိုက်တဲ့အတွက် ကျွန်တော် အသက်

ချမ်းသာရာ ရပါတယ်၊ ကျွန်တော့မှာ မိမ္မားတဲ့အသက်၊ ဖမ္မားတဲ့အသက် မရှိပါဘူး၊ သခင်ကယ်တဲ့ အသက်ပဲ ရှိပါတယ်၊ သခင့်ကျေးဇူးကို ကျွန်တော် ဆပ်ချင်ပါတယ်၊ ကျွန်တော် ဖခင် နာဂရာဓာတ်းကလည်း သခင့်ကို အင်မတန် ကျေးဇူးတင်မှာပဲ’ လို့ ပြောသတဲ့။ ဒီတော့ သူငြွေးသားက ‘နာဂရာဓာတ်း ဘယ်မှာနေသလဲ၊ ကျူးပဲ တွေ့နိုင်ရင် တွေ့ချင်ပါတယ်’ လို့ ပြောသတဲ့။

ဒီတော့ မြှေကလေးက ဆက်ပြီးပြောတယ်။ ‘ဟောဟိုက တောင်ညိုညို ကြီးကို မြင်ပါသလား သခင်၊ အဲဒီတောင်ညိုညိုကြီးရဲ့ ခြေရင်းမှာ နတ်ရေ တွင်း နတ်ရေတွက်တစ်ခု ရှိပါတယ်၊ အဲဒီ နတ်ရေတွင်း နတ်ရေတွက်ထဲကို ငုပ်ဆင်းလိုက်ရင် ကျွန်တော်တို့ တိုင်းပြည်ကိုရောက်တာပါပဲ၊ သခင် လိုက်မယ် ဆိုရင် ကျွန်တော် ခေါ်သွားပါမယ်၊ ကျွန်တော့ဖခင် မြေမင်းက ကျေးဇူးဆပ်မှာတော့ အမှန်ပါပဲ၊ ဘာကိုလိုချင်သလဲလို့မေးရင် မြှေမင်းရဲ့ လက်ယာလက်က လက်စွပ်ရယ်၊ ရွှေထမင်းအိုးနဲ့ ရွှေယောက်မရယ် ပေးပါ လို့ တောင်းပါ၊ အဲဒီလက်စွပ်က မနောမယလက်စွပ်ပါ၊ ရွှေဗီမာန်ကြီး ဖန်ဆင်းပေးနိုင်ပါတယ်၊ ရွှေထမင်းအိုးနဲ့ ရွှေယောက်မကလည်း တောင့်တလို့ ရှိရင် နတ်ထမင်း နတ်ဟင်းကို ပေးနိုင်ပါတယ်’ လို့ ပြောပြတယ်။ အဲဒီအခါ သူငြွေးသားလဲ သူ့မိတ်ဆွေ သုံးယောက်နဲ့အတူ တောင်ညိုညိုကြီးဆီကို သွားတာပေါ့။ တောင်ခြေရင်းကိုရောက်လို့ နတ်ရေတွင်း နတ်ရေတွက်ကို တွေ့တော့ ‘ကဲ၊ မင်းတို့ ဒီမှာခဏနေခဲ့ကြ၊ ကျူးပဲ နာဂရာဓာတ်းနဲ့ သွားတွေ့ညီးမယ်’ လို့ ခွေးကလေးနဲ့ ကြောင်ကလေးကိုမှာပြီး သူငြွေးသားလည်း မြှေကလေးနဲ့အတူ ရေထဲ ငုပ်ဆင်းသွားပါရောတဲ့။

မြှေတိုင်းပြည်ကိုရောက်တော့ မြို့တံ့ခါးကနေပြီး မြှေကလေးက သူ့ ဖခင် နာဂရာဓာတ်ကို လူလွှာတ်ပြီး လျှောက်ထားသတဲ့။ ဒီတော့ နာဂရာဓာတ်က ‘လူသားနဲ့ သားတော်တို့ ရှေ့တော်ကို ဝင်ခဲ့ရမယ်’ လို့ အမိန့်ပေးသတဲ့။

ဒါပေမယ့် မြှေကလေးက ရွှေ့ကိုသတဲ့။ ‘ကျွန်တော်ဟာ အခုအခါမှာ အသက်သခင်ဖြစ်တဲ့ လူသားရဲ့ ကျေးကျွန်ဖြစ်ပါတယ်၊ ခမည်းတော် ကိုယ်တိုင် လာရောက်**ကြိုဆိုပြီး** ကျေးကျွန်ဘဝက ရွှေးယူပါမှ ခမည်းတော်ရဲ့ ရွှေ့တော်ကို ဝင်နိုင်ပါလိမ့်မယ်’ လို့ ရွှေ့ကိုသတဲ့။

မြှေကလေးက သူ့ဇွှေးသားကို ကျေးဇူးဆပ်ချင်လို့ ဓာတ်ဆင်နေတာ ပေါ့လေ။ အဲဒီအခါမှာ နာဂရာအေ မြှေမင်း**ကြီး**ဟာ မြို့တံခါးကို ထွက်လာပြီး သားတော်ကို ဖက်ယမ်းနမ်းရှုပ်သတဲ့။ သူ့ဇွှေးသားကို နှုတ်ခွန်းဆက်သပြီး ခရီးဦး**ကြိုဆို**သတဲ့။ အဲဒီလိုနဲ့ သူ့ဇွှေးသားဟာ မြှေတိုင်းပြည်မှာ အတော်**ကြာကြာနေတုန်း** နာဂရာအေရဲ့ မနောမယလက်စွပ်ရယ်၊ ရွှေထမင်းအိုးနဲ့ ရွှေယောက်မရယ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ မြှေမင်းကပေးလို့ ရသတဲ့။ နောက်တော့ နတ်ရေတွင်း နတ်ရေထွက်လမ်းက လူ့ပြည်ကို ပြန်လာပြီး သူ့အပေါင်းအဖော် ခွေးတို့ **ကြောင်တိုးနဲ့ပြန်တွေ့တာပေါ့**။ မကြာခင်မှာပဲ သူ့ဇွှေးသားက မနောမယလက်စွပ်ကို ကိုင်ပြီး တောင့်တလိုက်တဲ့အခါ အင်မတန်ခမ်းနားတဲ့ ရွှေဗြိမာန်**ကြီး** ရောက်လာသတဲ့။ ရွှေဗြိမာန်ထဲမှာ မင်းသမီးလေးတစ်ပါးလည်း ပါလာသတဲ့။ နောက်တော့ ရွှေထမင်းအိုးနဲ့ ရွှေယောက်မကိုကိုင်ပြီး တောင့်တလိုက်တဲ့အခါမှာလည်း စားကောင်း သောက်ဖွယ် နတ်ထမင်း နတ်ဟင်းတွေ့ ရောက်လာသတဲ့။ အဲဒီအခါ သူ့ဇွှေးသားဟာ မင်းသမီးကလေးနဲ့ လက်ထပ်ပြီး ရွှေဗြိမာန်**ကြီး**ထဲမှာ နေတာပေါ့။

တစ်နေ့ကျတော့ မင်းသမီးလေးဟာ ဆံတော်ရှင်းရင်းနဲ့ ကျတ်ထွက်လာတဲ့ ရွှေဆံပင်ကလေးတွေကို ကျဉ်တောက်တစ်ခုမှာသွှေ့ပြီး မြစ်ထဲပစ်လိုက်သတဲ့။ ကျဉ်တောက်ကလေးလည်း မြစ်ညာကနေပြီး မြစ်ကြာကို ပေါ့လော ပေါ့လောနဲ့ ရွှေသွားတာပေါ့။ တစ်တိုင်း တစ်နိုင်ငံကို ရောက်တော့ မင်းသားကလေးတစ်ပါး ရေကစားဆင်းရင်းနဲ့ အဲဒီကျဉ်တောက်ကို

တွေ့တာနဲ့ ဆယ်ကြည့်သတဲ့။ အင်မတန် လှပနူးညံတဲ့ ရွှေဆံပင်ကလေး
တွေကို တွေ့တော့ မင်းသားကလေးဟာ မမြင်ရတဲ့ ဆံပင်ရှင် မင်းသမီးကို
စွဲလမ်းပြီး မအိပ်နိုင် မစားနိုင်နဲ့ တမိုင်မှုံး တတွေတွေ နေတော့တာပဲတဲ့။
အဲဒီအခါမှာ မင်းသားကလေးရဲ့ ခမည်းတော်ဟာ စိတ်ပူတော်မူတာနဲ့
မင်းသားကလေးရဲ့ အရိုးတော် ဘီလူးမကြီးဆီမှာ အကြံ့ော်တောင်းရ^၁
တာပေါ့။ သည်တော့ သည်ဘီလူးမကြီးက ပျားယောင်ဆောင်ပြီး တရိစိန်
မြစ်ညာကို ဆန်ပြီး ပုံသတဲ့။ ဘီလူးမကြီးဟာ အဲဒီလိုမပုံခေါင် မင်းသမီး
ကလေးရဲ့ ရွှေဆံပင်ကို နမ်းကြည့်တယ်။ ရွှေဆံပင်ကလေးက ဆီအနဲ့ကို
သိတော့ ဒီအနဲ့အတိုင်း ပျားယောင်ဆောင်ပြီး လိုက်တာကိုး။ နောက်ဆုံးတော့
မင်းသမီးဆီကို ရောက်တာပေါ့။ ရောက်တဲ့အခါ အမယ်အိုယောင်ဆောင်
တဲ့ပြီး တောင်နွေးကလေးကို တတောက်တောက်နဲ့ မင်းသမီးနေတဲ့
ရွှေဗီမာန်တွင်းကို ဝင်သွားသတဲ့။ မင်းသမီးကလေးနဲ့တွေ့တော့ လိမ်တာ
ပေါ့လေ။ ‘မင်းသမီးကလေး၊ ကျွန်ုပ်ဟာ အခြားသူ မဟုတ်ဘူး၊ မင်းသမီး
ကလေးရဲ့ အရိုးတော်ဖြစ်တယ်၊ မင်းသမီးကလေး မွေးကာစက ကွဲသွားလို့
မမှတ်မိတာပါ’ လို့ လိမ်ပြောပြီး မင်းသမီးကလေးကို ပွဲဖက်နမ်းရှုပ်
လုပ်သတဲ့။ မင်းသမီးကလေးကလည်း ခပ်ရိုးရိုးဆိုတော့ အဟုတ် မှတ်ပြီး
ရွှေဗီမာန်ထဲမှာ အရိုးတော်အဖြစ်နဲ့ ထားတာပေါ့။ သုံးလေးရှုကြလောက်
ရှုတော့ ဘီလူးမက မနောမယလက်စွဲပ်အကြောင်း မေးသတဲ့။ သူဇွဲးသား
လက်မှာ ဝတ်ထားတယ်လို့ မင်းသမီးက ပြောတော့ ‘ယူထားပါလား သမီး
ရယ်၊ မောင်တော်က ခကာခကာ သမင်လိုက်ထွက်နေတာ မတော်တဆများ
တော့မှာ ကျေဖျောက်ရင် မခက်ပေဘူးလား’ လို့ အကျိုးလိုယောင်နဲ့ ပြော
သတဲ့။ အဲဒါကို အဟုတ်မှတ်လို့ မင်းသမီးက သူ့ယောက်ဗျားဆီက လက်စွဲပ်
ကို တောင်းယူထားလိုက်တာပေါ့။

နောက်တစ်နေ့ကျတော့ ဘီလူးမက မနေ့မယ်လက်စွပ်ကို ကိုင်ကြည့်စမ်းပါရစေလို့ ပြောသတဲ့။ ရှိုးသားတဲ့မင်းသမီးကလည်း ချုတ်ပေးသတဲ့။ အဲဒီအခါ ဘီလူးမဟာ ပျားယောင်ဆောင်ပြီး လက်စွပ်ကို ခိုးပြီးပါလေရော့။ သူ့တူတော်နေတဲ့ အီမံတော်ကိုရောက်တော့မှ လက်စွပ်ကို တူတော်ရဲ့ လက်ထဲကို ထည့်လိုက်သတဲ့။ ဒီအခါ တူတော် မင်းသားလဲ ရွင်ပြီးလာပြီး လက်စွပ်ကိုကိုင်လို့ တောင့်တတာပေါ့။ တောင့်တလိုက်တယ်ဆိုရင်ပဲ မြစ်ညာက ရွှေ့ပိမ်နှင့်ကြီးဟာ မင်းသမီးကလေးနဲ့အတူ နှစ်းတော်ဝင်းထဲကို ရောက်လာတာပဲတဲ့။ မင်းသားလည်း ပိမ်နှင့်ကိုဝင်ပြီး မင်းသမီးကို အတင်း အဓမ္မ သုံးခွန်းသောစကား ပြောပါလေရောတဲ့။ မင်းသမီးလည်း အတန်တန် ငြင်းသတဲ့။ ငြင်းပေမယ့် မရနိုင်တဲ့အဆုံးရောက်တော့ တစ်လ လေးသီတင်း ဆိုင်းငံ့ရင် မင်းသားနဲ့လက်ထပ်ပါမယ်လို့ ကတိပေးလိုက်ရသတဲ့။

အဲဒီ အတော့အတွင်းမှာ သူငြွေးသားဟာ သမင်လိုက်ရာကပြန်လာပြီး ရွှေ့ပိမ်နှင့် မတွေ့တော့ ရင်ကွဲပက်လက်နဲ့ ဝမ်းနည်းပူဆွေးရတာပေါ့။ နောက်ဆုံး အကြံကုန်တဲ့အခါ သူ့အသက်ကို သူ သတ်သေမယ်ဆိုပြီး ဓားကို ကိုင်သတဲ့။ အဲဒီအခါ ခွေးကလေးနဲ့ ကြောင်ကလေးက ပုန်းနေရာက ပြီးထွက်လာပြီး ‘အို သခင်၊ သည်းခံပါ၊ သည်းခံပါ၊ ကျွန်တော်တို့ကို တစ်လ လေးသီတင်း အချိန်ပေးရင် မင်းသမီးကို ရအောင်ရာပေးပါမယ်’ လို့ ပြောကြသတဲ့။ အဲဒီလိုပြောပြီး ခွေးနဲ့ ကြောင်ဟာ သတင်း တမေးမေးနဲ့ လိုက်ရာလိုက်တာ မင်းသမီးကလေး စံစားနေတဲ့ နှစ်းတော်ထဲကို ရောက်သွားပါလေရောတဲ့။ ဉာဏ်ချိန်ရောက်တော့ မင်းသမီးဟာ လေသာပြတင်းပေါက် ကို ဖွင့်ပြီး သူငြွေးသားကို မျှော်မှန်း လွမ်းဆွတ်နေတုန်း ကြောင်ကလေးက ထရံက တက်သွားသတဲ့။ ကြောင်ကလေးကိုမြင်တော့ မင်းသမီးလေးလည်း မှတ်မိပြီး ဝမ်းသာအားရနဲ့ အဖြစ်အပျက်တွေကို ပြောပြတာပေါ့။ နောက်

တော့ ကြောင်ကလေးက မနောမယလက်စွပ် ဘယ်မှာရှိသလဲလို့ မေးသတဲ့။ ဘီလူးမကြီးရဲ့ ဝမ်းပိုက်ထဲမှာ ရှိတယ်လို့ မင်းသမီးက ပြန်ပြောတော့ ‘ကောင်းပြီ၊ ကျွန်တော် ရအောင်ယူမယ်၊ လက်စွပ်ကိုရရင် အားလုံး ကိစ္စပြီးတာပါပဲ’ လို့ ပြောပြီး ကြောင်ကလေးဟာ ထရံကပဲ ဆင်းသွားသတဲ့။

အဲဒီနေ့မှာပဲ ကြွက်မင်းကြီးရဲ့ သားတော်အကြီးရဲ့ လက်ထပ်ပွဲရှိတယ် ဆိုကိုး။ ဒါကြောင့် ကြောင်ကလေးဟာ ကြွက်တွင်းဝမှာ သေချင်ယောင် ဆောင်နေသတဲ့။ ကြွက်ပရီသတ်ကြီး ထွက်လာတဲ့အခါ ကြောင်ကလေးက ကြွက်သတို့သားကို ဖမ်းလိုက်တာပေါ့။ အဲဒီတော့ ကြွက်မင်းကြီးက မျက်ရည် တတွေတွေကျပြီး သူ့သားတော်ကို လွတ်ဖို့အကြောင်း တောင်းပန် တာပေါ့။ အဲဒီအခါ ကြောင်ကလေးက ပြောသတဲ့။ ‘ဘီလူးမကြီးရဲ့ ဝမ်းပိုက် ထဲမှာရှိတဲ့ မနောမယလက်စွပ်ကို ရအောင်ယူပေးရင် သားတော် ကြွက် မင်းသားကို လွတ်မယ်’ လို့ ပြောလိုက်သတဲ့။

ညကျတော့ ကြွက်တွေဟာ ဘီလူးမရဲ့အခန်းထဲကို တန်းစီပြီး သွားကြတာပေါ့။ ဘီလူးမကြီးဟာ ပါးစပ်ကြီး အပြီသားနဲ့ တရောဂါ ဟောက်ပြီး အိပ်ပျော်နေတာတွေ့တော့ ကြွက်ကလေးတစ်ကောင်က မျက်နှာ ပေါ်ကို အသာတက်တဲ့ပြီး အာခေါင်ထဲကို ကြွက်မြီးကလေးနဲ့ မွေလိုက် သတဲ့။ အဲဒီအခါမှာ ဘီလူးမကြီးလည်း လည်ချောင်းယားပြီး ချောင်းဆိုး လိုက်တာ ဝမ်းပိုက်ထဲက မနောမယလက်စွပ်ဟာ စဉ်ထွက်သွားပါလေ ရောတဲ့။ ဒီတော့ ကြွက်တွေဟာ လက်စွပ်ကိုချီပြီး ကြောင်ရှိရာကို ပြောကြတာပေါ့။ အဲဒီအခါ ကြောင်ကလေးက လက်စွပ်ကိုယူပြီး ကြွက်မင်းသားကို လွတ်လိုက်သတဲ့။

အဲဒီတော့မှ ကြောင်ကလေးနဲ့ ခွေးကလေးဟာ လက်စွပ်ကိုယူပြီး သူငြွေးသား ရှိရာကို ပြန်ကြတာပေါ့။ သူငြွေးသား လက်စွပ်ကိုရတော့

တစ်လ လေးသီတင်းပြည့်ဖို့ တစ်ညနေပဲ ရှိတော့သတဲ့။ အဲဒါကြောင့် ချက်ချင်းပဲ လက်စွပ်ကို ငံတဲ့ပြီး တောင့်တလိုက်တာ ရွှေဗိမာန်ကြီးနဲ့ မင်းသမီးကလေး တစ်ခါတည်း ရောက်လာတာပေါ့။ အဲဒီတော့မှ စွေးကလေးရယ်၊ ကြောင်ကလေးရယ်၊ သူ့ဇွဲးသားရယ်၊ မင်းသမီးရယ် ဖျော်ဖျော်ပါးပါးနဲ့ ရွှေဗိမာန်ကြီးထဲမှာ အေးချမ်းစွာ နေကြပါလေရောတဲ့။

[အိန္ဒိယပုံပြင် ။ ။ ဧပြီ၊ ၁၉၆၀]

သိုးယ်


တစ်ခါတုန်းက သိုးယ် သေးသေးလေးတစ်ကောင် ရှိသတဲ့။ သူဟာ ခြေထောက်ကလေးတွေ ခနော်နဲ့ ခနော်နဲ့ ဟိုခုန် သည်ပေါက်လုပ်ပြီး အင်မတန် ဖျော်တတ်သတဲ့။

တစ်နေ့ကျတော့ သူ့အဘွားဆီကို သွားလည်မယ်ဆိုပြီး ထွက်လာတာ လမ်းမှာ တော့ခွေးတစ်ကောင်နဲ့ သွားတိုးနေပါလေရော့။ တော့ခွေးကလည်း တစ်လုပ်စာလောက်ရှိတဲ့ သိုးယ်ကလေးကိုကြည့်ပြီး ‘သိုးယ်၊ သိုးယ်၊ ဟေ့ သိုးယ်၊ မင်းကို ငါ စားရမယ်’ လို့ ပြောသတဲ့။

ဒါပေမယ့် သိုးယ်ကလေးကတော့ ခွေ့ခနဲ့ တစ်ချက်ခုန်ပြီး ဟောဒီလို့ ဆိုလိုက်သတဲ့။

အဘွားအိမ်ကို ကျူပ်သွားမယ်
ဝသောအခါမှုကွယ်
ကျူပ်အသားကို ဝါးလို့ရယ်
စားလိုက်ပါတော့ဟယ်။

တော့ခွေးက ဒီတော့ အင်း အဟုတ်သားပဲလို့ အောက်မေ့တာနဲ့ လွှတ်လိုက်သတဲ့။ အတတ်ကလေးသွားပြီးတော့ လင်းတကြီးတစ်ကောင် နဲ့ တွေ့ပြန်ပါလေရော့။ လင်းတကြီးက တစ်လုပ်စာလောက်ရှိတဲ့ သိုးယ်



ကလေးကို ကြည့်ပြီး ‘သိုးယ် သိုးယ်၊ ဟွှဲ သိုးယ်၊ မင်းကို ငါက
စားရမယ်’ လို့ ပြောသတဲ့။

ဒီတော့လည်း သိုးယ်ကလေးက ဆွဲခနဲ့ တစ်ချက်ခုနှင့်တဲ့ပြီး
ဟောဒီလို့ ဆိုလိုက်သတဲ့။

အဘွားအိမ်ကို ကျျှပ်သွားမယ်
ဝယာအခါမှုကွယ်
ကျျှပ်အသားကို ဝါးလို့ရယ်
စားလိုက်ပါတော့ဟယ်။

လင်းတြိုးက ဒီတော့ အင်း၊ အဟုတ်သားပဲလို့ အောက်မေ့တာနဲ့
လွတ်လိုက်သတဲ့။ ဒီလိုပဲ သူ ဆက်သွားတော့ လမ်းမှာ ကျားကြီးကိုလည်း
တွေ့တယ်။ ဝံပူလွှေကြီးကိုလည်း တွေ့တယ်။ ခွေးကြီးနဲ့ လင်းယုန်ငုက်ကြီး
ထို့နို့လည်း ထွေ့တယ်။ အော်အကော်ကြိုးဆွားလည်း တစ်ဗုံးစာလောက်ရှိတဲ့
သိုးယ်ကလေး ကိုကြည့်ပြီး ‘သိုးယ်၊ သိုးယ်၊ ဟွှဲ သိုးယ်၊ မင်းကို
ငါက စားရမယ်’ လို့ ပြောကြသတဲ့။

ဒါပေမယ့် သိုးယ်ကလေးကတော့ ရှေးကလိုပဲ ဆွဲခနဲ့ တစ်ချက်
ခုနှင့်ပြီး ဟောဒီလို့ ဆိုလိုက်သတဲ့။

အဘွားအိမ်ကို ကျျှပ်သွားမယ်
ဝယာအခါမှုကွယ်
ကျျှပ်အသားကို ဝါးလို့ရယ်
စားလိုက်ပါတော့ဟယ် တဲ့။

နောက်ဆုံးတော့ သိုးယ်ဟာ သူ့အဘွားအိမ်ကို ရောက်သွားတာပေါ့။
အဘွားကို တွေ့တယ်ဆိုရင်ပဲ မရပ်မဆိုင်းဘဲ ပြောလိုက်သတဲ့။ ‘အဘွား၊
ကျွန်တော့ကိုယ်ကို ဝအောင်လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်၊ ကတိကို

ဖျက်လို့ မကောင်းဘူး၊ ဒါကြာင့် ကျွန်တော်ကို စပါးပုတ်ထဲမှာ ထားစမ်းပါ’ တဲ့။

ဒီတော့ သူ့အဘွားက သူ့ကို စပါးပုတ်ထဲမှာ ထည့်ထားတာပေါ့။ သိုးကလေးဟာ အတော် အစားကြီးသတဲ့။ တစ်ချိန်လုံး စပါးတွေကို တဝါးတည်း ဝါးပြီး စားလိုက်တာ သူ့ကိုယ်ကလေးဟာ ပုတ်ကလေးဖြစ်ပြီး မလှပ်နိုင်၊ မရှားနိုင်သလို ဖြစ်လာတော့သတဲ့။ ဒီတော့ သူ့အဘွားက ‘ကဲ့ င့်မြေး၊ ကတိပေးခဲ့တဲ့အတိုင်း ဝပြီ မဟုတ်လား၊ သွားပေတော့’ လို့ ပြောတာပေါ့။

သိုးကလေးက အိမ်ပြန်ရင် လမ်းမှာ သတ္တဝါကြီးတစ်ကောင်ကောင်နဲ့ တွေ့မှပဲ၊ တွေ့ရင် သူတို့အစားကို ခံရတော့မှာပဲလို့ သိတာနဲ့ ‘အဘွားရယ်၊ ကျွန်တော့ ညီကလေး သေတုန်းက ဆုတ်ထားတဲ့ သားရော့ ဒိုးပတ်ကလေးကြက်ပေးပါလား၊ ဒီတော့ ကျွန်တော် ဒိုးပတ်ထဲမှာ ဝင်နေပြီး လိုမ့်သွားရင် ဘယ်သူမှ မသိလို့ အိမ်ကို ကောင်းကောင်းပြန်ရောက်မှာပေါ့’ လို့ ပြောသတဲ့။

အဲဒါကြာင့် သူ့အဘွားက ဒိုးပတ်ကလေးကြက်ပြီး အထဲမှာနေလို့ ကောင်းအောင် သိုးမွေးနှန်ကလေးတွေကို ထည့်သတဲ့။ သိုးကလေးလည်း ဒိုးပတ်ထဲမှာ မိမ့်နဲ့ဝင်နေပြီး လိုမ့်သွားတာပေါ့။ လိုမ့်သွားလို့ မကြာခင်ပဲ လင်းယုန်ကြီးနဲ့ သွားတိုးတာပေါ့။ ဒီတော့ လင်းယုန်ကြီးက မေးသတဲ့။

ဒိုးပတ်ယ် ဒိုးပတ်ယ်
သိုးကလေး ဘယ်မှာ ရှုပါတယ်
ပြောစမ်းပါလားကျယ် လို့။

လင်းယုန်ကြီးရဲ့ အသံကိုကြားတော့ သိုးယ်က ဒိုးပတ်ထဲကနေပြီး ပြောလိုက်သတဲ့။

သိုးကယ်ကလေး တစ်ကောင်ရယ်

မီးပုံထဲကို ကျသွားတယ်၊

သင်လည်း သူ့လိုပါပဲကွယ်

မီးပုံထဲကို ကျလိမ့်မယ်၊

တူနယ် တဲ့နယ် တူနယ် တဲ့နယ်။

ဒီတော့ လင်းယုန်ကြီးလည်း သူ့အစာဖျောက်သွားလို့ စိတ်ပျက်ပြီး
တစ်ကောင်တည်း မှိုင်ကျန်ရစ်ခဲ့သတဲ့။ သိုးကယ်ကတော့ ဝမ်းထဲမှာ ကိုတ်
ရယ်ပြီး ‘တူနယ် တဲ့နယ် တူနယ် တဲ့နယ်’ လို့ဆိုရင်း လိုမ့်သွားပြန်သတဲ့။

နောက်မှတွေ့တဲ့ သတ္တဝါကြီးတွေကလည်း အရင်ကလို့ပဲ မေးတာပေါ့။

ဒိုးပတ်ငယ် ဒိုးပတ်ငယ်

သိုးကလေး ဘယ်မှာ ရှိပါတယ်

ပြောစမ်းပါလားကွယ် လို့။

အဲဒီလို မေးတိုင်း မေးတိုင်း သိုးကယ်ကလည်း ဟောဒီလို ပြန်ပြောသတဲ့။

သိုးကယ်ကလေးတစ်ကောင်ရယ်

မီးပုံထဲကို ကျသွားတယ်၊

သင်လည်း သူ့လိုပါပဲကွယ်

မီးပုံထဲကို ကျလိမ့်မယ်။

တူနယ် တဲ့နယ် တူနယ် တဲ့နယ် လို့။

နောက်ဆုံး တော့ခွေးကြီးနဲ့ သွားတွေ့တယ်။ တော့ခွေးကြီးက
မျက်နှာပေါက် ခပ်ဆိုးဆိုးနဲ့ မေးလိုက်သတဲ့။

ဒိုးပတ်ငယ် ဒိုးပတ်ငယ်

သိုးကလေး ဘယ်မှာ ရှိပါတယ်

ပြောစမ်းပါလားကွယ် လို့။

သိုးယ်လည်း နိုးပတ်ထဲမှာ သိုးမွှေးပေါ်အိပ်ဖြေး မိမိကလေးနဲ့ ပြန်ဖြေ
လိုက်သတဲ့။

သိုးယ်ကလေးတစ်ကောင်ရယ်
မီးပုံထဲကို ကျသွားတယ်၊
သင်လည်း သူ့လိုပါပဲကွယ်
မီးပုံထဲကို ကျလိမ့်မယ်၊
တူနယ်....။

ဒီလိုဖြေလို့မှ မဆုံးသေးဘူး တောခွေးကြီးက သူ့အသံကို ရိပ်မိသွား
တာနဲ့ ‘သယ်၊ နင်က ပုန်းနေလို့ လွတ်မယ်မှတ်သလား၊ ထွက်ခဲ့’ လို့
အောင်တဲ့ပြီး နိုးပတ်ယော်ရဲ့သားရေကို ဆုတ်ဖြိုပြီး သိုးယ်ကို ကိုက်စား
လိုက်ပါရောတဲ့။

[အိန္ဒိယပုံပြင် ။ ။ ဒီဇင်ဘာ၊ ၁၉၅၉]

ခိုးသူသုံးယောက်

တစ်ခါတုန်းက ရွာတစ်ရွာတွင် အထည်သည် ၁၀ ယောက် ရှိလေသည်။ သူတို့သည် မကြာခဏ ရွာမှုထွက်ကာ အတူတကွ လှည့်လည် အထည် ရောင်းတတ်သည်။ တစ်နေ့သုံး သူတို့သည် ရပ်ဝေးတွင် အထည်ရောင်း ဖြောက် ငွေအိတ်များကို ထမ်းလျက် ပြန်လာကြရာ သူတို့ရွာအနီးရှိ တောအုပ်သို့ ရောက်လာကြလေသည်။

ထိုတောအုပ်တွင် ခိုးသူကြီး သုံးယောက်တို့သည် ပုန်းခို့ချုံ ခရီးသွား တို့ထံမှ ရွှေ ငွေ ပစ္စည်းတို့ကို ဓားပြ လုယူလျက်ရှိသည်ကို သူတို့ မသိကြ ချေ။ သူတို့ တောအုပ်အလယ်သို့ ရောက်လျှင် ခိုးသူကြီး သုံးယောက်သည် ပုန်းခို့ရာမှ ထွက်လာ၍ ဓားပြ မြိမ်းခြောက်ကာ ပါသမျှ ရွှေ ငွေ ပစ္စည်း တို့ကို ထုတ်ပေးရန် တောင်းဆိုလေသည်။ အထည်သည်တို့မှာ လက်နက် တစ်စုံတစ်ရာမပါ။ ထိုကြောင့် သူတို့က လူများစုပင် ဖြစ်သော်လည်း အရုံးပေးရကာ ပါသမျှ ငွေအိတ်များကို ခိုးသူတို့အား ပေးလိုက်ရလေ၏။ ခိုးသူတို့ကား ငွေအိတ်များကိုရရုံနှင့် မကျေနပ်ကြ။ အကြိုး အဝတ်အစား များကိုပါ ချွတ်ယူဖြေးလျှင် ဗြက်တစ်ထွား အနံတစ်တောင်မျှရှိသော နံပါယ်ပိုင်း ကိုသာလျှင် တစ်ယောက်တစ်ထည် အရှက်လုံရုံဝတ်ရန် ပေးလေသည်။

လက်နက် တစ်စုံတစ်ရာပါမလာသော အထည်သည်များကို ဖြစ်း
ခြောက် လုယက်နိုင်သည့်အတွက် ခိုးသူတို့သည် ဉွေးကြီး ဉွေးကြီး ဖြစ်လ
ကြသည်။ သူတို့၏ ဓားလက်နက်များကို ကြောက်လန်း၍ ခိုက်ခိုက်တုန်
နေသော အထည်သည်များ ရှေ့တွင် ခိုးသူတို့သည် ရှင်ဘူရင်ကြီးများပမာ
ထိုင်ကြပြီးလျှင် အထည်သည်များကို သီချင်းဆို၍ ကပြုရမည်ဟု ခိုင်းစေ
ကပြန်လေသည်။ အထည်သည်တို့လည်း ကံဆိုးလေခြင်းဟု ညည်းညွှေ
လေသည်။ ပါသမျှပစ္စည်းကိုလည်း ဖေးလိုက်ကြရပြီး၊ နံပါယ်ပိုင်းကလေး
သာ ကျွန်းတော့သည်။ ယခုတစ်ဖန် အဆိုအက ခိုင်းပြန်သည်။

သို့သော်လည်း အထည်သည် ၁၀ ယောက်တွင် ခေါင်းဆောင်ဖြစ်သော
လူသည် ပညာရှိလေသည်။ သူသည် ကြောက်ချုံ၍ မွေ့မွေ့လျှော့လျှော့
ငေးငေးမောမော မနေ။ သူတို့၏ အဖြစ်အပျက်ကို စဉ်းစားဆင်ခြင်သည်။
သူတို့ပစ္စည်းများကို ဖေးလိုက်ရပြီ။ ယခု ဆိုရ ကရေးမည်။ ခိုးသူများသည်
ရှင်ဘူရင်ကြီးများပမာ ထိုင်နေကြသည်။ ဤအချက်များကို စဉ်းစားဆင်ခြင်
ရာတွင် ခိုးသူများသည် ဓားလက်နက်များကို ဖြေကြီးပေါ်တွင် စုပုံထား
သည်ကို သူသတိပြုမိသည်။ ထိုအခါ သူသည် ခေါင်းဆောင်၍ လက်မြှောက်
ကာ ကပြီးလျှင် သီချင်းမှာ

‘တို့အိတ်ထဲမှာ ငွေတစ်ဆယ်
အထည်သည်မှာ ပိတ်သုံးအုပ်
တစ်အုပ်သုံးကျပ် ဝယ်ပါလေ
တစ်ကျပ် ကျွန်းပါသေး။’

တူ တေ နေ့တေး တေ နေ့တေး’

သူက ဆိုပြသောအခါ ကျွန်းသာအထည်သည်များက လိုက်၍ဆိုကြ
သည်။

ပထမတွင် သီချင်း၏ အမိဘယ်ကို သူတို့ နားမလည်ကြ။ သူတို့ ခေါင်းဆောင်သည် ကြောက်လန်း၍ ရှုံးသွားသောကြောင့် ဆိုမိဆိုရာကို ဆိုသည်ဟု ထင်ကြသည်။ သို့သော်လည်း သုံးကြိမ် လေးကြိမ်လောက် ဆိုမိကြသောအခါ အမိဘယ် နားလည်လာကြသဖြင့် သူတို့ ၁၀ ယောက် သည် သုံးယောက်စီ သုံးယောက်စီ အစုခွဲလိုက်ကြသည်။ ကရင်း ခုနှစ်း သီချင်းဆိုရင်းနှင့် ငေးနေသော ခိုးသူသုံးဦးအနားသို့ ကပ်သွားကြသည်။ သူတို့၏ ခေါင်းဆောင်က ‘တူတေ နေ့တေး တေ နေ့တေး’ဟု ဆိုလျက် မျက်စပစ်လိုက်သည်နှင့် တစ်ပြိုင်နက် ခိုးသူ တစ်ယောက် တစ်ယောက်ကို သူတို့က သုံးယောက် သုံးယောက်စီ ဂိုင်းဖမ်းကာ ချုပ်လိုက်ကြလေတော့ သည်။ ထိုအခါ ခေါင်းဆောင်အထည်သည်ကြီးသည် ခြောက်တောင်လောက် ရှိသော စောင်ကြီးကို အလျားလိုက် သုံးခုဆုတ်ကာ ခိုးသူများကို ဝက်တုပ် သကဲ့သို့ ခြေလက်တို့ကို နာနာကြီး တုပ်လိုက်လေသည်။ မလူပ်နိုင်သော အခါ ဆန်အိတ်များပမာ မြေပေါ်တွင် လိုမ့်၍ တွန်းလိုက်သေးသည်။

ထို့နောက် အထည်သည်များသည် မိမိတို့၏ ပစ္စည်းများကို သိမ်းယူ ကာ ခိုးသူတို့၏ ဓားလက်နက်များကိုလည်း ကောက်ယူလျက် ရွာသို့ပြန်သွားကြလေသည်။ အိမ်သူအိမ်သား မိတ်ဆွေများနှင့် တွေ့၍ စကားစပ်မိသော အခါ သူတို့သည် ခိုးသူများအကြောင်းကို ပြောပြ၍ ရယ်က မောက်လေ သတည်း။

[အိန္ဒိယရွေးဟောင်းပုံပြင် ॥ ။ ဉာဏ်၊ ၁၉၅၉ ။]

ကြက်ဖနဲ့ပဲကြီးစွေ


ရွှေးသရောအခါ ရွာတစ်ရွာတွင် ကြက်ဖတစ်ကောင်နှင့် ကြက်မတစ်ကောင် ရိုကြလေသည်။ တစ်နေ့သို့ ကြက်ဖသည် မေကြီးကိုယက်ရှု အစာရှာရာ တွင် ပဲကြီးစွေတစ်စွေကိုတွေ့၍ ‘ရှင် ကြက်မ၊ ရှင် ကြက်မ၊ ဟောသည် မှာ ပဲကြီးစွေ တစ်စွေ၊ လာစားလှည့်ပါ’ဟု လှမ်းရှု ပြောလိုက်သည်။

‘ရှင်ကြက်ဖပဲ စားလိုက်ပါ’ဟု ကြက်မက လှမ်းရှုပြောလိုက်လျှင် ကြက်ဖသည် ပဲကြီးစွေကို နှုတ်သီးဖြင့် ကောက်ယူပြီးလျှင် မျိုးလိုက်သည်။ သို့သော်လည်း ပဲကြီးစွေသည် ဝမ်းထဲသို့ မကျဘဲ လည်ချောင်းထဲတွင် တစ်ရှု ခံနေလေသည်။

ထိုအခါ ကြက်ဖက ‘ရှင်ကြက်မ၊ မြစ်ဆီကိုသွားပြီး သောက်ရေနည်း နည်း တောင်းပါလေ’ဟု ခိုင်းလေသည်။

ထို့ကြောင့် ကြက်မသည် မြစ်ဆီသို့ပြေးရှု ရေတောင်းလျှင် မြစ်က ဤသို့ ပြန်ပြောလေသည်။ ‘သစ်ပင်ဆီကိုသွားပြီး သစ်ရွက်တစ်ရွက် တောင်းပေးလျှင် ကျွန်ုပ် ရေကို ပေးပါမည်’ဟု ပြောလေသည်။

ထို့ကြောင့် ကြက်မသည် သစ်ပင်ဆီသို့ ပြေးရှု သစ်ရွက်တောင်းလျှင် သစ်ပင်က ဤသို့ ပြောပြန်လေသည်။ ‘တောင်သူကြီးသမီးဆီကိုသွားပြီး အပ်ချည် တောင်းပေးလျှင် ကျွန်ုပ် သစ်ရွက်ပေးပါမည်’ဟု ပြောလေသည်။



ထို့ကြောင့် ကြက်မသည် တောင်သူကြီးသမီးဆီကိုပြုဗျာ အပ်ချည် တောင်းလျှင် တောင်သူကြီးသမီးက ဤသို့ ပြောပြန်လေသည်။ ‘ဘီးသည် ဆီကိုသွားပြီး ခေါင်းဖြီးဖို့ ဘီးတောင်းပေးလျှင် ကျွန်ုပ် အပ်ချည်ကို ပေးပါ မည်’ ဟု ပြောလေသည်။

ထို့ကြောင့် ကြက်မသည် ဘီးသည်ဆီကို ပြုဗျာ ဘီးတောင်းလျှင် ဘီးသည်က ဤသို့ ပြောပြန်သည်။ ‘မှန်သည်ဆီကိုသွားပြီး မှန်တောင်းပေးလျှင် ကျွန်ုပ် ဘီးကို ပေးပါမည်’ ဟု ပြောလေသည်။

ထို့ကြောင့် ကြက်မသည် မှန်သည်ဆီသို့ ပြုဗျာ မှန်တောင်းလျှင် မှန်သည်က ဤသို့ ပြန်ပြောလေသည်။ ‘ထင်းခွေသမားဆီကိုသွားပြီး ထင်းတောင်းပေးလျှင် ကျွန်ုပ် မှန်ကိုပေးပါမည်’ ဟု ပြောလေသည်။

ထို့ကြောင့် ကြက်မသည် ထင်းခွေသမားဆီသို့ မောကြီးပန်းကြီးနှင့် ပြုဗျား၍ ဤသို့ တောင်းပန်လေသည်။ ‘ဒါ၊ ထင်းခွေသမား လူယောကျား၊ မှန်သည်ကိုပေးဖို့ ထင်းတစ်စည်း ကျွန်ုပ်အား ပေးပါ၊ မှန်သည်သည် ဘီးသည် ကိုပေးဖို့ မှန်ကို ကျွန်ုပ်အား ပေးပါလိမ့်မည်၊ ဘီးသည်သည် တောင်သူကြီးသမီးသည် သမီးကို ပေးဖို့ ဘီးကို ကျွန်ုပ်အား ပေးပါလိမ့်မည်၊ တောင်သူကြီးသမီးသည် သစ်ပင်ကိုပေးဖို့ အပ်ချည်ကို ကျွန်ုပ်အား ပေးပါလိမ့်မည်၊ သစ်ပင်သည် မြစ်ကိုပေးဖို့ သစ်ရွက်ကို ကျွန်ုပ်အား ပေးပါလိမ့်မည်၊ မြစ်သည် ကြက်ဖကို ပေးဖို့ ရေကို ကျွန်ုပ်အား ပေးပါလိမ့်မည်၊ ကြက်ဖလည်ချောင်းထဲတွင် ပဲကြီးတစ်စွေ တစ်၍ ခံနေပါသည်’ ဟု ကြက်မသည် အကျယ်ရှင်း၍ ပြောပြီးလျှင် ထင်းခွေသမားကို တောင်းပန်လေသည်။

ထိုအခါ ထင်းခွေသမားသည် ကြက်မအား ထင်းတစ်စည်းပေးလိုက် သည်။ ကြက်မသည် ထင်းစည်းကို မှန်သည်ဖို့ယူသွားသည်။ မှန်သည်သည် ဘီးသည်ဖို့ မှန်ကို ပေးလိုက်သည်။ ဘီးသည်သည် တောင်သူကြီး သမီးဖို့

ဘီးကိုပေးလိုက်သည်။ တောင်သူကြီး သမီးသည် သစ်ပင်ဖို့ အပ်ချဉ်ကို
ပေးလိုက်သည်။ သစ်ပင်သည် မြစ်ဖို့ သစ်ရွက်ကို ပေးလိုက်သည်။ မြစ်သည်
ကြက်ဖဖို့ ရေကို ပေးလိုက်သည်။

ကြက်ဖသည် ရေကို သောက်ချလိုက်သောအခါ ပဲကြီးစွဲသည်
ဝမ်းထဲသို့ ကျသွားသဖြင့် အားရပျော်ရွင်စွာ ‘အောက် အီး အီး အွှတ်’ဟု
တွန်လိုက်လေသည်။

[အိန္ဒိယရှေးဟောင်းပုံပြင် ။ ။ ဇူလိုင်၊ ၁၉၅၉]

လို တ ရ ခရသင်း

တစ်ခါတုန်းက မြို့တစ်မြို့မှာ လယ်သမားတစ်ယောက်ရှိသတဲ့။ သူ့ခမျာ
မှာ သူငြွေးစဉ်းလဲတစ်ယောက်က ညှုံးဆဲသဖြင့် အလွန် ဒုက္ခရောက်ရရှာ
သည်။ သူ့လယ်က စပါးအထွက် ကောင်းကောင်း ညံ့ညံ့၊ သူ့မှာတော့
ဆင်းရဲတွင်းက မထွက်။ သူငြွေးစဉ်းလဲမှာသာ တစ်နေ့တွေး စီးပွားတက်
သည်။ နောက်ဆုံး သူ့အိတ်ထဲမှာ တစ်ပြားတစ်ချပ်မျှ မကျွန်အောင်
မွဲသွားသောအခါ လယ်သမားသည် သူငြွေးဆီသို့ သွား၍ ဤသို့မေးသည်။

‘သူငြွေးကြီး၊ ကျောက်ခဲကို ဆီကြိတ်လို့ မရပါဘူး၊ အခုလဲ ကျူပ်မှာ
ဘာမှ မရှိလို့ ခင်ဗျား ကျူပ်ဆီက ဘာမှ ရနိုင်တော့မှာ မဟုတ်ပါဘူး၊
သည်တော့ သူငြွေးဖြစ်နိုင်တဲ့နည်းများရှိရင် ပြောမပြနိုင်ဘူးလား’ဟု မေး
သည်။

‘အို မိတ်ဆွေရယ်၊ စီးပွားချမ်းသာကို ရာမနတ်က ပေးတာပေါ့၊
ရာမနတ် ဆီမှာ သွားတောင်းပါလား’ဟု သူငြွေးက ပြန်ပြောလိုက်သည်။

ထိုအခါ လယ်သမားသည် အိမ်ပြန်သွား၍ ခရီးသွားရင်း စားရအောင်
မသိုးမှန်းသုံးခု လုပ်ပြီးလျှင် ရာမနတ်ကိုရှာရန် ခရီးထွက်သွားလေသည်။

ပထမ သူသည် ပုဂ္ဂိုးတစ်ယောက်ကိုတွေ့၍ မှန့်တစ်ခုပေးပြီးလျှင်
ရာမနတ် နေရာအရပ်ကို လမ်းပြရန် မေးသည်။ သို့သော် ပုဂ္ဂိုးသည်

မှန်ကိုသာ ယူပြီးလျှင် စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ထွက်သွားသည်။ နောက် သူသည် ယောဂါတစ်ဦးကိုတွေ့၍ မှန်တစ်ခုပေးပြီးလျှင် ရာမနတ် နေရာအရပ်ကို လမ်းပြရန်မေးပြန်သည်။ ယောဂါကလည်း ဘာမျှ ပြန်မပြော။ နောက်ဆုံး သစ်တစ်ပင်ရင်းတွင် ထိုင်နေသော ဆင်းရဲသားတစ်ယောက်ကို တွေ့၍ သနားသဖြင့် ကျွန်းသေးသော မသိုးမှန်ကို ပေးပြီးလျှင် စကားစမြည် ပြောရင်း ဆင်းရဲသား အနားတွင် သူ ထိုင်လိုက်သည်။

‘မိတ်ဆွေ၊ ဘယ်ကိုသွားမလို့လဲ’ဟု ဆင်းရဲသားက မေးသည်။

‘ကြော်၊ ကျော်ခရီးက အတော်ရည်ပါတယ်၊ ရာမနတ်ကို ရှာချင်လို့ အိမ်က ထွက်လာတာပဲ၊ ရာမနတ်ရှိတဲ့ အရပ်ကိုများ မိတ်ဆွေ သိပါ သလား’ဟု လယ်သမားက သိလိုသို့ကြား မေးလိုက်သည်။

‘အိုး၊ သိပါသော်ကောများ၊ ရာမနတ်ဆိုတာ တွေားမဟုတ်ဘူး၊ ကျော်ပဲများ၊ ကျော်ကို ဘာဖြစ်လို့ ရှာချင်ရတာလဲ’ဟု ဆင်းရဲသားက ပြီး၍ ပြန်ဖြေသည်။

ထိုအခါ လယ်သမားက သူ့အဖြစ်အပျက်ကို အကုန်လုံး ပြောပြသည်။ ရာမနတ်လည်း လယ်သမားကို အလွန်သနားသဖြင့် ခရာသင်းတစ်ခုကို ပေးပြီးလျှင် သက်ပြန်မှုတ်နည်းကို သင်ပေးပြီးနောက် ဉာဏ်သို့မှာသည်။

‘ကဲ၊ မှတ်ထား၊ ကျော်ပြောမယ်၊ မိတ်ဆွေ တစ်ခုခုကိုလိုချင်ရင် စိတ်ထဲက တောင့်တလိုက်ပြီး ခရာသင်းကို သက်ပြန် ခုနစ်ကြိမ်မှုတ်လိုက်၊ လိုတာကို ရလိမ့်မယ်၊ ဒါပေမယ့် သူငြေးစဉ်းလဲကိုတော့ သတိထား၊ စဉ်းလဲတဲ့လူကို နတ်တွေ သိကြားတွေလဲ မတတ်နိုင်ဘူး’ဟု မှာလိုက်သည်။

လယ်သမားသည် ဝမ်းသာအားရနှင့် အိမ်ပြန်သွားသည်။ သူ ဝမ်းသာ အားရနှင့် တပြီးပြီးတရွင်ရွင် ဖြစ်လာသည်ကို သူငြေးစဉ်းလဲက ချက်ချင်း သတိထားမိသည်။ ‘သည်လယ်သမားတော့ အခုလို တရွင်ရွင် တပြီးပြီး

ဖြစ်နေတာကိုထောက်ရင် တစ်ခုခု ကော်ပေါက်တိုးလာပြီ ထင်တယ်'လို တွေးလိုက်သည်။ ထို့ကြောင့် သူငြွေးသည် လယ်သမားအိမ်သို့ သွားပြီးလျှင် လယ်သမား ကော်ပေါက်တိုးလာပုံကို သိပြီးယောင်ဆောင်၍ လှည့်ကာ ပတ်ကာ ပြောလေရာ လူရိုးကြီး လယ်သမားလည်း အဖြစ်အပျက်အလုံးစုံကို ထုတ်ပြောမိတော့သည်။ ကံကောင်းထောက်မ၍ ခရာသင်းကို သက်ပြန်မှတ် ရမည့်အကြောင်းကိုကား မပြောမိဘဲ မေ့သွားလေသည်။

သို့သော် သူငြွေးစဉ်းလဲသည် ထိုခရာသင်းကို တစ်နည်းနည်းနှင့် အရယူမည်ဟု အကြံထုတ်နေသဖြင့် အလစ်ကြံ့သောအခါ တစ်ညွှေ့ ခရာသင်းကို ခိုးယူလိုက်သည်။ ခရာသင်းကိုရသောအခါ သူသည် ပိုက်ကြီး ပေါက်ကွဲသွားတော့မတတ် အမျိုးမျိုး မှတ်ကြည့်သည်။ သို့သော်လည်း မှတ်နည်း မမှန်သဖြင့် အကျိုးမထူးသောကြောင့် နောက်ဆုံးတွင် လက်လျှော့ လိုက်ရသည်။ သို့ဖြင့် တစ်နေ့သောအခါ သူငြွေးစဉ်းလဲသည် လယ်သမား ထံသို့သွား၍ ဤသို့ ပြောသည်။

‘မိတ်ဆွေ လယ်သမား၊ ခင်ဗျားရဲ့ ခရာသင်းဟာ ကျူပ်ဆီမှာရှိတယ်၊ ဒါပေမယ့် ကျူပ် အသုံးပြုလို့မရဘူး၊ ခရာသင်းဟာ ခင်ဗျားဆီမှာ မရှိတော့ ခင်ဗျားလဲ အသုံးမပြနိုင်ဘူး၊ သည်တော့ ခင်ဗျားလဲ အကျိုးမရှိဘူး၊ ကျူပ်လဲ အကျိုးမရှိဘူးပေါ့၊ ကဲ၊ နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိရအောင် ခင်ဗျား ကျူပ်စကားကို နားထောင်ပါ၊ ကျူပ်က ခင်ဗျားကို ခရာသင်းပြန်ပေးမယ်၊ ခင်ဗျား သုံးချင်သလိုသုံး၊ ဒါပေမယ့် ခရာသင်းက ခင်ဗျားကို ဆုတစ်ခု ပေးရင် ကျူပ်ကို နှစ်ခုပေးအောင် ဆောင်ရွက်ပေးပါမယ်လို့ ခင်ဗျား ကတိပေး ရမယ်၊ ဟုတ်ပလား’ဟု နားချ ပြောဆိုလေသည်။

‘အို့၊ တစ်သက်မပေးဘူး၊ အရင်ကလဲ ခင်ဗျား သည်လိုနဲ့ ကျူပ်ကို မွဲပြော ကျအောင် လုပ်ခဲ့ပြီ’ဟု လယ်သမားက ပြန်ပြောသောအခါ သူငြွေးစဉ်းလဲက

‘သည်လိုလဲ မဟုတ်ဘူးလေ၊ အခုက်ခါတွေ ခင်ဗျားလဲ ဝေစုရမှာပဲ
မဟုတ်လား၊ ခင်ဗျား လိုချင်တာကို ရနေရင် ကျူးဖြစ်နေတွေ့ကော
ဘာဖြစ်သေးသလဲဗျာ’ ဟု ဆက်လက် နားချုပြန်သည်။

ထိုသို့ နားချုပြန်များသောအခါ လယ်သမားသည် သဘောတူလိုက်
ရတော့သည်။ ထိုနေ့မှစ၍ လယ်သမားသည် မိမိလိုချင်သည်ကိုတောင့်တ၍
ခရာသင်းကို မှုတ်လျှင် သူက တစ်ခုရှု၍ သူငြေးက နှစ်ခုရလေတော့သည်။
လယ်သမားလည်း မခံချိမခံသာနှင့် မိမိလိုချင်သည်ကို ရနေပါသော်လည်း
မပျော်ရွင်နိုင်ရှာပေ။

မကြာခင်ပင် နွေရာသီသို့ ရောက်လျှင် နေအလွန်ပူသဖြင့် လယ်သမား
၏ စပါးပင်များ ညိုးလာသည်။ ထိုကြာင့် ရေတွင်းကို တောင့်တကာ
ခရာသင်းကို မှုတ်သည်။ လယ်သမားက ရေတွင်းတစ်တွင်းရသည်။ သူငြေး
စဉ်းလဲက နှစ်တွင်း ရသည်။ လယ်သမားမှာ အတူးပင် မခံချို့ မခံသာ
ဖြစ်လာသည်။ ထိုကြာင့် သူသည် ခရာသင်းကိုကိုင်ကာ သက်ပြန်ခုနစ်ချက်
မှုတ်လိုက်ပြန်ပြီးလျှင် ‘အို ရာမ နတ်မင်း၊ ကျွန်ုပ်သည် မျက်စိတစ်ဖက်ကန်း
သောသူ ဖြစ်ရပါလို့၏’ ဟု ဆုတောင်းလိုက်သည်။ သူ၏ မျက်စိတစ်လုံး
ကွယ်သွားသည်။ သူငြေးစဉ်းလဲ၏ မျက်စိနှစ်လုံးလည်း ကွယ်သွားသည်။
ထိုအခါ သူငြေးစဉ်းလဲသည် ရေတွင်းနှစ်ခု ကြားတွင်စမ်း၍ သွားရာ ရေတွင်း
တစ်ခုထဲသို့ လိမ့်ကျပြီးလျှင် သေလေတော့၏။

တစ်သက်လုံး သူငြေးစဉ်းလဲ၏ ညွှန်းဆဲခြင်းကို ခံလာရရှာသော
လယ်သမားသည် နောက်ဆုံး၌ သူငြေးစဉ်းလဲပေါ်တွင် အနိုင်ရလိုက်သည်။
သို့သော်လည်း မျက်စိတစ်လုံးကား အဆုံးခံလိုက်ရသေးသတည်း။

သူခိုး သူတော်ကောင်း

ရွှေးရွှေးတုန်းက မင်းသားတစ်ပါးဟာ ကုန်သည်သား တစ်ယောက်၊
ပညာရှိသား တစ်ယောက်နဲ့ အပေါင်းအသင်းလုပ်သတဲ့။ သူတို့ သုံးယောက်
သားဟာ အဖျော်အပါးနဲ့ အချိန်ကုန်ကြသတဲ့။ အားအားရှိတိုင်း ဥယျာဉ်တွေ၊
ပန်းခြံတွေ၊ ပွဲလမ်းသဘင်တွေမှာ ကစားကြ၊ ဖျော်ကြ၊ ပါးကြ၊ နောက်ကြ၊
ပြောင်ကြ လုပ်နေတာပဲတဲ့။ မင်းသားဆိုတာကလဲ မင်းသားတို့ တတ်အပ်တဲ့
လေးအတတ်၊ မြားအတတ်၊ ဆင်အတတ်၊ မြင်းအတတ်ကို လေ့လာ
သင်ကြားမှ မရှိဘူးတဲ့။ ကုန်သည်သားကလဲ ရောင်းမယ်၊ ဝယ်မယ်၊ ပွဲစား
လုပ်မယ်၊ ငွေရှာမယ် တစ်ခါမှ မစဉ်းစားဘူးတဲ့။ ပညာရှိသားကလဲ စာပေ
လိုက်စားမယ်၊ ဂဏန်းတွက်မယ်၊ ရေးသားစီကုံးမယ်လို့ ဘယ်တော့မှ
မကြိုးစားဘူးတဲ့။ ဒီတော့ မင်းသားကို မင်းကြီးက ဆူတာပေါ့။ ကုန်သည်
သားကို ကုန်သည်က ကြိမ်းတာပေါ့။ ပညာရှိသားကို ပညာရှိက အပြစ်တင်
တာပေါ့၊ အဲဒီတော့ သူတို့သုံးယောက်ဟာ တိုင်ပင်ကြဖြီး ထွက်ပြေးကြပါ
လေရောတဲ့။

လမ်းခရီးရောက်တော့ ‘ကဲ့ဘယ်တိုင်းဘယ်ပြည်သွားပြီး ဘာလုပ်ကြ
ရင် ကောင်းမလဲ’လို့ တိုင်ပင်ကြတဲ့အခါ ကုန်သည်သားက ပြောသတဲ့။



‘လောကမှာ ဖွေမရှိရင် ဘာမှလုပ်လို့မရဘူး၊ ဖွေရှိရင် ကြံးတိုင်းအောင်တာပဲ၊ ဒီတော့ တို့တစ်တွေ ပတ္တုမြားတောင်ကို သွားပြီး ပြည်တန်ပတ္တုမြားရှာရင် မကောင်းဘူးလား’လို့ ပြောသတဲ့။ အဲဒီအကြံကို သူတို့ သဘောကျသတဲ့။ ပတ္တုမြားတောင်ကို သွားကြတာပေါ့။

တောင်ကိုရောက်လို့ တစ်ယောက်တစ်ကွဲစီလိုက်ရှာကြတော့ သူတို့က အင်မတန် ကောင်းတဲ့အတွက် တစ်ယောက်ကို ပြည်တန်ပတ္တုမြား တစ်လုံးစီ ရကြသတဲ့။ ဒါပေမယ့် ပတ္တုမြားတောင်သွားတဲ့ တောလမ်းခရီးမှာ သူခိုးတွေ၊ ဓားပြတွေ၊ တော်မျိုးတွေက အင်မတန် ပေါ်ပါတယ်။ ပတ္တုမြားရှာ လာတဲ့ လူတွေကို အပြန်လမ်းက ဖမ်းဖမ်းပြီး လုကြ၊ တိုက်ကြ၊ သတ်ဖြတ် ကြသတဲ့။ အဲဒါကြောင့် မင်းသားနဲ့ အဖော်နှစ်ယောက်ဟာ ဘာလုပ်ရမှန်း မသိဘူးပေါ့။ နောက်တော့မှ ကုန်သည်သားက အကြံပေးသတဲ့။ ‘ကဲ၊ ဒီပတ္တုမြားတွေကို ဝမ်းထဲမျိုးသွားရရင် ဘယ်သူမှ ရှာလို့တွေ့မှာ မဟုတ်ပါဘူး၊ မျိုးသွားကြရအောင်’လို့ အကြံပေးသတဲ့။

အဲဒီအကြံအတိုင်း ညစာစားတဲ့အခါ ထမင်းဖြူထဲမှာ ပတ္တုမြားထည့်ပြီး မျိုးချလိုက်ကြတာပေါ့လေ။ ဒါပေမယ့် တောင်စောင်းမှာ ပုန်းချို့ပြီးချောင်းနေတဲ့ သူခိုးတစ်ယောက်က သူတို့ ပတ္တုမြားမျိုးတာကို မြင်သွားတာကိုး။ မြင်တော့ အကြံရသတဲ့။ ‘ဒီလူတွေနဲ့ အပေါင်းအသင်းလုပ်ပြီး ဒီတောင်က သွားမယ်၊ လမ်းမှာ သူတို့ မောပန်းလို့ အိပ်ဖျော်တဲ့အခါ ဝမ်းကိုဖောက်ပြီး ပတ္တုမြား တွေကို အပိုင်စီးမယ်’လို့ အကြံရသတဲ့။

ဒီလို့ အကြံရတယ်ဆိုရင်ပဲ သူခိုးဟာ တောင်စောင်းကဆင်းပြီး မိတ်ဆွေဖွဲ့တာပေါ့။ ‘အရှင်တို့၊ ကျွန်တော်တစ်ယောက်တည်း ဒီတော့ ဒီတောင်ကို ဖြတ် မသွားရတဲ့အတွက် အရှင်တို့နဲ့ အတူလိုက်ပါရစေ’လို့ မျက်နှာသောလေးနဲ့ တောင်းပန်သတဲ့။ မင်းသားတို့ သုံးယောက်ကလဲ အကောင်းမှတ်ပြီး သူ့ကို လက်ခံလိုက်ကြတာပေါ့လေ။

ပတ္တမြားတောင် တောလမ်းနဲ့ဘေးမှာ ခိုးသူရွာတစ်ခုရှိသတဲ့။ ခရီးသည်
တွေက အဲဒီရွာကို ဖြတ်သွားရင် ခိုးသူကြီးအိမ်မှာ လျှောင်အိမ်နဲ့မွေးထားတဲ့
ငှက်ကြီးတစ်ကောင်က သီချင်းဆိုသတဲ့။ ခိုးသူကြီးက အဲဒီ ငှက်ကြီးဆိုတဲ့
သီချင်းကို နားလည်သတဲ့။ အမိပ္ပါယ် ကောက်တတ်သတဲ့။ မင်းသားနဲ့
အဖော်သုံးယောက်ဟာ အဲဒီရွာထဲကို ရောက်လာတော့ ငှက်ကြီးက ထုံးစံ
အတိုင်း သီချင်းဆိုတာပေါ့။ ဒီတော့ ခိုးသူကြီးက ‘ဟောဒီ ခရီးသည်တွေမှာ
ပတ္တမြားတွေပါလာတယ်၊ ဖမ်းကြ၊ ဆီးကြ’လို့ လက်အောက် ငယ်သားတွေ
ကို အမိန့်ပေးတာပေါ့။ ဖမ်းလို့မိတော့ တစ်ကိုယ်လုံး လှန်လျှောပြီး ရှာသတဲ့။
ဒါပေမယ့် ဘာကိုမှ မတွေ့ရဘူးတဲ့။ ဒီတော့ မင်းသားတို့လေးယောက်ကို
လွတ်လိုက်တာပေါ့။ အဲဒီအခါ ငှက်ကြီးက ရှေးကလိုပဲ သီချင်းဆိုပြန်သတဲ့။
ခိုးသူကြီးလဲ မင်းသားတို့ကို ဖမ်းပြီး ရှာကြပြန်သတဲ့။ ဒါပေမယ့် ဘာမှ
မတွေ့ရလို့ ပြန်လွတ်လိုက်ပြန်သတဲ့။ ငှက်ကြီးကလဲ ရှေးကလိုပဲ သီချင်းဆို
ပြန်တာပေါ့။ ဒီတော့ ခိုးသူကြီးက တွေးသတဲ့။ ‘ဒီငှက်ကြီးဟာ ဘယ်အခါမှ
မဟုတ်တာကို မပြောဘူး၊ ဒီတစ်ခါလဲ သူပြောတာ မှန်မှာပဲ၊ လူတွေကို
ပြန်ဖမ်းရရင် ကောင်းမယ်’လို့ တွေးပြီး ဖမ်းပြန်တာပေါ့လေ။ မိုးလာတဲ့အခါ
ကျတော့ လက်ပြန်ကြီး တုပ်ထားပြီး ‘ဟေး လူတို့၊ မင်းတို့ကိုယ်ပေါ်မှာတော့
ဘာအဖိုးတန်တာကိုမှ မတွေ့ရဘူး၊ ဒါပေမယ့် ဝမ်းထဲမှာ ပတ္တမြားတွေ
ရှိတာတော့ အမှန်ပဲ၊ ဒီတော့ ဟောဒီတောင်စွယ်မှာ နေကွယ်ရင် မင်းတို့
ဝမ်းကို ဟောဒီဓားနဲ့ခွဲပြီး ပတ္တမြားကို ယူရလိမ့်မယ်၊ ကောင်းကောင်း
မှတ်ထားကြ’လို့ ပြောပြီး တံ့ခြားကို ထွက်သွားသတဲ့။

အဲဒီအခါ မင်းသားတို့နဲ့အတူတူကပ်ပြီး လိုက်တာတဲ့သူခိုးက စဉ်းစား
သတဲ့။ ‘အင်း၊ သူတို့ဝမ်းကို အရင်ခွဲရင် ပတ္တမြားတွေမှာ အမှန်ပဲ၊ တွေ့ရင်
ငါ့ဝမ်းကို ခွဲမှာ မှချုပဲ၊ ဒါပေမယ့် ငါ့ဝမ်းကို အရင်ခွဲရင်တော့ ပတ္တမြားတွေမှာ
မဟုတ်ဘူး၊ မတွေ့ရင်တော့ သူတို့ကို လွတ်လိုက်မှာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ်

ငါတော့ လျော့မှာအမှန်ပဲ၊ ဒီတော့ လျော့ခါနီး စိတ်ကောင်းထားရင် နတ်သားကြီး ဖြစ်လိမ့်မယ်ဆိုတဲ့ ပညာရှိစကားလို ငါလဲ စိတ်ကောင်းထားမှပဲ' လို စဉ်းစားသတဲ့။

အချိန်ကျတော့ ခိုးသူကြီးလဲ ဓားကို တဝ်ဝ်ဝ်နဲ့ လာတာပေါ့လေ။ တောင်စွယ်မှာ ကွယ်တော့မယ့် နေရာင်ထဲမှာ ဓားကြီးဟာ တလက်လက်နဲ့ ဒါပေမယ့် သူခိုးဟာ အရဲတင်းပြီး ‘အို ခိုးသူကြီး၊ ကျန်တော့မိတ်ဆွေများရဲ့ ဝမ်းကိုခွဲတာ ကျန်တော် မကြည့်ရက်ပါဘူး၊ ဒါကြောင့် ကျန်တော့ဝမ်းကို ပထမခွဲပါ’လို့ တောင်းပန်သတဲ့။ ခိုးသူကြီးကလဲ သဘောတူတာနဲ့ သူခိုးရဲ့ ဝမ်းကို ခွဲပြီး ရှာတာပေါ့။ အူထဲမှာ ရှာ၊ အသည်းထဲမှာ ရှာ၊ နှလုံးသားထဲမှာ ရှာ၊ နေရာတကာ ရှာတာပဲ၊ ဒါပေမယ့် ပတ္တာမြားကို မတွေ့ဘူးတဲ့။ ရှိမှ မရှိပဲကိုး။ ဒီတော့မှ ခိုးသူကြီးက ‘အင်း၊ ငါလဲ ငါက်မိုက်စကားကို ယုံစားမိ လို့ သူများအသက် ကို သတ်မြေပြီ၊ ကျန်လူတွေဝမ်းထဲမှာ ပတ္တာမြားရှိမှာတော့ မဟုတ်ပါဘူး’လို့ နောင်တတရားရပြီး မင်းသား၊ ကုန်သည်သား၊ ပညာရှိသား တို့ကို လွှတ်လိုက်သတဲ့။ အဲဒီ အသေခံသွားတဲ့ သူခိုးဟာ သူခိုးပေမယ့် သူခိုးသူတော်ကောင်းလို့ မှတ်ရတော့တာပေါ့။

[အန္တယပုံပြင် ॥ ॥ ဉာဏ်၊ ၁၉၆၀]

ခွေးပညာရှိ

ရျေးရျေးတုန်းက မှဆိုးထောင်ထားတဲ့ ထောင်ချောက်ထဲမှာ ကျားတစ်ကောင်
မိနေသတဲ့။ ကျားလဲ မှဆိုးမလာခင် လွတ်အောင်ဆိုပြီး ထောင်ချောက်ကို
ပါးစပ်နဲ့ကိုက်၊ လက်သည်းနဲ့ကုတ်၊ ကိုယ်လုံးနဲ့ တိုက်သတဲ့။ ဒါပေမယ့်
ထောင်ချောက်က အင်မတန်ခိုင်တော့ တံ့ခါးလဲ မပွင့်၊ ကျိုးလဲ မကျိုး၊
ပေါက်လဲ မပေါက်ဘူးတဲ့။ ဒါနဲ့ ဝမ်းနည်းပက်လက်နဲ့ ထိုင်ပြီး မိုင်နေတုန်း
ပုဂ္ဂိုလ်းတစ်ယောက် လမ်းလျှောက် လာတာကို မြင်တာနဲ့ ‘အို့၊ သူတော်
ကောင်း ပုဂ္ဂိုလ်းကြီး၊ ထောင်ချောက်တံ့ခါးကို ဖွင့်ပေးစမ်းပါ’လို့ တောင်းပန်
သတဲ့။

‘ဖွင့်မပေးရဲပါဘူး၊ ဖွင့်ပေးရင် ကျူပ်ကို စားမှာပေါ့’လို့ ပုဂ္ဂိုလ်းက
ပြန်ပြောတယ်။

‘မစားပါဘူး ပုဂ္ဂိုလ်းကြီးရယ်၊ မစားရုံတင်မကပါဘူး၊ ကျွန်တော့
အသက်ကို ကယ်တဲ့အတွက် တစ်သက်လုံး ကျွန်ခံပြီး ကျွေးဇူးဆပ်ပါဦး
မယ်’လို့ ကျားက ပြန်ပြောသတဲ့။

ဒီလိုပြောရင်းနဲ့ ကျားစေဉ်းလဲဟာ ရှိက်ကြီးတင်နဲ့ ဗိုပါလေရောတဲ့။
ကျိုန်လိုက်တာလဲ ဘုရားရူး၊ မိုးကြိုးပစ်၊ အကုန်ပါပဲတဲ့။ ဒီတော့ ပုဂ္ဂိုလ်းလဲ
သနားလာတာပေါ့။ အဲဒါနဲ့ တို့တို့ပြောရမယ်ဆိုရင် ထောင်ချောက်တံ့ခါးကို



ဖွင့်ပေးလိုက်တာပေါ့။ ထောင်ချောက်အပြင်ကိုရောက်တာနဲ့ တစ်ပြိုင်နက် ကျားလဲ ဂုန်းလို့ ဟိန်းတဲ့ပြီး ပုဂ္ဂိုလ်းကိုဖမ်းတာပေါ့။ ‘ဟဲ ပုဂ္ဂိုလ်း၊ နှင့်လောက် မိုက်တဲ့လူများ လောကမှာ ရှိသေးသလား၊ ငါ ထောင်ချောက်ထဲမှာ ရှန်းရ ကန်ရနဲ့ ဝမ်းဟာနေတာ အခု နှင့်ကို စားရမှ ဝတော့မှာပဲ’ လို့ ပြောသတဲ့။

ဒီတော့ ပုဂ္ဂိုလ်းလဲ ကြောက်အားလန်းအားနဲ့ အသက်ချမ်းသာပေးဖို့ တောင်းပန်တာပေါ့။ အကြိမ်ကြိမ် တောင်းပန်တော့မှ ကျားဆီက ကတိတစ်ခု ရသတဲ့။

ဘာကတိလဲဆိုတော့ ကျားလုပ်ပုံဟာ တရားသလား၊ မတရားဘူးလား ဆိုတာကို ပထမဆုံး တွေ့ရတဲ့ အရာသုံးခုဆီမှာ မေးပြီး အဆုံးအဖြတ် ခံရမယ်။ အဲဒီ အရာသုံးခုက တရားတယ်ဆိုရင် ပုဂ္ဂိုလ်းဟာ ကျားစားခံရ မယ်။ မတရားဘူးလို့ ဆိုရင် ပုဂ္ဂိုလ်းကို ကျားက ချမ်းသာပေးမယ်။ အဲဒီ ကတိကိုရသတဲ့။

အဲဒီအခါ ပုဂ္ဂိုလ်းက ဉာဏ်ပင်ကြီးကို မေးသတဲ့။ ဉာဏ်ပင်ကြီးကလဲ အေးစက်စက်နဲ့ ဟောဒီလိုပြန်ပြောသတဲ့။ ‘အသင် ပုဂ္ဂိုလ်း၊ လောကမှာ ကျေးဇူးသိတတ်တဲ့ သူရယ်လို့ အရားသားပဲ၊ ကျူပ်ကိုကြည့်ပါ၊ ကျူပ်ဟာ ခရီးသွားတွေကို အရိပ်အာဝါသပေးတယ် မဟုတ်လား၊ ဒါပေမယ့် သူတို့က ကျူပ်ကို ကျေးဇူး မတင်တဲ့အပြင် ကျူပ်အကိုင်းတွေကို ချိုးပြီး နွားစာ ကျေးသေးတယ် မဟုတ်လား၊ အို ညည်းညူမနေပါနဲ့ အသင်ပုဂ္ဂိုလ်း၊ အစားသာခံလိုက်ပါ’ တဲ့။ ဉာဏ်ပင်က ပြောတယ်။

ဒီတော့ ပုဂ္ဂိုလ်းလဲ ရင်လေးလေးနဲ့ ကွင်းထဲလျောက်ရှာတော့ ဆီဆုံး လှည့်နေတဲ့ ကွဲကြီးကို သွားတွေ့သတဲ့။ ကွဲကြီးကိုလည်း သူ့အဖြစ်အပျက် တွေကို ပြောပြတာပေါ့လေ။ ဒါပေမယ့် ကွဲကြီးကလည်း ခုပ်အေးအေးပဲ၊ ဟောဒီလို့ ပြန်ပြောလိုက်သတဲ့။

‘အို ပုဂ္ဂားကြီး၊ ကျေးဇူးကန်းတာဟာ အဆန်း မဟုတ်ပါဘူး၊ ကျုပ် အရွယ်ပို့တုန်းက နှိုချိုထွက်တော့ ကျုပ်ကို နှစ်းဖတ်ကျေးမြီး ဆန်ဆေးရေ တိုက်တယ်၊ အခု အရွယ်အိုလို့ နှိုချိုမထွက်တော့ ချောင်းရေသောက်ပြီး မြိုက်ခြောက် စားနေပါပကော’ လို့ ပြောလိုက်သတဲ့။

ပုဂ္ဂားလဲ စိတ်ပျက်ပျက်နဲ့ လမ်းမကြီးကို သူ့အကြောင်းပြောပြီး အကူအညီ တောင်းပြန်သတဲ့။ လမ်းမကလဲ မထူးပါဘူး။ ‘ပုဂ္ဂားကြီး၊ ကျေးဇူး သိတတ်တဲ့လူကို ရာရင် မောရုံရှိတော့မှာပေါ့၊ ကျုပ်ဟာ လူတိုင်း အတွက် အသုံးကျတယ် မဟုတ်လား၊ ဒါပေမယ့် လူတွေဟာ ကျုပ်အပေါ်မှာ လမ်းလျောက်ပြီး ဆေးလိပ်ပြာ ချွေ့ခဲ့တာပဲ၊ တံတွေးလဲ ထွေးခဲ့တာပဲ၊ မဟုတ်ဘူးလား’လို့ ပြောလိုက်သတဲ့။

ဒီတော့ ပုဂ္ဂားလဲ စိတ်ပျက်ပျက်နဲ့ ကျားဆီကို ခြော့လှည့်ပြီးအပြန်မှာ ခံပုံပုံတစ်ခုထဲကနေပြီး တောခွေးတစ်ကောင်က ခေါ်သတဲ့။ ‘ဗို့ ပုဂ္ဂားကြီး၊ မျက်နှာညိုးညိုးယ်ယ်နဲ့ ဘာများဖြစ်လို့လဲ’လို့ မေးသတဲ့။ ဒီအခါ ပုဂ္ဂားကလဲ ဖြစ်သမျှကို တစ်ခုမကျန် ပြောပြတာပေါ့။ ပုဂ္ဂားက ခရေစွေတွင်းကျ ပြန်ပြောလို့လဲပြီးရော တောခွေးက ‘အမယ်လေး၊ ပုဂ္ဂားကြီးရဲ့ အဖြစ်အပျက်ကလဲ သပွတ်အုထက် ရှုပ်ပါသေးကလား၊ ကျုပ်တော့ ဖြင့် ဘာကိုမှ နားမလည်နိုင်ဘူး၊ ပြန်ပြောဦးဗျာ’လို့ ပြောသတဲ့။

ပုဂ္ဂားလဲ အစကအဆုံးအထိ တစ်လုံးမကျန်ပြန်ပြောသတဲ့။ တောခွေး ကလဲ စိတ်ရှုပ်တဲ့ အမူအရာနဲ့ ခေါင်းကိုခါပြီး ‘အင်း၊ အတော်နားလည်ဖို့ ခက်တာပဲ၊ ပုဂ္ဂားကြီး ပြောသမျှဟာ ဟောဒီနားပေါက်ဝင်ပြီး ဟောဒီနား ပေါက်က ထွက်သွားတယ်လို့ ထင်တာပဲ၊ ဖြစ်တဲ့နေရာကို သွားကြည့်မှ နားလည်နိုင်မယ်ထင်တယ်၊ ကဲ၊ ဖြစ်တဲ့နေရာကို လိုက်ပြစမ်းပါ’လို့ ပြောသတဲ့။

အဲဒါနဲ့ပဲ ပုဂ္ဂိုလ်ဘူး တောခွေးဟာ ကျား**ကြီး**စောင့်နေတဲ့ ထောင်ချောက် ဆိုကို သွားကြသတဲ့။ ကျား**ကြီး**လဲ ပုဂ္ဂိုလ်ဘူးကို စားမယ် တကဲကဲနဲ့ အစွယ် ကိုချုပ်၏၊ လက်သည်းကိုသွေး လုပ်နေသတဲ့။

‘ဟယ် ပုဂ္ဂိုလ်ဘူးယုတ်၊ နှင်သွားတာလဲ **ကြောလှပြီ**၊ ငါ့ဝမ်းဟာလဲ ဆာလှပြီ၊ အသင် ဘယ်ပြီးမတုံး၊ သေဖို့သာပြင်ပေတွေ့’လို့ **ကြိမ်းသတဲ့**။ ဒီတော့ ပုဂ္ဂိုလ်ဘူးက ‘အရှင်ကျား**ကြီး**၊ ခဏလောက်တော့ သည်းခံပါ၊ ဟောဒီ မိတ်ဆွေ တောခွေးက သိချင်လို့ အဖြစ်အပျက်ကို ရှင်းပြပါရစော်း’လို့ တောင်းပန်သတဲ့။

ကျားက သဘောတူလိုက်တယ်။ ပုဂ္ဂိုလ်ဘာလဲ အစအဆုံး ပြန်ပြောပြသတဲ့။ **ပြီးတဲ့အခါကျတော့** တောခွေးက ‘**သို့**၊ ငါ့ဉာဏ်နှယ် တုံးလိုက် လေခြင်း၊ ကဲဗျာ၊ ပြန်ပြောစမ်းပါဉီး မိတ်ဆွေ၊ ပုဂ္ဂိုလ်ဘူးကို ထောင်ချောက်ထဲမှာ ကျား**ကြီး**က လမ်းလျှောက်လာ ဟုတ်ပါစဗျာ’လို့ ပြောသတဲ့။

ဒီတော့ ကျား**ကြီး**က ‘ဖို့ တယ်မိုက်တဲ့ ခွေးအပဲ၊ ငါက ထောင်ချောက် ထဲမှာကျ၊ ငါက ထောင်ချောက်ထဲမှာ’လို့ ဒေါကွေ မန်တွေနဲ့ ပြောတာပေါ့။

အဲဒီအခါ တောခွေးက **ကြောက်ချင်ယောင်ဆောင်ပြီး** ဇူးတုန်တုန် လက်တုန်တုန်နဲ့ ‘အင်း ဟုတ်ကဲ့၊ ကျွန်တော်က ထောင်ချောက်ထဲမှာ၊ **သို့**၊ ယောင်လို့ ယောင်လို့၊ ကျား**ကြီး**က ပုဂ္ဂိုလ်ဘာထဲမှာ ထောင်ချောက်က လမ်းလျှောက်လာ၊ အေးလေ၊ မဟုတ်သေးပါဘူး၊ ငါ့နှယ် မိုက်ပါဘိတော့၊ သည်းခံပါ ကျား**ကြီး**ရယ်၊ ကျွန်တော်က ဉာဏ်တုံးလို့ နားလည်နိုင်မယ် မဟုတ်ပါဘူး’လို့ တောင်းပန်သတဲ့။ ဒီတော့ ကျား**ကြီး**လဲ ဒေါသထွက်ပြီး ‘နားလည်ရမယ်၊ ဟောဒီမှာကည့် ငါလုပ် ပြမယ်၊ ငါက ဘယ်သူလဲ၊ ကျား**ကြီး**ပေါ့၊ ဟုတ်လား’လို့ မေးသတဲ့။

‘ဟုတ်ပါတယ် ကျား**ကြီး** ခင်ဗျား’

‘ဟောဒါက ဘယ်သူလဲ၊ ပုဂ္ဂိုလ်ပေါ့ ဟုတ်လား’
 ‘ဟုတ်ပါတယ် ကျားကြီး ခင်ဗျား’
 ‘ကောင်းပြီ၊ ဟောဒါက ဘာလဲ၊ ထောင်ချောက်ပေါ့ ဟုတ်ကဲ့လား’
 ‘ဟုတ်ပါတယ် ကျားကြီးခင်ဗျား’
 ‘ငါက ဟောဒီထောင်ချောက်ထဲမှာ နားလည်ရဲ့လား’
 ‘ဟုတ်ကဲ့၊ မဟုတ်ဘူး၊ အင်း၊ ပြောစမ်းပါဉိုး ခင်ဗျား’
 ‘နားဝေးပါဘိက္ဌာ’လို့ ကျားကြီးက စိတ်ရှုပ်တွေ့ ငါကလိုက်သတဲ့။
 ‘ဟုတ်ကဲ့၊ ကျားကြီးက ထောင်ချောက်ထဲကို ဘယ်လိုများ ရောက်သွား
 ပါသလဲ ခင်ဗျား’လို့ တော့ခွေးက ထပ်မံးသတဲ့။
 ‘ထုံးစံအတိုင်း ရောက်တာပေါ့ကျား၊ မေးစရာလိုသေးသလား’လို့
 ကျားက ပြောသတဲ့။ ‘ထုံးစံအတိုင်းဆိုတာ ဘယ်လိုများလဲဗျား၊ မသိရဘူး
 လား’လို့ တော့ခွေးက မေးပြန်တာပေါ့။

ဒီလိုမေးတွေ့ ကျားကြီးလဲ စိတ်ဆိုးသထက်ဆိုးလာလို့ ထောင်ချောက်
 ထဲကို ပြေးဝင်တဲ့ပြီး ‘ဟောဒီလိုက္ဌ၊ ဟောဒီလို၊ သိပဲလား’လို့ ပြောသတဲ့။
 အဲဒီအခါ တော့ခွေးကလဲ ထောင်ချောက်တံ့ခါးကို အသာကေလေး ကျိုခနဲ
 ပိတ်ချုလိုက်ပြီး ‘အော် ဒီလိုကိုး၊ ကျားကြီးက ထောင်ချောက်ထဲမှာ၊ ပုဂ္ဂို
 ကြီးက လမ်းလျှောက်လာ၊ အကောင်းသားပဲဗျား’လို့ ပြောပြောဆိုဆိုနဲ့
 ခံပုတ်ထဲကို ပြန်ဝင်သွားပါလေရောတဲ့။

[အိန္ဒိယပုံပြင် ။ ။ အောက်တို့ဘာ၊ ၁၉၅၉]

ကျောက်ခဲ သလဲ သားမိုက်မဲ

ရွှေးရွေးတုန်းက သူငြွေးကြီးတစ်ဦးမှာ သားယောက်ဗျားလေးတွေ ရှိသတဲ့။ အဲဒီသူငြွေးကြီးဟာ အိုမင်းမစွမ်းရှိလို့ သွားက ကျိုး။ ဆံပင်က ဖြူ။ နားက ထိုင်း၊ ခါးက ကိုင်း ဖြစ်ရုံမကဘူး ခကာ ခကာ ဖျားလိုက်နာလိုက်ဖြစ်နေတော့ သေတော့မှာပဲလို့ ထင်တာနဲ့ သားတွေကိုခေါ်ပြီး လူကြီးစုံရာရွှေးမှာ လယ်တွေ၊ ယာတွေ၊ ရွှေငွေ ပစ္စည်းတွေကို အမွှေအဖြစ်နဲ့ ခွဲဝေပေးလိုက် သတဲ့။

သို့သော်လဲ သူငြွေးအိုကြီးဟာ အင်မတန် အသက်ပြင်းတယ်။ သေကံ မရောက် သက်မပျောက် ဆိုသလို ဖျားသာဖျားတယ်၊ နာသာနာတယ် မသေဘူးတဲ့။ တစ်နှစ်ကုန် တစ်နှစ်ကုးပေမယ့် မသေဘူးဆိုတဲ့ ဗြဲနဲ့ အသက် ရည်နေတာပဲတဲ့။ အဲဒီလို့ အသက်ရည်လေ သူ့ခများ ဒုက္ခရောက်လေပေါ့။ အိုလို့ မင်းလို့ ဒုက္ခရောက်ရတာက တစ်မျိုး၊ ဖျားနာလို့ ဒုက္ခရောက်ရတာက တစ်မျိုး၊ သားတွေက မသွေ့လို့ ဇြိုင်း ကျို့န်ဆဲတာကို ခံရတဲ့အတွက် ဒုက္ခရောက်ရတာက တစ်မျိုး၊ သူ့ခများမှာ သေခါနီးမှ အတော်ကို ပင်ပန်း ဆင်းရဲရာသတဲ့။

ဟိုအရင်တုန်းကတော့ အမွှေမရသေးလို့ သားတွေဟာ မျက်နှာလို့ ချွေးရနဲ့ အဖေအိုကြီးကို သူ့ထက်ငါ သာအောင် လုပ်ကျေးပြုစုကြတယ်။

အခု အမွေရပြီးပြီ ဆိုတော့ အဖေအိုကြီးကို ဂရမစိုက်ကြတော့ဘူး။ မြန်မြန်သေရင် မြန်မြန်အေးမှာ ပဲလို့ အောက်မွှေပြီး အသက်ရည်နေတာကိုပဲ မနာလိုဖြစ်နေတဲ့အတွက် ဤငြင် ကျိုန်ဆဲကြသတဲ့။

တစ်နေ့ကျတော့ သူငြွေးအိုကြီးဆီကို မိတ်ဆွေဟောင်းတစ်ယောက်ဟာ မာကြောင်း သာကြောင်း သတင်းမေးရင်း ရောက်လာသတဲ့။ သူတို့နှစ်ဦး တွေ့ကြတဲ့အခါ ရှေးဟောင်းနှောင်းဖြစ်တွေကို မြိုန်ရေယှက်ရေါ့ ပြောကြတာပေါ့။ ဒီလို့ ပြောရင်းနဲ့ သူငြွေးအိုကြီးက သားတွေကို အမွေခဲပြီးတဲ့ အကြောင်း၊ သားတွေက မသဒ္ဓါလို့ ဤငြင် ကျိုန်ဆဲတဲ့အကြောင်းတွေကို အသည်းနာနာရှိတာနဲ့ ပြောပြတာပေါ့။ အဲဒီတော့ မိတ်ဆွေလဲ စိတ်မကောင်းဘူးပေါ့။ အဲဒါကြောင့် ‘အကြံထုတ်ပါဉီးမယ်၊ အကြံရတဲ့အခါ အကူအညီပေးပါမယ်’လို့ မှာကြားပြီး ပြန်သွားသတဲ့။

ရက်အနည်းငယ်ကြာတော့ အဲဒီမိတ်ဆွေဟာ သူငြွေးအိုကြီးအိမ်ကို လှည်းစီးပြီး ရောက်လာသတဲ့။ ရောက်တယ်ဆိုရင်ပဲ ကျောက်ခဲနဲ့ သလဲတွေ အပြည့်ထည့်ထားတဲ့ အိတ်ကြီးတွေကို ထမ်းချလာပြီး သူငြွေးအိုကြီးရဲ့ အပိုရာနားမှာ ထားသတဲ့။ ထားပြီးတော့ ဟောဒီလို့ ပြောတာကိုး။

‘ကဲ၊ သူငြွေးကြီး၊ ကျွန်တော်လာတဲ့သတင်းကို သူငြွေးကြီးရဲ့သားတွေကြားကြလိမ့်မယ်၊ ကြားရင် မေးမြန်းစုံစမ်းကြလိမ့်မယ်၊ အဲဒီအခါ သူငြွေးကြီးက ဟန်လုပ်ဖို့ အရေးကြီးတယ်၊ ဟုတ်ရဲ့လား၊ အခု ကျွန်တော်လာတာဟာ သူငြွေးကြီးရဲ့ အကြွေးတွေကို ဆပ်ဖို့လာတာလို့ပြောပါ၊ ဟောဒီကျောက်ခဲသလဲ အိတ်တွေကို ငွေအိတ်တွေပါလို့ပြောပါ၊ ဒီတော့ သူငြွေးကြီးဆီမှာ ငွေတွေအများကြီး ရှိသေးတယ်လို့ မှတ်ကြလိမ့်မယ်၊ အဲဒီအခါ သူငြွေးကြီးရဲ့ သားတွေဟာ သူငြွေးကြီးကို ဂရစိုက်ကြလိမ့်မယ်၊ ဒါပေမယ့်အိတ်ကြီးတွေကိုတော့ မကိုင်စေနဲ့နော်၊ လုံလုံခြိမြို့ သိမ်းထားပါ၊ ကဲ

ကျွန်တော် သွားလိုက်၌ီးမယ်'လို့ ပြောပြောဆိုဆိုနဲ့ လှည်းစီးပြီး ပြန်သွားရောတဲ့။

အဲဒီနေ့မှာပဲ သူငြေးအိုကြီးရဲ့ သားမိုက်တွေဟာ သတင်းကြားက တာပေါ့။ သူငြေးအိုကြီး အိပ်ခန်းထဲမှာ ငွေအိတ်ကြီးတွေ ရောက်နေတယ်လို့ ကြားတော့ အဲဒီ သားလုပ်တဲ့သူတွေဟာ သွားရည်တများများကျပြီး သူငြေးအိုကြီးကို မျက်နှာ လုပ်ကပြန်တာပေါ့လေ။ အရှက်က နည်းပါဘိတော့။ အချို့တစ်မျိုး၊ အချဉ်တစ်မျိုး၊ အပူတစ်မျိုး၊ အအေးတစ်မျိုး၊ စားစရာ သောက်စရာတွေကို ကြိုးကြိုးစားစား ချက်ဖြတ်ပြီး ပွဲကြိုးပွဲငယ်နဲ့ ကျွေးက တိုက်ကြ ပြုစုကြသတဲ့။ အဲဒီလိုနဲ့ အဘိုးကြီးဟာ အသက်ရှည်သွားလိုက်တာ မီးစာကုန် ဆီခန်းဆိုသလို နောက်ဆုံး မတတ်နိုင်တော့မှ သေရှာသတဲ့။

အဘိုးကြီးလဲ သေရော တစ်ချိန်လုံး မျက်စောင်းတိုးနေကြတဲ့ သူ့သား တွေဟာ သူ့ထက်ငါ အရင်၌ီးအောင် အလုံအယက်နဲ့ အိပ်ခန်းထဲပြီးဝင် တဲ့ပြီး အိတ်ကြီးတွေကို ဖွင့်လိုက်ကြတာ အထဲမှာ ဘာတွေကို တွေ့ရသလဲ ဆိုတော့ ကျောက်ခဲနဲ့ သလဲချည်းပဲတဲ့။



[အိန္ဒိယပုံပြင်။ ။ ဖေဖော်ဝါရီ၊ ၁၉၆၀]

မျိုးချင်းတူမ ကြသဖြူသည်

ဂို့မြစ်၏ လှိုင်းလုံးတို့သည် ပုလဲရောင် ရေမြှုပ်တို့ဖြင့် ပြောက်ကျားရှိသည်။ မြစ်ကမ်းနယ်း၌ ရသေ့တို့ တရားကျင့်ရာ ကျောင်းသခ်မ်းရှိသည်။ ရသေ့တို့သည် နေ့စဉ်နေ့တိုင်း ကျမ်းစာတို့ကို လွှဲလာသင်ကြားကြသည်။ ဂါထာမန္ဒာန်တို့ကို ရွတ်ဖတ်သီဆိုကြသည်။ ယစ်နတ်ကို ပူဇော်ပသကြသည်။ ပင်ပန်းဆင်းရဲမှုကို သည်းခံခြုံခြုံကြသည်။ သူတို့သည် သစ်ဥါးသစ်ဖူးသစ်သီး၊ သစ်ရွက်ကိုသာ စားကြသဖြင့် ဝိန်ကြုံကြသည်။ သစ်ခေါက်ထည်ကိုသာ ခါးတွင် ဝတ်ကြသဖြင့် ကိုယ်တုံးလုံးကဲ့သို့ ဖြစ်ကြသည်။

တစ်နေ့သောအခါ ရသေ့ဆရာတီးသည် ဂို့မြစ်၏ရေစင်ကို ချိုးသုံး၍ ခံတွင်းကို ဆေးကြာနေခိုက်တွင် စွန်သုတ်လာသော ကြွက်မင်္ဂလာယ်တစ်ကောင် သည် ရသေ့ဆရာတီး၏ လက်တွင်းသို့ ကျလာလေသည်။ ဆရာတီးသည် ကြွက်မင်္ဂလာယ်ကို ညောင်ရွက်ပေါ်တွင် တင်ထားပြီးလျင် မိမိ၏ တန်ခိုးကြွေ့ပါ၌ ဖြင့် လူ မိန်းမကလေးဖြစ်အောင် ဖန်ဆင်းကာ ကျောင်းသခ်မ်းသို့ခေါ်ဆောင် ဖွေးမြှုံးထားလေသည်။ သူ့ကို မယ်ကြွက်မဟု၍ ခေါ်ကြပါစို့။

မယ်ကြွက်မ အရွယ်သို့ရောက်သောအခါ ယောက်ဗျားပေးစားမှ မိဘ ဝါတ္ထရား ကျော်မြန်တော့မည်ဟု စဉ်းစားမိ၍ ရသေ့တီးသည် ယောက်ဗျားရွေးရန်



မယ်ကြွက်မကို ဖြောလေသည်။ ပထမဦးစွာ ဆရာကြီးသည် နေနတ်သားကို ခေါ်၍ မယ်ကြွက်မကို ပြသည်။ ထိုအခါ မယ်ကြွက်မက ဆိုသည်။

‘ဖခင်၊ နေနတ်သားသည် ပူပြင်းလှ၍ ကျွန်ုတော်မ မချစ်နိုင်ပါ၊ နေနတ်သားထက် မြတ်သူကို ရှာပေးပါ၏’

ထိုအခါ နေနတ်သားက ဆိုသည်။

‘ကျွန်ုပ်ထက် မြတ်သူကား တိမ်နတ်သားသာ ဖြစ်တော့သည်၊ မိုးတိမ်များ ဖုံးအပ်သောအခါ ကျွန်ုပ် မထွန်းပနိုင်ပါ’

ထို့ကြောင့် ဆရာကြီးသည် တိမ်နတ်သားကိုခေါ်၍ မယ်ကြွက်မကို ပြသည်။ ထိုအခါ မယ်ကြွက်မက ဆိုသည်။

‘ဖခင်၊ တိမ်နတ်သားသည် မည်းနက်၍ အေးစက်လှပါသည်၊ ကျွန်ုတော်မ မချစ်နိုင်ပါ၊ သူ့ထက် မြတ်သူကို ရှာပေးပါ၏’

ထိုအခါ တိမ်နတ်သားက ဆိုသည်။

‘ကျွန်ုပ်ထက် မြတ်သူကား လေနတ်သားသာ ဖြစ်တော့သည်၊ ကျွန်ုပ် သည် နေမင်းကို ဖုံးအပ်နိုင်သော်လည်း လေတိုက်သောအခါ လွင့်မျော့ပါသည်’

ထို့ကြောင့် ဆရာကြီးသည် လေနတ်သားကိုခေါ်၍ မယ်ကြွက်မကို ပြသည်။ ထိုအခါ မယ်ကြွက်မက ဆိုသည်။

‘ဖခင်၊ လေနတ်သားသည် မတည်မလို့မြှင့်ပါ၊ အမြဲလှပ်ရား ရွှေသွား လျက် ရှိပါ၍ ကျွန်ုတော်မ မချစ်နိုင်ပါ၊ သူ့ထက် မြတ်သူကို ရှာပေးပါ၏’

ထိုအခါ လေနတ်သားက ဆိုသည်။

‘ကျွန်ုပ်ထက် မြတ်သူကား တောင်နတ်သားသာ ဖြစ်ပါတော့သည်၊ ကျွန်ုပ် မည်သို့ပင် တန်ခိုးကြီးသော်လည်း တောင်ကြီးခံနေလျှင် မတိုက်ခတ် နိုင်ပါ’

ထိုကြောင့် ဆရာကြီးသည် တောင်နတ်သားကို ခေါ်၍ မယ်ကြွက်မကို
ပြသည်။ ထိုအခါ မယ်ကြွက်မက ဆိုသည်။

‘ဖခင်၊ တောင်နတ်သားသည် အလွန်ကြမ်းတမ်း မာတောင့်လှပါသည်၊
ကျွန်တော်မ မချစ်နိုင်ပါ၊ သူ့ထက် မြတ်သူကို ရှာဖော်ပါ၏’

ထိုအခါ တောင်နတ်သားက ဆိုသည်။

‘ကျွန်ပိထက် မြတ်သူကား ကြွက်သာဖြစ်တော့သည်၊ ကျွန်ပိ မည်မျှပင်
ကြမ်းတမ်း မာတောင့်သော်လည်း ကြွက်ဖောက်လျှင် ပေါက်ရတော့သည်’

ထိုကြောင့် ဆရာကြီးသည် ကြွက်ကိုခေါ်၍ မယ်ကြွက်မကို ပြသည်။
မယ်ကြွက်မသည် ကြွက်ကို မြင်လျှင် မြင်ခြင်းပင် မေတ္တာသက်ဝင် ချစ်ခင်
ခြင်းဖြစ်သဖြင့် ‘ဖခင်၊ ဤသူသည် ကျွန်တော်မ၏ ဖူးစာရင် ဖြစ်တော့သည်၊
ဤမျက်စိပြုးကလေးနှင့် လှပတင့်တယ်သော ယောက်ဗျားကို ကျွန်တော်မ၏
သခင်အဖြစ် ရွေးချယ်လိုပါ၏’ဟု ဆိုလေသည်။

ထိုအခါ ရသေ့ကြီးသည် ‘မျိုးချင်းတူမှ ကြည်ဖြာသည်၊ မျိုးတူဖြစ်မှ
ကြင်ချစ်သည်’ ဟု အကိမ်းကိမ်းရှတ်ဆိုကာ မယ်ကြွက်မကို ကြွက်အဖြစ်
ပြန်လည် ဖန်ဆင်း၍ ကြွက်ကလေးနှင့် ပေးစားလိုက်လေသတည်း။

[အီန္ဒိယပုံပြင် ။ ။ အောက်တိုဘာ၊ ၁၉၆၀]

လာဘံ မင်းသမီး

တိုင်းပြည်တစ်ပြည်မှာ ရာဇာတစ်၏။ ရှိသတဲ့။ ရာဇာဆိုတာ ကုလားစကား၊ မြန်မာလိုတော့ ရှင်ဘူရင်ပေါ့။ ရာဇာမှာ သားတော်တစ်ပါးရှိတယ်။ အဲဒီ သားတော်ကလေးဟာ တောကစား အင်မတန်ဝါသနာပါလို့ နေ့တိုင်း တောကစား ထွက်သတဲ့။ တောကစားတယ်ဆိုတာ အမဲလိုက်တာပေါ့။ တစ်နေ့ကျတော့ သူ့မယ်တော် ရာနိက ပြောသတဲ့။ ရာနိဆိုတာက မိဖုရားကို ပြောတာ။

‘သားတော်မောင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ် လေးမျက်နှာ ရှိတဲ့အထဲက အရှေ့အရပ်၊ အနောက်အရပ်၊ တောင်အရပ်တို့မှာ သားတော်မောင် သဘောရှိရာကိုသွားပြီး တောကစားပါ။ သို့သော် မြောက် အရပ်ကိုတော့ မသွားပါလေနဲ့’လို့ တားမြစ် ပြောဆိုသတဲ့။

ဘာကြောင့် ဒီလိုတားမြစ်ပြောဆိုသလဲဆိုတော့ မြောက်အရပ်မှာ ‘လာဘံ’ လို့ ခေါ်တဲ့ မင်းသမီးချောကလေးတစ်ပါးရှိသတဲ့။ ဒီမင်းသမီး ကလေးရဲ့သတင်းကို ကြားရင် မင်းသားကလေးဟာ မယ်တော် ခမည်းတော် နှစ်ပါးကို ပစ်ထားခဲ့ပြီး မင်းသမီးကလေးရှိရာကို ထွက်သွားမှာ စိုးရိမ်လို့ ဒီလို့ တားမြစ်ပြောဆိုသတဲ့။

ပထမတော့ မင်းသားကလေးဟာ မယ်တော်ရဲ့ စကားကို နားထောင် ပြီး မြောက်အရပ်ကို မသွားဘူးတဲ့။ ဒါပေမယ့် တစ်နေ့ကျတော့ သူ့မယ်တော်

ဟာ ဘာဖြစ်လို့များ မြောက်အရပ်ကို မသွားစေချင်ပါလိမ့်လို့ တွေးမီပြီး သွားချင်၊ သိချင်တဲ့ စိတ်တွေ ပေါ်လာသတဲ့။ ဒါကြောင့် မင်းသားကလေးဟာ လေးကိုထမ်းပြီး မြောက်အရပ်ကို ထွက်သွားပါလေရောတဲ့။ တောတစ်ခုထဲကို ရောက်တော့ တဗြား တော့ရိုင်းတိရှစ်ဗုံးတွေကို မတွေ့ရဘဲ သစ်ပင်တွေ ပေါ်မှာ တဆူဆူ တည်ညံနဲ့ အော်မြည်နေကြတဲ့ ကြက်တူရွေးတွေကိုသာ တွေ့ရတော့ မင်းသားကလေးက လေးနဲ့ပစ်တာပေါ့။ ပစ်တော့ ကြက်တူရွေး တွေ ပုံပြီးကြသတဲ့။ ကြက်တူရွေး ရာဇာကြီးတစ်ကောင်သာ ကျွန်ုပ်ရစ်ခဲ့သတဲ့။ သူ့နာမည်က ‘ဟိရာမန်’ ဆိုပဲ။

ဟိရာမန် ကြက်တူရွေးက တဗြား ကြက်တူရွေးတွေ ပြန်ပြီးတာ မြင်တော့ ‘အသင်တို့၊ မင်းသားက လေးနဲ့ပစ်လို့ င့်ကို ချုန်ပြီး ပြန်ပြီးကြတော့မှာလား၊ ဒီလို့ဆိုရင် လာဘံ မင်းသမီးလေးကို ငါ တိုင်စားရလိမ့်မယ်’လို့ ဟစ်ပြီး ပြောလိုက်သတဲ့။

အဲဒီတော့ ကြက်တူရွေးတွေဟာ သူတို့ရာဇာဆီကို ပြန်လာကြပြန်ရောတဲ့။ မင်းသားကလေးလဲ ကြက်တူရွေး စကားတတ်တာကိုး။ ကြားရတော့ အံ့ဩပြီး လုမ်းမေးလိုက်သတဲ့။ ‘အို ရွှေခဲတို့၊ မင်းသမီး လာဘံဆိုတာ ဘယ်သူလဲကွယ့်၊ ဘယ်မှာနေသလဲကွယ်’လို့ လုမ်းမေးလိုက်သတဲ့။ ဒါပေမယ့် ကြက်တူရွေးတွေက ဘာမှာပြန်မရပြဘဲ ပုံသွားကြပါလေရောတဲ့။

ဒီတော့ မင်းသားလေးဟာ ဝမ်းနည်းပက်လက်နဲ့ နှစ်းတော်ကိုပြန်လာပြီး အိပ်လို့လဲမပျော် စားလို့လဲမဝင်နဲ့ တမှုင်မှုင်တတွေတွေ ဖြစ်နေပါလေရောတဲ့။ နောက်တော့ မအောင့်နိုင်လို့ မယ်တော် ခမည်းတော်တို့ကို ဖွင့်ပြီး မေးရတော့တာပေါ့။ သို့သော်လဲ မယ်တော် ခမည်းတော်တို့က မင်းသမီးလာဘံ နေတဲ့အရပ်ကို မသိပါဘူး။ မသွားချင်ပါနဲ့လို့ တားမြစ်ကြတယ်။ တစ်ကြိမ်တားလဲ တားမရ၊ နှစ်ကြိမ်တားလဲ တားမရဖြစ်နေတော့ နောက်ဆုံးမှာ ခွင့်ပြုလိုက်ရတာပေါ့။

မင်းသားကလေး ပြောက်အရပ်ကို ထွက်ခွာသွားခါနီးတော့ ခမည်း
တော် ရာဇာကြီးက ဝတ်လဲတော် အဖိုးထိုက် အဖိုးတန်ထွေကို ပေးသတဲ့။
မြင်းတစ်စီးလည်း ပေးသတဲ့။ မယ်တော် ရာနီကြီးကတော့ လမ်းခရီးမှာ ဆာရင်
စားဖို့ဆိုပြီး မှန်ချို့ကွင်း ရွှေချည်ပဝါနဲ့ ထုပ်ပြီး ပေးလိုက်သတဲ့။

မင်းသားလဲ လေးကိုထမ်း၊ မှန်ထုပ်ကိုလွယ်၊ မြင်းကိုစီးပြီး တောလမ်း
အတိုင်း ထွက်သွားလိုက်တာ တောနက်ရာကိုရောက်တော့ အရိပ်ကောင်း
ကောင်းနဲ့ ရေကန်တစ်ခုကို ထွေ့ရသတဲ့။ အဲဒီအခါမှာ နေကလဲမြင့်၊
ခရီးကလဲ ပန်းလာတော့ မင်းသားဟာ မြင်းပေါ်ကဆင်းပြီး သစ်ပင်ရိပ်မှာ
ခဏနားနေရင်း မှန်စားမယ်လို့ လုပ်တာပေါ့လေ။ မှန်ထုပ်ထဲက မှန်ချို့ကွင်း
တစ်ခုကိုယူပြီး ကြည့်လိုက်တော့ ပုဂ္ဂိုလ်ဆိုတ်တစ်ကောင် ပါလာတာကို
မြင်သတဲ့။ နောက်တစ်ကွင်းကို ယူကြည့်ပြန်တော့လဲ ပုဂ္ဂိုလ်ဆိုတ်တစ်ကောင်
ပါလာတာကို မြင်ပြန်သတဲ့။ အဲဒါကြောင့် မှန်ချို့ကွင်း နှစ်ကွင်းကို မြေကြီး
ပေါ်မှာ ချထားလိုက်သတဲ့။ နောက်ကို ဆက်ပြီးယူပြန်တော့လဲ မှန်ချို့ကွင်း
တွေသာကုန်ရော ပုဂ္ဂိုလ်ဆိုတ် တစ်ကောင်စီနဲ့ချည်း ထွေ့ရသတဲ့။ ဒီတော့
မင်းသားက ‘ပုဂ္ဂိုလ်ဆိုတ်ကလေးတွေကို သနားပါတယ်၊ စားကြပါစေ’ဆိုပြီး
မှန်တွေအကုန်လုံးကို မြေကြီးပေါ်မှာ ပုံထားလိုက်ပါရောတဲ့။ အဲဒီအခါ
ပုဂ္ဂိုလ်ဆိုတ်ရာဇာကြီးက နှုတ်ခမ်းမွေးကိုထောင်ပြီး ပြောလိုက်သတဲ့။
‘အသင် လူမင်းသား၊ အသင်ဟာ ကျွန်ုပ်တို့အပေါ်မှာ အင်မတန် သနား
ညာတာပါပေတယ်၊ နောင်အခါ ကျွန်ုပ်တို့ရဲ့ အကူအညီကိုလိုရင် ကျွန်ုပ်တို့ကို
တမ်းတလိုက်ပါ၊ ကျွန်ုပ်တို့ လာရောက်ကူညီပါမယ်’လို့ ပြောသတဲ့။

မင်းသားလဲ ပုဂ္ဂိုလ်ဆိုတ်တွေကို နှုတ်ဆက်ပြီး မြင်းပေါ်တက်လို့
ခရီးဆက်ပြန်ရောတဲ့။ အတော်ကြောတော့ တော်ကြီးတစ်ခုထဲကို ရောက်ပြန်
သတဲ့။ တော်ထဲမှာ ကျားကြီးတစ်ကောင်ဟာ တရာ်နှုန်းနဲ့ ဟိန်းနေတာကို
ထွေ့တော့ ‘အသင်ကျားကြီး၊ ဘာဖြစ်လို့ ဟိန်းနေသလဲ’လို့ မင်းသားက

ဧောင်တဲ့။ ‘ကျွန်ုပ် ခြေဖဝါးမှာ ဆူးရူးနေတာ ဆယ့်နှစ်နှစ်ရှိပါပြီ၊ ဒါကြောင့် ဟိန်းနေပါတယ်’လို့ ကျားက ပြန်ပြောသတဲ့၊ ဒီတော့ မင်းသားကလေးဟာ မြင်းပေါ်က ဆင်းပြီး ကျားရဲ့ ခြေဖဝါးထဲက ဆူးကို ထွင်ပေးလိုက်သတဲ့။ အဲဒီအခါ ကျားကြီးက ကျေးဇူးတင်လွန်းလို့ ‘အသင် လူမင်းသား၊ အရေး အကြောင်းရှိလို့ ကျွန်ုပ်ရဲ့ အကူအညီကိုလိုရင် တမ်းတလိုက်ပါ၊ ကျွန်ုပ်တို့ ကျားလင်မယား လာပြီး ကူညီပါမယ်’လို့ မှာလိုက်သတဲ့။

မင်းသားလဲ ဆက်ပြီး မြင်းစိုင်းသွားလိုက်တာ အတန်ကြာတော့ တော့အုပ်ကြီးတစ်ခုကို ရောက်ပြန်ရောတဲ့။ အဲဒီ တောထဲမှာ ပစ္စည်း အငေး မတည့် လို့ စကားများနေကြတဲ့ ဖက်း သူတော်လေးဦးကို သွားတွေ့ရသတဲ့။ ဖက်း သူတော်တွေဟာ သူတို့ဆရာကြီး အနိစ္စရောက်သွားလို့ ကျွန်ုပ်တဲ့ ဥပုသွောင်းစကြာရယ်၊ လွယ်အိတ် စကြာရယ်၊ ရေအိုးစကြာရယ်၊ ကြိမ်လုံး စကြာနဲ့ ကြိုးစကြာရယ်ကို သူက ဟိုဟာ ရသင့်တယ်၊ ငါက ဒီဟာရသင့် တယ်နဲ့ အငြင်းအခုန်ဖြစ်နေကြသတဲ့။ အဲဒီ စကြာတွေရဲ့ အစွမ်းသတ္တိက ဒီလိုတဲ့။ ဥပုသွောင်းစကြာက ထိုင်တဲ့လူကို သွားလိုရာ ရောက်အောင် ပို့နိုင်သတဲ့။ လွယ်အိတ် စကြာက ပိုင်တဲ့လူကို လိုချင်ရာ ရအောင် ပေးနိုင်သတဲ့။ ရေအိုးစကြာက ရေရှာပေးနိုင်သတဲ့။ ကြိမ်လုံးစကြာနဲ့ ကြိုးစကြာ ကတော့ ရန်သူလာတဲ့အခါ အရိုက်ခိုင်းလို့ရတယ်။ အတုပ်ခိုင်းလို့ ရတယ်။

ဖက်း သူတော်လေးယောက် ငြင်းခုန်နေတာကိုတွေ့တော့ မင်းသားက ပြောသတဲ့။ ‘ဦးသူတော်တို့၊ ငြင်းခုန်မနေကြပါနဲ့တော့၊ ကျွန်ုပ်တော်က မြား လေးစင်းကို အပျော်လေးမျက်နှာရွယ်ပြီး ပစ်လွှတ်မယ်၊ ပထမမြားကိုရအောင် ရှာနိုင်တဲ့ သူတော်က ဥပုသွောင်းကိုယူပါ၊ ဒုတိယမြားကို ရအောင်ရှာနိုင်တဲ့ သူတော်က လွယ်အိတ်ကိုယူပါ၊ တတိယမြားကို ရအောင်ရှာနိုင်တဲ့သူတော်က ရေအိုးကို ယူပါ၊ စတုတ္ထမြားကို ရအောင်ရှာနိုင်တဲ့ သူတော်က ကြိမ်လုံးနဲ့ ကိုးကို ယူပါ’လို့ ပြောသတဲ့။ ဖက်းသူတော်တွေကလဲ သဆာတူကြသတဲ့။

အဲဒီတော့ မင်းသားက မြားကျဉ်တောက်ထဲက မြားလေးစင်းထုတ်ပြီး အရှေ့ဘက်ကို တစ်စင်း၊ အနောက်ဘက်ကို တစ်စင်း၊ တောင်ဘက်ကို တစ်စင်း၊ မြောက်ဘက်ကို တစ်စင်း ပစ်လွှတ်လိုက်တယ်ဆိုရင်ပဲ သူတော်တွေ လ သူ့ထက် ငါ့ဦး မြားသွားရာကို လိုက်ကြပါလေရောတဲ့။ သူတော်တွေလဲ ခပ်ဝေးဝေးကို ရောက်ရော မင်းသားလဲ သူ့မြင်းကို တောထဲ မောင်းလွှတ် လိုက်ပြီး ညျှောင်စောင်းပေါ်ကို တက်ထိုင်လိုက်သတဲ့။ လွယ်အိတ်တို့၊ ရေအိုးတို့၊ ကြိုးတို့၊ ကြိုးမဲ့တို့ကိုလဲယူသတဲ့။ ပြီးတော့မှ ‘အို ညျှောင်စောင်း၊ ကျွန်ုပ်ကို လာဘံ မင်းသမီးကလေးရဲ့ တိုင်းပြည်သို့ ယူဆောင်ပါလော့’လို့ ဆိုလိုက်သတဲ့။ ညျှောင်စောင်းလဲ မိုးပေါ်ကို ပုံတက်သွားပြီး လာဘံမင်းသမီး တိုင်းပြည်အရောက် ပုံသွားသတဲ့။ ရောက်တော့မှ မြေပေါ်ကို ဆင်းပြီး ရပ်နားသတဲ့။

အဲဒီအခါ မင်းသားက သူတွေ့ရတဲ့လူတွေကို ‘မိတ်ဆွေတို့၊ ဒီတိုင်းပြည် ဟာ ဘယ်သူ့ တိုင်းပြည်ပါလဲ’လို့ မေးသတဲ့။ လူတွေကလဲ ‘လာဘံ မင်းသမီး တိုင်းပြည်ပါ’လို့ ဖြေကြားသတဲ့။ အဲဒီတော့ မင်းသားလဲ အမယ်အိုကြီးတစ်ဦး အိမ်ထဲကို ဝင်သွားသတဲ့။ အမယ်အိုက မင်းသားကို မြင်တော့ ‘အမောင်၊ ဘယ်တိုင်းပြည်က ဘယ်သူပါလဲ’လို့ မေးသတဲ့။ ‘ကျွန်ုတော်ဟာ နိုင်းရပ်ခြား တိုင်းတစ်ပါးကပါ၊ ခေတ္တခဏ တည်းခိုချင်လို့ ဝင်လာပါတယ်’လို့ ပြောသတဲ့။

ဒီတော့ အမယ်အိုက ‘အားတော့နာပါရဲ့ အမောင်ရယ်၊ ဒီတိုင်းပြည်မှာ သူစိမ်းတစ်ရုံဆံတွေကို လက်မခံရဘူးလို့ ရာဇဗြိုးက အမိန့်ထုတ်ထားပါတယ်’လို့ ပြန်ပြောသတဲ့။

‘အသွားရယ်၊ ဒီတစ်ညာတော့ တည်းပါရစေ၊ မိုးလဲချုပ်ခါနီးပြီး ကျွန်ုတော် တောထဲကို ပြန်သွားရင် ကျားစားခံရပါလိမ့်မယ်’လို့ သနားစရာ တောင်းပန်ရှာသတဲ့။

‘ဒီလိုဖြင့်လဲ တစ်ညတော့ လက်ခံမယ်၊ မိုးလင်းရင် သွားရမယ် အမောင်၊ မတော်လို့ ရာဇာကြီး ရွှေနားတော်ကြားသွားရင် အဘွားကိုဖမ်းပြီး ထောင်သွင်း အကျဉ်းထားပါလိမ့်မယ်’လို့ အမယ်အိုက ပြောသတဲ့။

အမယ်အိုလဲ ဧည့်သည်ရောက်တယ်ဆိုတော့ ကျွေးမှု့မှု မွေးမှု့ ချက်ပြုတ် မယ် လုပ်တာပေါ့လေ။ မင်းသားက ‘အဘွား၊ စားစရာ ကျွန်ုတ်မှာ ပါပါတယ်၊ ဒုက္ခ မရှာပါနဲ့’ ဆိုပြီး လွယ်အိုတ်ထဲက နှိုက်ထုတ်လိုက်တာ ရွှေလင်ပန်းနှစ်ချပ်နဲ့ စားကောင်းသောက်ဖွယ်တွေ အပြည့်ထွက်လာသတဲ့။ အမယ်အိုနဲ့မင်းသားလဲ အားရပါးရ ပွဲတော်တည်ကြတာပေါ့။

စားသောက်ပြီးတော့ အမယ်အိုက သောက်ရောသွားခပ်မယ် လုပ်ပြန် တာပေါ့။ ဒီတော့လဲ မင်းသားက ‘အဘွား၊ ဒုက္ခမရှာပါနဲ့’လို့ ပြောပြော ဆိုဆိုနဲ့ပဲ ရေအိုးကို ရေရှာခိုင်းသတဲ့။ ရေအိုးက ရေယူလာတော့ သူတို့ နှစ်ယောက် သောက်ကြတာပေါ့လေ။

စားသောက်ပြီးတဲ့အချိန်မှာ နေမင်းလဲ စုပ်စုပ်ဝင်လို့ မှောင်စပြုလာ ပြတဲ့။ ဒါကြောင့် မင်းသားက ‘အဘွား၊ မီးမထွန်းဘူးလား’လို့ မေးတာပေါ့။

‘အမောင်၊ အဘွားတို့တို့ငါးပြည်မှာ မီးထွန်းမှု့ မလိုပါဘူး၊ ဘာကြောင့် လဲဆိုတော့ အဘွားတို့ရဲ့ မင်းသမီးကလေးလာဘံဟာ မိုးချုပ်ရင် နှစ်းတော် လေသာဆောင်မှာ ထွက်ထိုင်တာပဲ့၊ မင်းသမီးကလေးဟာ အလွန်လှပပြီး ဘူး၊ ကိုယ်ရောင်ဟာ အင်မတန်တောက်ပထွန်းလင်းတဲ့အတွက် တစ်တိုင်း ပြည်လုံးဟာ နေ့အချိန်လို့ လင်းနေတာပါပဲ’ လို့ အမယ်အိုက ပြောသတဲ့။

မိုးချုပ်လို့ မှောင်လာတော့ မင်းသမီးလာဘံဟာ ကျောက်သံ ပတ္တဗြား တွေ ဆင်ယင်ပြီး တကယ်ပဲ လေသာဆောင်မှာ ထွက်ထိုင်သတဲ့။ သူ့ ကိုယ်ရောင်ဟာလဲ ဖိုးလမင်း ထွက်ပေါ်လာသလို ထိန်ထိန်လင်းနေတာ ပဲတဲ့။ မင်းသားလဲ မင်းသမီးကို အဝေးကလှမ်းကြည့်ပြီး ပီတိတွေဖြစ်နေ တာပေါ့။

သန်းခေါင်ရောက်တဲ့အခါကျတော့ တိုင်းသူပြည်သားတွေဟာ အိပ်ရာ ဝင်ကြရော။ အဲဒီအခါကျမှ မင်းသမီးလဲ လေသာဆောင်ကဆင်းပြီး စက်ရာခန်းထဲကို ဝင်သတဲ့။

မင်းသမီးလာဘံ စက်ရာတော်ထဲမှာ အိပ်ပျော်သွားတဲ့အခါကျတော့ မင်းသားဟာ သူ့ညာ်စောင်းပေါ်ကို တက်ထိုင်ပြီး ‘အို ညာ်စောင်း၊ ကျွန်ုပ်အား မင်းသမီးလာဘံ၏ စက်ရာခန်းသို့ ပို့ဆောင်လေ့’လို့ အမိန့် ပေးလိုက်သတဲ့။ ညာ်စောင်းကလဲ အမိန့်အတိုင်း ပို့ဆောင်တာပေါ့။

စက်ရာခန်းထဲ ရောက်တဲ့အခါ မင်းသားက သူ့လွယ်အိတ်ကိုကိုင်ပြီး ‘အို လွယ်အိတ်၊ ကျွန်ုပ်အားများစွာသော ကွမ်းယာတို့ကို ပေးပါလေ့’လို့ ပြောလိုက်တယ်ဆိုရင်ပဲ ကွမ်းယာတွေ ရောက်လာတာပဲတဲ့။ အဲဒီအခါ မင်းသားဟာ ကွမ်းယာတွေကို အဆောင်တော်ထဲက နေရာတကာမှာ လျှောက်ချထားခဲ့ပြီး ညာ်စောင်းစီးလို့ အမယ်အိုအိမ်ကို ပြန်လာသတဲ့။

နောက်တစ်နေ့ မိုးလင်းလို့ မင်းသမီးရဲ့ အိမ်တော်သူတွေဟာ ကွမ်းယာ တွေကိုတွေ့တော့ အားရပါးရ ကောက်ပြီး စားကြ ဝါးကြတာပေါ့။ ‘ဟဲ ပြည့်ဝတို့၊ ဂုဏ္ဍာတို့၊ ဒီကွမ်းယာတွေကို ဘယ်ကရကြသလဲ’လို့ မင်းသမီးက မေးတော့ ‘မှန်လှပါ၊ သခင်မရဲ့အဆောင်တော်ထဲက ရကြပါတယ် ဘူရား’ လို့ ဖြေကြသတဲ့။ ညတုန်းက မင်းသား ယူလာတာကို ဘယ်သူမှာ မသိကြ ဘူးပေါ့။

နောက်တစ်နေ့ကျတော့ အမယ်အိုက မင်းသားကို သွားပါတော့လို့ နှင်ပြန်တာပေါ့။ မင်းသားကလဲ ညာက်ရာပြီး ‘မသွားပါရစေနဲ့ဦး’လို့ တောင်းပန်သတဲ့။ အဲဒါနဲ့ နောက်တစ်ညွှန် အမယ်အိုအိမ်မှာ နေရပြန်ရော့။

ညရောက်တဲ့အခါ မင်းသမီးလာဘံလဲ အခါတိုင်းလို့ လေသာဆောင်မှာ ထွက်ထိုင်။ သန်းခေါင်ရောက်တော့ စက်ရာခန်းထဲကိုဝင်။ သလွန်ပေါ်မှာ အိပ်လို့ ပျော်သွားတာပေါ့။ အဲဒီအခါ မင်းသားဟာ ညာ်စောင်းစီးပြီး

မင်းသမီးဆီကို သွားပြန်တာပေါ့။ ရောက်တဲ့အခါ သူ့လွယ်အိတ်ကို သူက ပြောသတဲ့။ ‘အို လွယ်အိတ်၊ အဖိုးတစ်သိန်းထိုက်တဲ့ မြတာဘက်ကို ကျွန်ုပ်အား ပေးပါလော့’လို့ ပြောသတဲ့။ မြတာဘက်ကို ရတဲ့အခါကျတော့ မင်းသားက အိပ်ပျော်နေတဲ့ မင်းသမီးကို ခြေပေးပြီး ဉောင်စောင်းစီးလို့ အမယ်အိုအိမ်ကို ပြန်လာပြန်ရောတဲ့။

မိုးလင်းလို့ မြတာဘက်ကို တွေ့တဲ့အခါ မင်းသမီးလာဘံဟာ အင်မတန် အားရဝ်းသာဖြစ်ပြီး မယ်တော်ကို လျှောက်သတဲ့။ ‘မယ်မယ်ဘုရား၊ ရှုတော်မူစမ်းပါ၊ ခို့ဒါ အရှင်ဘုရားက ကျွန်ုတော်မကို သနားလို့ ဒီမြတာဘက် ကို ပေးတော်မူတယ် ထင်ပါရဲ့’လို့ လျှောက်သတဲ့။

မိုးလင်းတော့ အမယ်အိုက မင်းသားကို ‘သွားပါတော့’လို့ နှင်ပြန်တာ ပေါ့။ မင်းသားကလဲ ဉာဏ်ရှာပြီး ‘မသွားပါရစေနဲ့ဦး’လို့ တောင်းပန်ပြန် သတဲ့။ အဲဒါနဲ့ နောက်တစ်ညာ အမယ်အိုအိမ်မှာ နေရပြန်ရော။

ညကျတော့ မင်းသမီးစက်တော်ခေါ်တဲ့အချိန်မှာ မင်းသားဟာ ဉောင် စောင်းကိုစီးပြီး သွားပြန်ရော။ အဆောင်တော်ထဲရောက်တဲ့အခါ ‘အို လွယ်အိတ်၊ ကျွန်ုပ်အား ပြည်တန် လက်စွပ်တစ်ကွင်းပေးပါလော့’လို့ တောင်းသတဲ့။ လက်စွပ်ကိုရတော့ မင်းသားက အိပ်ပျော်နေတဲ့ မင်းသမီးရဲ့ လက်ကို စွပ်ပေးဖို့ ကိုင်လိုက်တဲ့အခါ မင်းသမီးဟာ လန့်နှီးပြီး ‘အလို့၊ အသင် ဘယ်သူပါလဲ’ လို့ အလန့်တြော်း မေးပါလေရော။ ‘အသင် ဘယ်အရပ်ကလဲ၊ ဘာအတွက် ကျွန်ုပ်ရဲ့ အဆောင်တော်ထဲကို လာရသလဲ’ လို့ မေးတာပေါ့လေ။

အဲဒီအခါ မင်းသားက လက်ဝါးကို ကာပြပြီး ‘မကြောက်ပါနဲ့ အသင် မင်းသမီး၊ ကျွန်ုပ်ဟာ လူဆိုး သူဆိုး မဟုတ်ပါဘူး၊ မင်းသားပါ၊ ဟို မဟာမြိုင်တော်ကြီးထဲမှာနေတဲ့ ဟိုရာမန် ကြက်တူရွေးက လမ်းညွှန်လိုက်လို့ အမိ အဖကို စွန်းပြီး အသင့်ဆီကို ရောက်လာရတာပါ’လို့ ပြန်ပြောသတဲ့။

‘၌၊ ရာဇာကြီးရဲ့ သားတော်လို့ဆိုတော့ အသင့်ကို အပြစ်ဒဏ် မဆတ်စေပါဘူး၊ အသင်နဲ့ လက်ထပ်ထိမ်းမြားလိုပါတယ်လို့သာ ခမည်းတော် ထံမှာ တောင်းပန်လျှောက်ထားပါမယ်’ လို့ မင်းသမီးက ပြန်ပြောသတဲ့။ အဲဒါနဲ့ မင်းသားလည်း အမယ်အိုအိမ်ကို ပြန်လာခဲ့တာပေါ့လေ။

မိုးလင်းတဲ့အခါ မင်းသမီးလာဘံလည်း မယ်တော့ဗုံးပို့ ချဉ်းကပ်ပြီး ‘မယ်တော်ဘုရား၊ ရာဇာကြီးတစ်ပါးရဲ့ သားတော်တစ်ပါးဟာ ဒီတိုင်းပြည်ကို ရောက်နေပါတယ်၊ ဘုရားသမီးတော်ကို သူနဲ့ လက်ထပ်ထိမ်းမြားပေးတော် မူပါ’ လို့ ဖုန်တွေ့ရှေ့နေပါတယ်။ မယ်တော်ကလည်း ခမည်းတော် ရာဇာကြီးကို လျှောက်ထားရပြန်တာပေါ့လေ။

ဒီတော့ ရာဇာကြီးက မိန့်တော်မူသတဲ့။ ‘ကောင်းလှပြီ မိဖုရားကြီး၊ မင်းသားက ကျွန်ုပ် သမီးတော်ကို လက်ထပ် ထိမ်းမြားချင်တယ်ဆိုရင် ကျွန်ုပ်ခိုင်းတဲ့ အလုပ်များကို အောင်မြင်စွာ လုပ်ပေးနိုင်မှဖြစ်မယ်၊ မလုပ်ပေး နိုင်ရင် သမီးတော်ကို မရတဲ့အပြင် အသတ်ခံရလိမ့်မယ်လို့ မှတ်ထားပါ၊ ဟော၊ ပထမ ခိုင်းမယ့်အလုပ်ကတော့ ဟောဒီ မှန်ညင်းစွေ ၁၀ တင်းကို တစ်ညွှေ့မှာ ဆီဖြစ်အောင် ပွုတ်ပေးရမယ်၊ မပွုတ်ပေးနိုင်ရင် သေဖို့ သာ ပြင်ပေတော့’ လို့ အမိန့်တော်ရှုလိုက်သတဲ့။

အချိန်ကျတော့ မင်းသားကိုခေါ်ပြီး ရာဇာကြီးရဲ့အမိန့်တော်ကို ပြောပြ ကြတာပေါ့လေ။ မင်းသားလည်း ပထမတော့ မကြံတတ်လို့ စိတ်ပျက်ပြီး လက်မှိုင်ချေတာပေါ့။ နောက်တော့မှ ပုဂ္ဂိုလ်ဆိုတ်ရာဇာကို ပြေးပြီး သတိရတာ နဲ့ မင်းသားဟာ မှန်ညင်းစွေ ၁၀ တင်းကို ယူပြီး အမယ်အိုအိမ်ကို ပြန်လာ သတဲ့။

ညရောက်တော့ မင်းသားဟာ ပုဂ္ဂိုလ်ဆိုတ်ရာဇာကို တမ်းတလိုက်တဲ့ အခါ ပုဂ္ဂိုလ်ဆိုတ်တွေ သိန်းသန်း ကုဋ္ဌနဲ့ ရောက်လာပါရောတဲ့။ အဲဒီတော့ မင်းသားက မှန်ညင်းဆိုကို ညတွင်းချင်းပြီးအောင် ပွုတ်ပေးရမယ်လို့

ရိုင်းတာပေါ့။ ပုဂ္ဂိုလ်ဆိုတော်လည်း တစ်ယောက်တစ်လက်နဲ့ ဖွတ်လိုက်ကြတာ မိုးလည်းလင်းရော ပြီးလည်း ပြီးတာပဲတဲ့။

အဲဒီတော့ မင်းသားဟာ ဆီအိုးကိုယူပြီး နှစ်းတော်ထဲကို ဝင်တာပေါ့။ ရာဇာကြီးလည်း အံ့သျှပြီးတော့နေသတဲ့။ ဒါပေမယ့် မကျေနပ်သေးဘူး။ ‘ကောင်းလှပြီ မင်းသား၊ သို့သော် ဒီလောက်စွမ်းရုံနဲ့ ကျွန်ုပ်သမီးကို မပေးရိုင်သေးဘူး၊ နောက် အလုပ်တစ်ခုကို လုပ်ရလိမ့်စီးမယ်’ လို့ မိန့်တော်မူသတဲ့။

အဲဒီအခါတုန်းက ရာဇာကြီးမှာ တောာက ဖမ်းပြီး လျှောင်ထားတဲ့ ဘီလူးကြီး နှစ်ကောင်ရှိယတဲ့။ အဲဒီ ဘီလူးကြီးနှစ်ကောင်ကို လွတ်လည်း မပစ်ရဲ ဘူး။ တိုင်းသူ ပြည်သားတွေကို စားပစ်မှာစိုးလို့တဲ့။ သတ်လည်း မသတ်တတ် ဘူး။ ဟော၊ အခုတော့ မင်းသားကို ခိုင်းသတဲ့။ ‘အမောင် မင်းသားယော်၊ ကျွန်ုပ် လျှောင်ထားတဲ့ ဘီလူးနှစ်ကောင်ကို နိုင်အောင်သတ်နိုင်ရင် ကျွန်ုပ် သမီးတော်ကို ပေးမယ့်အပြင် နိုင်ငံကို တစ်ဝက်ခွဲပြီး အိမ်ရှုံးမင်းအရာလည်း အပ်နှင်းမယ်’ လို့ မိန့်တော်မူသတဲ့။

အဲဒီအခါ မင်းသားလည်း အကြံရခက်ပြီး လက်မြှိုင်ချလို့ အမယ်အို့ရဲ့ အိမ်ကို ပြန်သွားတာပေါ့။ အိမ်ရောက်တော့မှ သတိရတာနဲ့ သူ ဆူးထွင်ပေးခဲ့ ဖူးတဲ့ ကျားကြီး လင်မယားကို တမ်းတလိုက်သတဲ့။ ကျားကြီးလင်မယား ရောက်လာတဲ့ အခါကျတော့ ဘီလူးနှစ်ကောင်ကို နိုင်အောင် သတ်ပေးနိုင်ပဲ့ မလားလို့ မေးသတဲ့။ ကျားတွေကလည်း သတ်ပေးနိုင်ပါတယ်လို့ ပြောသတဲ့။

အဲဒါနဲ့ မင်းသားက လွယ်အိတ်ဆီမှာ ပတ္တာမှားဝတ်ရုံနှစ်ထည် တောင်းပြီး ကျားနှစ်စီးကို ခြိုပေးသတဲ့။ ပြီးတော့မှ နှစ်းတော်ထဲဝင်လို့ ဘီလူးတွေ နဲ့ သတ်တာပေါ့။ ဘီလူးတစ်ပြန် ကျားတစ်ပြန် ကိုက်ကြ၊ ကုတ်ကြ၊ ရှန်းကြ၊ ကန်းကြနဲ့ သတ်လိုက်ကြတာ နှစ်းရင်ပြင်တစ်ခုလုံးလည်း ဆူဆူညံညံဖြစ်ပြီး သွေးသံတွေက ရဲရဲနဲ့တဲ့။ နောက်ဆုံးကျမှ ကျားတွေကနိုင်လို့ ဘီလူးတွေမှာ ပါးစပ်အပြီသားနဲ့ သေပွဲဝင်ကြပါလေရောတဲ့။

ဒါနဲ့လဲ ရာဇာကြီးက မကျေနပ်သေးဘူးတဲ့။ ‘ကောင်းလှပြီ မင်းသား၊ သို့လော်လည်း ကျွန်ုပ်ရဲ့စည်တော်ဟာ ကောင်းကင်မှာရှိတယ်၊ ကောင်းကင်ကို တက်ပြီး စည်တော်ကို တီးပြရမယ်’ လို့ ပြောပြန်ရောတဲ့။ မင်းသားလည်း ဉာဏ်စောင်းကိုစီးပြီး တက်တီးတာပေါ့။

ဒါနဲ့လဲ ရာဇာကြီးက မကျေနပ်သေးဘူးတဲ့။ တကယ်အစွမ်းသတ္တိရှိတဲ့ ယောကျားကောင်း အာဇာနည်နဲ့မှ သူ့သမီးတော်ကို လက်ထပ်ပေးချင် တာကိုး။ အဲဒါကြောင့် အမိန့်ရှုပြန်သတဲ့။ ‘မင်းသား၊ ကျွန်ုပ် နှစ်းတော်နားမှာ လဲကျနေတဲ့ ပုဆိုးတစ်ပတ် သစ်လုံးကို ဟောဒီ ဖယောင်းပုဆိုနဲ့ ခွဲပေးရမယ်’ လို့ အမိန့်ရှုပြန်သတဲ့။ ဒီတစ်ခါတော့ မင်းသားလည်း အတော်အကြပ်တွေ့တာ ပေါ့။ ပုဆိုန်က ဖယောင်းဆိုတော့ အလိုလိုမှ ပျော့ခွေနေတဲ့ဟာ ပုဆိုး တစ်ပတ် သစ်တုံးကို ဘယ်လိုခွဲနိုင်ပါမလဲ။

ညကျတော့ ဉာဏ်စောင်းစီးပြီး မင်းသမီးဆီကိုဘွားလို့ အကြောင်းကို ပြောပြသတဲ့။ ဒီတော့ မင်းသမီးက ‘မယူပါနဲ့ အသင်မင်းသား၊ ကျွန်ုပ်ရဲ့ ဆံပင် တစ်ပင်ကို ယူသွားပါ၊ သစ်တုံးဆီကို ရောက်တဲ့အခါ တိုးတိုးပြောပါ၊ အို သစ်တုံး၊ ဟောဒီ ဆံပင်ချရာ အရပ်မှာ နှစ်ခြမ်းကွဲပေးဖို့ သမီးတော် လာဘံက မှာလိုက်တယ်လို့ ပြောပြီး ဆံပင်ကို သစ်တုံးပေါ်မှာချပါ၊ ဆံပင်ပေါ်မှာ ပုဆိုန်အသွားကို တင်ပါ၊ သစ်တုံးကြီး ဖြန်းဖြန်းကွဲပါလိမ့်မယ်’ လို့ ပြောသတဲ့။

နောက်တစ်နေ့မနက်ရောက်တော့ မင်းသားလည်း နှစ်းတော်ထဲကိုဝင်ပြီး မင်းသမီးမှာတဲ့အတိုင်း လုပ်တာပေါ့။ ဆံမျှင်ကလေးကို သစ်တုံးပေါ်မှာ ဆန့်တင်ပြီး ပုဆိုန်သွားနဲ့ ထိတာနဲ့တစ်ပြိုင်နက် ပုဆိုးတစ်ပတ် သစ်တုံးကြီး ဟာ ဖြန်းခနဲ့ဆို ထက်ခြမ်းကွဲသွားတာကိုမြင်တော့ ရာဇာကြီးနဲ့ နှစ်းသူ နှစ်းသား အားလုံး ပျက်လုံးပြားပြီး အုံသွားကြတာပေါ့။

အဲဒီလို အံ့ဖွယ်လေးပါးကို လုပ်ဆောင်ပြီးတော့မှ ရာဇဗြိုးက
သဘောကျပြီး ‘ကဲ၊ အမောင် သားတော်’ လို့ ခေါ်လိုက်သတဲ့။ ‘ယနေ့ကစပြီး
ခုနစ်ရက်မြောက်တဲ့အခါ လက်ထပ်တဲ့နှင့် ကြိုးကို တခမ်းတနား ဆောက်လုပ်
ပြီးတော့ မင်းညီ မင်းသားတို့ အလယ်မှာ သမီးတော်နဲ့ လက်ထပ်ထိမ်းမြား
ပေးတော်မူမယ်၊ နိုင်ငံတော်ကို တစ်ဝက်ပေးပြီး အိမ်ရွှေ့ အရာကို အပ်နှင်း
မယ်’ လို့ အမိန့်တော် ရှိလိုက်သတဲ့။

လက်ထပ်ထိမ်းမြားပြီးလို့ တစ်လခွဲလောက်ကြာတဲ့အခါ မင်းသားနဲ့
မင်းသမီးလာဘံဟာ မယ်တော် ခမည်းတော်ထံမှာ ခွင့်ပန်ပြီးတော့ကုလားအုပ်
တွေ၊ မြင်းတွေ၊ ကျေးတွေ၊ ကျွန်းတွေ အခြားအရာနဲ့ မင်းသားလေးရဲ့ တိုင်းပြည်
ကို မိဘကန်တော့ဖို့ ထွက်ခွာသွားကြသတဲ့။

မင်းသားဟာ သူ့ရဲ့ လွယ်အိတ်စကြာ၊ ရေအိုးစကြာ၊ ညောင်စောင်း
စကြာ၊ ကြိုမ်လုံးစကြာနဲ့ ကြိုးစကြာတွေကို အမြှေဆောင်ထားသတဲ့။
ဒါပေမယ့် သူ့ ဘုန်းတန်ခိုးက အင်မတန်ကြိုးလို့ စစ်တိုက်မယ့်လူ မပေါ်တဲ့
အတွက် ကြိုမ်လုံးစကြာနဲ့ ကြိုးစကြာကို တစ်ခါမှ အသုံးမပြုရပါဘူးတဲ့။

[အိန္ဒိယပုံပြင် ॥ ၁၉၁၉]

ရွှေပေးတဲ့ မြွှေကြီး

တစ်ခါတုန်းက ဟရိဒတ္ထဆိတဲ့ ဗြဟ္မက ပုဂ္ဂိုလ်တစ်ယောက် ရှိသတဲ့။ သူက လယ်လုပ်စားတယ်။ ဒါဖေမယ့် လယ်ကအကျိုးမပေးတော့ တယ်ပြီး ဆင်းရဲသတဲ့။ တစ်နေ့ကျတော့ တစ်နေ့လုံး လယ်ထဲမှာ တကုန်းကုန်းနဲ့ အလုပ်လုပ်ပြီး မောမော ရှိတာနဲ့ လယ်ကန်သင်းက သစ်ပင်ရိပ်ကိုဝင်ပြီး တစ်မျှေးလောက် အိပ်လိုက်ပါ ဦးမယ်လို့ လဲလိုက်တာကိုး။ လဲလိုက်ရုံရှိသေး တယ် အနားမှာရှိတဲ့ ခြတောင်ပို့ကြီးက မြွှေကြီးတစ်ကောင် ပါးပျဉ်းကြီး ခွက်ပြီး ထွက်လာတာကို မြင်ရသတဲ့။ အဲဒီတော့ ပုဂ္ဂိုလ်ကြီးက တွေးမိသတဲ့။ ကော် ဒီမြွှေကြီးဟာ လယ်စောင့်နှစ်ကြီးဖြစ်မှာပဲ။ သူ့ကို ငါ တစ်ခါမှ နွားနှုန်းတစ်ဗုံး မှန်ချိတစ်ယှက် မယူဇော်မိဘူး၊ ဒါကြောင့်လည်း ငါ ဆင်းရဲနေတာ ထင်ပါရဲ့၊ တစ်ခါတည်းသွားပြီး နှစ်ကြီးကို ပူဇော်ဖို့ စီစဉ်မှ ဖြစ်တော့မယ် လို့ တွေးမိသတဲ့။

ဒီလိုတွေးမိပြီး ချက်ချင်းပဲ လဲနေရာက ထဲ။ တဲ့ကိုပြန်။ ကြေးခွက်တစ်ခု ထဲကို နွားနှုန်းတွေလောင်းထည့်ပြီး ခြတောင်ပို့ဆိုကို သွားတာပဲတဲ့။ ရောက်တော့ တောင်ပို့ ခြေရင်းမှာ နွားနှုန်းခွက်ကိုချပြီး လယ်စောင့်နှစ်ကြီးကို ခေါ်တာပေါ့။



‘အို၊ အရှင် လယ်စောင့်နတ်မင်း၊ ကျွန်တော်တို့ အမိုက်အမဲမို့ လယ်စောင့်နတ်ကြီး ဒီတောင်ပို့မှာနေတာကို သတိမထားမိပါ၊ အခုမှ သိရလို့ နားနိုဖြူစင် ပုလဲသွင်ကို ခွက်တွင်လောင်း၍ ပူဇော်ပါသည် အရှင်နတ်မင်း၊ သုံးဆောင်ပါလော့၊ သုံးဆောင်ပါလော့’ လို့ ပြောသတဲ့။ အဲဒီလို့ ပြောပြီး ကြေးခွက်ကို ထားခဲ့သတဲ့။

နောက်တစ်နေ့ မိုးလင်းတော့ ခြတောင်ပို့ကို ပုံက္နားကြီး သွားကြည့်တာ ပေါ့။ ကြည့်တော့လေ နားနိုခွက်ထဲမှာ နားနို မရှိတော့ဘူးတဲ့။ ဒါပေမယ့် ရွှေမန်ကျည်းတောင့်တစ်တောင့်ကို တွေ့ရသတဲ့။ အဲဒီနေ့ကစပြီး ပုံက္နားကြီးဟာလေ နေ့တိုင်း နေ့တိုင်း ခြုထဲက နားမကြီးကို နိုဉ်စ်၊ ကြေးခွက်ကြီးကို ပြောင်အောင်တိုက်၊ နားနိုတွေ့နဲ့ လယ်စောင့်နတ်ကြီး ပူဇော်လုပ်နေတာပဲတဲ့။ ရွှေမန်ကျည်းတောင့်ကိုလည်း တစ်နေ့တစ်တောင့် ရနေတာပဲတဲ့။

အဲဒီလို့နဲ့ တစ်နေ့ကျတော့ ပုံက္နားကြီးဟာ တဗြားရာကို ခရီးထွက်စရာ ရှိလို့ သူ့သားကို နားနိုနဲ့ နတ်ပူဇော်ဖို့ တာဝန်ပေးခဲ့သတဲ့။ သားကလည်း အဖေမှာတဲ့အတိုင်း ညနေကျတော့ နားနိုခွက်ကိုယူ၊ တောင်ပို့ခြေရင်းမှာ ချာ၊ အိမ်ပြန်။ နောက်တစ်နေ့ မိုးလင်းတော့ သွားကြည့်သတဲ့။ သွားကြည့်တော့ ရွှေမန်ကျည်းတောင့်ကိုတွေ့တာပေါ့။ ဒီတော့ သူ စဉ်းစားသတဲ့။ အကွဲ ဒီတောင်ပို့ထဲမှာ ရွှေမန်ကျည်းတောင့်တွေ့ အများကြီး ရှိမှာပဲ။ မြွှေ့ကို သတ်ရရင် ရွှေတွေကို ငါ အကုန်ရမှာပေါ့လို့ လောဘထွက်ပြီး စဉ်းစားမိသတဲ့။

စဉ်းစားမိတဲ့အတိုင်းပဲ နောက်တစ်နေ့ညနေ နားနိုခွက် လာချုတဲ့ အခါမှာ ပုံက္နားသားဟာ တဲ့ကိုမပြန်ဘဲ တောင်ပို့အကွယ်က ချောင်းနေသတဲ့။ မြွှေ့ကြီးထွက်လာတော့ ရှုတ်တရက် တင်းပုတ်ကြီးနဲ့ ထုလိုက်သတဲ့။ ဒါပေမယ့် ကံကောင်း ထောက်မလို့ မြွှေ့ကြီးကို မထိဘူးတဲ့။ မြွှေ့ကြီးလည်း အမျက်ချောင်းချောင်းထွက်လာတာနဲ့ ပါးပျဉ်းကြီး ထောင်တဲ့ပြီး ပေါက်လိုက်

တာ ပုဂ္ဂိုလ်သားဟာ တစ်ခါတည်း မြမပေါ်ကို ဗုဒ္ဓံဗုဒ္ဓံလဲပြီး သေပွဲဝင်ပါ
လေရောတဲ့။ အဲဒီအခါ ဆွဲမျိုးသားချင်းတွေ့လည်း စုဝေးလာရောက်ကြပြီး
ပုဂ္ဂိုလ်သားထုံးစံအတိုင်း ပုဂ္ဂိုလ်သား အမိုက်ကို မီးသရှိယိုလိုက်ကြတာပေါ့လေ။

နှစ်ရက်လောက်ကြာတော့ ပုဂ္ဂိုလ်ကြီး ခရီးသွားရာက ပြန်လာတယ်။
သူ့ရဲ့သား အဖြစ်သနစ်အကြောင်းကို ကြားတော့ ပုဂ္ဂိုလ်ကြီးဟာ အများကြီး
ပူဆွဲးဒုက္ခ ရောက်ရတာပေါ့လေ။ ဒါပေမယ့် တစ်နေ့ကျတော့ ပုဂ္ဂိုလ်ကြီး
ဟာ နွားနိုးခွက်ကြီးကိုယူပြီး ခြတောင်ပို့က လယ်စောင့်နတ်ကြီးကို ချီးကျ။
ပူဇော်ပြန်သတဲ့။ ပုဂ္ဂိုလ်ကြီးက ဘယ်လိုချီးကျ။ ပေမယ့် မြှေကြီးဟာ
ရှတ်တရက် ထွက်မလာဘူး။ အတော်ကြာကြာ အထပ်ထပ်ချီးကျ။ တော့မှ
မြှေကြီးဟာ တွင်းဝက ခေါင်းကလေးပြုပြီး ပုဂ္ဂိုလ်ကြီးကို စကားဆိုသတဲ့။


‘ဘယ် ပုဂ္ဂိုလ်မှိုက်၊ အသင် ယခု ငါ့ထံလာတာဟာ လောဘက
တိုက်တွန်းလို့ လာတာပဲ၊ သားသေတာကိုတောင် သတိမရနိုင်ဘူး၊ ယနေ့က
စပြီး အသင်နဲ့ငါဟာ မိတ်ဆွဲခင်ပွန်း မဟုတ်တော့ဘူး ဆိုတာကို မှတ်လိုက်
ပါတော့၊ အသင်ရဲ့သားဟာ ငယ်ရွယ်သူမို့ ငါ့ကို တင်းပုတ်နဲ့ထူပြီး
သတ်ဖို့ရန်ကြံစည်တယ်၊ ငါလဲ အမျက်ထွက်လို့ ပေါက်သတ်လိုက်တယ်၊
ဒီတော့ ငါက တင်းပုတ်ကြီးကို မွေးနိုင်ပါမလား၊ အသင်ကော သားဆုံးတာကို
မွေးနိုင်ပါမလား’

အဲဒီလို့ ပြောပြောဆိုဆိုနဲ့ မြှေကြီးဟာ ပုဂ္ဂိုလ်ကြီးကို ပုလဲတစ်လုံး
ပေးပြီး တွင်းထဲကို ဝင်သွားရောတဲ့။ မဝင်ခင် မှာလိုက်သေးသတဲ့။
‘ပုဂ္ဂိုလ်ကြီး၊ နောက်ကို မလာနဲ့တော့’ လို့ မှာလိုက်သေးသတဲ့။ ပုဂ္ဂိုလ်ကြီးလည်း
ဝင်းနည်းပက်လက်နဲ့ မလိမ့်ဘတဲ့ သားမိုက်ကို ကျိုန်ဆဲပြီး ပြန်သွားရရှာသတဲ့။

ရသု ဖေဒင်

တစ်နေ့သောအခါ မောင်စိန်သည် ကျွန်းသေတ္တာဟောင်းကြီး တစ်ခုထဲမှ ပုဂ္ဂိုက်လွှာ တစ်ခုကို ရလာသည်။ အလွှာပေါ်တွင် ကန်းကူဆံနှင့် ရေးထားသော စာများပါသည်။ လက်ရေးလှသော်လည်း အိုလှပြီဖြစ်၍ အချို့စာလုံးများ ပျက်နေပြီ။ အချို့ မိန်နေပြီ။ သို့သော စက္ကာဖြူပေါ်တွင် မင်မည်းနှင့် ရေးသားပုံနှိပ်သည့် စာများကို ဖတ်နေကျဖြစ်သော မောင်စိန်သည် စက္ကာမည်းတွင် ကန်းကူဆံနှင့် ရေးထားသည့် စာလုံးဖြူတို့ကို တွေ့ရသောအခါ စိတ်ဝင်စားလာသဖြင့် ကြိုးစား၍ အောက်ကျယ် ဟစ်ကျယ် ဖတ်နေလေသည်။ နေရာကား မကျ။ ထိုအခါ အနီးတွင် နှီးထိုးနေသော သူ၏ ဘကြီးသည် ဓားမောက်ကလေးကိုချု၍ ‘ဟော မောင်စိန်၊ ပြစမ်း၊ မင်းဖတ်နေတာက ဌာနကရိုက်းလဲမကျဘူး၊ ဘကြီးဖတ်ပြမယ်’ ဟု ဆိုကာ ပုဂ္ဂိုက်လွှာကို လှမ်းယူလိုက်သည်။ ထိုနောက် အသံမထွက်ဘဲ အကြမ်းဖတ် လိုက်သည်။ ထိုနောက် ဤသို့ ပြောလိုက်သည်။

‘မောင်စိန်၊ သည်စာလွှာကို ဘယ်က ရခဲ့သလဲ၊ ဘကြီးတို့အဘိုးရဲ့ ပုဂ္ဂိုက်လွှာကလေးကွဲ၊ မောင်စိန်ရဲ့ ဘေးကြီးပေါ်ကွယ်၊ အဲသည်စာထဲမှာ ပါတာက ရသုဖေဒင်ဟောနည်းလို့ ခေါ်တယ်ကွယ့်၊ ကဲ ကဲ၊ င့်တူကို ဖေဒင်ဟောပြရုံးမှာပေါ့၊ နားထောင်’ ဟု ပြောကာ အောက်ပါ လက်ဗုံးကလေးကို စတင် ဖတ်ရွတ်ပါသည်။



ရသ္ထု ဖောင်

‘အိမ်နေကို ပို့။
 ထမ်းပိုးတက်လေ
 ငါးတွေကို နှောက်
 မြှောက်လေ့ မေတ္တာ
 ထိုခါနွောဦး
 ဆတ်သွားဖူးနှင့်
 အထူးလျှို့ဝှက်
 လူ၊ အသက်တည်။
 တစ်ချက်ထို့နောင်
 နံသင့်ဆောင်၍
 သင့်အောင်ပေါင်းနှစ်
 ကြိုးအားထုတ်မူ
 အဟုတ်အမှန်
 ထွက်လိမ့်တည်း’

‘ကဲ၊ ဘကြီးက မောင်စိန်ကို ဂဏန်းတွက်ခိုင်းမယ်၊ အပေါင်း၊ အနုတ်၊
 အမြှောက်၊ အစား တတ်ကဲ့မဟုတ်လား’

‘တတ်ပါတယ် ဘကြီး’

‘ကောင်းပြီ၊ မောင်စိန်တို့ အတန်းထဲမှာ ကျောင်းသား ဘယ်နှစ်ယောက်
 ရှိသလဲ၊ မောင်စိန် အသက် ဘယ်နှစ်နှစ်ရှိပြီဆိုတာကို မောင်စိန်က
 မပြောဘဲနဲ့ ဘကြီး သိနိုင်တယ်၊ ယုံရဲ့လား’

‘မယုံဘူး ဘကြီး’

‘ကဲ၊ မယုံရင် ယုံအောင် ရသ္ထုဖောင် ဟောရတာပေါ့ကြာ၊ ကဲ
 ကျောက်သင်ပုန်းပေါ်မှာ ဘကြီးခိုင်းတာကို တွက်ပေတ္တာ၊ ဟောသည်

လက်ာထဲမှာ အိမ်နေကို ပျိုး ဆိုခြင်းကြောင့် အိမ်မှာရှိနေတဲ့လူတွေရဲ့ အရေအတွက်နဲ့ စတင်ဖြီး လုပ်ရမယ်တဲ့၊ ကဲ မောင်စိန်၊ အတန်းထဲမှာ ရှိနေတဲ့ ကျောင်းသား အရေအတွက်ကို ကျောက်သင်ပုန်းပေါ်မှာ ရေးလိုက်၊ ဘကြီးကို မပြန့်နော်’

မောင်စိန်သည် ၄၅ ဂက္န်းကို ရေးလိုက်သည်။

‘ရေးပြီးပြီလား၊ ကောင်းပြီ၊ ထမ်းပိုးတက်လေ ဆိုခြင်းကြောင့် ရေးထားတဲ့ ဂက္န်းကို နှစ်ဆလုပ်လိုက်၊ လေးဆိုရင် ရှစ်လုပ်ပေါ့၊ ရှစ်ဆိုရင် ၁၆ လုပ်ပေါ့’

မောင်စိန်သည် ၄၅ ၈၇ နှစ်ဆ ၉၀ ကို ရေးလိုက်သည်။

‘ကဲ၊ နှစ်ဆလုပ်ထားတဲ့ ဂက္န်းမှာ ငါးတွေကို နှောက် ဆိုခြင်းကြောင့် ငါးဂက္န်း ပေါင်းထည့်လိုက်’

မောင်စိန်သည် ၉၅ ဟု ရေးလိုက်သည်။

‘ပေါင်းလို့ရတဲ့ ဂက္န်းကို မြှောက်လော့ မေတ္တာ ဆိုခြင်းကြောင့် မေတ္တာ နှင့် မြှောက်ပေါ့ကွယ်၊ မေတ္တာဆိုတဲ့ မ အကွဲရာက ကြာသပတေး ဆိုတော့ ငါးဂက္န်းကွယ့်၊ တ အကွဲရာ စနေဆိုတော့ သူညာ၊ နှစ်ခုပေါင်းတော့ ၅၀ ပျ့ကွယ်၊ ဒါကြောင့် ၅၀ နှင့် မြှောက်လိုက်ပါ’

မောင်စိန်သည် ၉၅ ကို ၅၀ နှင့် မြှောက်လိုက်ရာ ၄၇၅၀ ရသည်။

‘ထိုခါနှောဦး၊ ဆတ်သွားဖူး နှင့် ဆိုပြန်ခြင်းကြောင့် ဆတ်သွားဖူးဆိုတဲ့ ၃၆၅ ဂက္န်းနှင့် ပေါင်းလိုက်ဦးကွယ့်’

မောင်စိန်သည် ၄၇၅၀ တွင် ၃၆၅ ပေါင်းရာ ၅၁၁၅ ရသည်။

‘ပြီးပလားဟေ့၊ ကဲ ကောင်းပြီ၊ အထူးလျှို့ဝှက်၊ လူ့အသက်တည့်လို့ ဆိုခြင်းကြောင့် မောင်စိန်ရဲ့ အသက်ကို ဘကြီးမသိရအောင် လျှို့ဝှက်ပြီးတော့ ထပ်ပေါင်းထည့်လိုက်ဦး’

မောင်စိန်သည် မိမိအသက် ၁၂ ကို ပေါင်းထည့်ရာ ၅၁၂၇ ရသည်။
 ‘အဖြေထွက်တော့မယ်ကွယ့်နော်၊ တစ်ချက်တို့နောင်၊ နံသင့်ဆောင်၍၊
 သင့်အောင်ပေါင်းနှစ် ဆိုခြင်းကြောင့် သင့်အောင်ပေါင်း ဆိုတာက ၆၁၅ ကို
 ပြောတာကွယ့်၊ အခုန်ရထားတဲ့ ဂဏန်းထဲက ၆၁၅ ကို နှစ်တဲ့၊ ကဲ၊
 နှစ်လိုက်စမ်း’

မောင်စိန်သည် ၅၁၂၇ ထဲမှ ၆၁၅ ကို နှစ်ရာ ၄၅၁၂ ကို ရသည်။
 ‘နှစ်ပြီးပလားဟဲ့ ပြောစမ်း၊ ဘယ်လောက်ရသလဲ’
 ‘နှစ်ပြီးပြီ ဘကြီး၊ ၄၅၁၂ ရပါတယ်’
 ‘ဒါဖြင့်ရင် မောင်စိန် အတန်းထဲမှာ ကျောင်းသား ၄၅ ယောက် ရှိရမယ်၊
 မောင်စိန် အသက်ဟာ ၁၂ နှစ် ဖြစ်ရမယ်၊ မှန်ရဲ့လား’
 ‘မှန်တယ် ဘကြီး၊ သိပ်မှန်တာပဲ၊ ဘယ့်နှယ်လုပ်သိသလဲ’
 ‘အခု ဘကြီးနိုင်းတဲ့အတိုင်း တွက်ရင် သိရတာပေါ့၊ လက်ာကလေးကို
 အလွတ်ကျက်ထား၊ လက်ာအတိုင်း တွက်နိုင်းပြီး ရသ္မဖေဒင်ဟောပေါ့၊
 ပိုက်ဆံရတော့ ဘကြီးကို မမေ့နဲ့နော်’ ဟု ဆိုကာ အနားတွင်ချထားသော
 ဆေးတံ့ကို ကောက်ယူမီးညို သောက်ဖွာလေသည်။

မောင်စိန်လည်း လက်ာကို အသံနေ အသံထားနှင့် ကျက်မှတ်လေ
 သည်။ ဆေးတံ့က မီးခိုးနှင့် မောင်စိန်၏ စာကျက်သံတို့သည် လုံးလား
 ထွေးလား ဖြစ်လျက်ရှိလေသတည်း။

[အိန္ဒိယပုံပြင်]

လူမိုက် ကံကောင်း

တစ်ခါတုန်းက အိန္ဒိယပြည် ရွာလေးတစ်ရွာမှာ ပုဂ္ဂိုးတစ်ယောက်ရှိသတဲ့။ အဲဒီ ပုဂ္ဂိုးဟာ ဉာဏ်လည်းမရှိဘူး၊ ပိုက်ဆံလည်း မရှိဘူး။ ဒါပေမယ့်သားသမီး တွေတော့ အများ**ကြီးရှိ**သတဲ့။ ဒီတော့ သူတို့လင်မယား မိသားတစ်စုံဟာ တစ်ရွာဝင် တစ်ရွာထွက်နဲ့ အရပ်လေးမျက်နှာကိုလှည့်ပြီး တောင်းစားရ တာပေါ့။ ဒီလို့ လှည့်လည် တောင်းစားရင်း မြို့**ကြီး**တစ်မြို့ကို ရောက်သွား တော့ သူငြွေး**ကြီး** တစ်ဦးအိမ်မှာ အလုပ် ဝင်လုပ်ကြသတဲ့။ သူ့သားသမီး တွေက သူငြွေး**ကြီးရဲ့** စားတွေကို ကျောင်းကြရတယ်။ သူ့မိန်းမက သူငြွေး**ကြီးရဲ့** အိမ်တွင်းအလုပ်တွေကို လုပ်ရတယ်။ သူကတော့ သူငြွေး**ကြီး** လက်တို့လက်ရည်ခိုင်းရတဲ့ လက်ပါးစေအနေနဲ့ အမှုထမ်းရသတဲ့။

တစ်နေ့ကျတော့ သူငြွေး**ကြီး** သမီးကို မင်္ဂလာဆောင်တဲ့ မင်္ဂလာပွဲ**ကြီး** ကို ကျင်းပသတဲ့။ မင်္ဂလာပွဲ**ကြီး**မှာ သတို့သမီး၊ သတို့သား နှစ်ဦးနှစ်ဖက် က ဆွေတွေမျိုးတွေ အပေါင်းအသင်းတွေဟာ ဝင်ကြ၊ ထွက်ကြ၊ စားကြ သာက်ကြနဲ့ အင်မတန် ပျော်စရာကောင်းတာပေါ့။ လက်ပါးစေပုဂ္ဂိုးလည်း သူငြွေး**ကြီး**က သူ့ကို ခေါ်ပြီး ကျွေးလိမ့်မယ် မွေးလိမ့်မယ်ထင်ပြီး သူ့လွှာ က သွားရည်တများများနဲ့ ဖြစ်နေရာသတဲ့။ ဆီဦးထောပတ်နဲ့လုပ်ထားတဲ့

မှန်တွေကိုလည်း လည်မျို့ခိုက်အောင် စားလိုက်မဟဲလို့ ပါးစပ်တပြင်ပြင် လျှောတလျှပ်လျှပ်နဲ့ ဖြစ်နေရာသတဲ့။ ဒါပေမယ့် သူငြေးက သူ့ကိုလည်း သတိမရဘူး။ သူ့အိမ်သားတွေကိုလည်း မွေထားသတဲ့။

ဒီတော့ ပုဂ္ဂိုလ်းလည်း စိတ်ပျက်တာပေါ့လေ။ အဲဒါနဲ့ ဉာဏ်တော့ သူ့ မိန်းမကို မပြောသတဲ့။ ‘ရှင်မရယ်၊ ကျေပ်တို့က ဉာဏ်လည်း မရှိ၊ ပိုက်ဆံလည်း မရှိ၊ ဒီတော့ ဘယ်သူကမှ ကျေပ်တို့ကို လူရာမသွင်းဘူး၊ ခိုင်းစရာရှိရင်တော့ ခိုင်းပါရဲ့၊ ပေးစရာ ကျေးစရာရှိရင်တော့ ကျေပ်တို့ကို မေ့ထားကြတာပဲ၊ ဒီတော့ ကျေပ် အကြံထုတ်ကြည့်တယ်၊ ကျေပ်ဟာ ဖောင်တွေက်တတ်တယ်လို့ ဆိုရင် လူတွေ ရှိသောကြလိမ့်မယ်၊ အဲဒါကြောင့် ကျေပ်က ဖောင် တတ်ချင်ယောင်ဆောင်မယ်၊ ရှင်မက အခွင့်သာရင် သူငြေးကို ကျေပ် ဖောင်တတ်ကြောင်း ပြောပြပါ၊ ဟုတ်ကဲ့လား’ လို့ ခိုင်းသတဲ့။

အဲဒီလို့ အကြံထုတ်ပြီး ပုဂ္ဂိုလ်းဟာ အိမ်ထဲက တိုတ်တိုတ်ထွက်သွားတယ်။ မင်္ဂလာဆောင်အိမ်မှာ လူတွေ အိပ်မောကျလို့ ပြိမ်နေတာကိုသိရတော့ မြင်းဆောင်းကို ဝင်တဲ့ပြီး သူငြေးကိုရဲ့သားမက် သတို့သားစီးလာတဲ့ မြင်းကို ဆွဲထုတ်သွားသတဲ့။ အိမ်နဲ့ အတော်ဝေးဝေးကိုရောက်တော့ မြင်းကို လူကွယ်ရာတစ်နေရာမှာ အသာကလေး ရှုက်ထားလိုက်သတဲ့။ မနက်ကျတော့ သတို့သားရဲ့မြင်း ပျောက်တယ်ဆိုတော့ ရှာလိုက်ကြတာ နှဲ့နေတာပဲ။ ဒါပေမယ့် မတွေ့ကြဘူးတဲ့။ မင်္ဂလာဦးအခါမှာ မြင်းပျောက်တယ်ဆိုတော့ နှိမ်တ်မကောင်းဘူးဆိုပြီး သူငြေးကိုလည်း စိတ်အင်မတန်ညွစ်တယ်။ အဲဒီအခါမှာ ပုဂ္ဂိုလ်းရဲ့ မယားက သူငြေးကိုဆီကိုလာပြီး ပြောတာပေါ့လေ။ ‘အရှင် သူငြေးကိုး၊ ကျွန်ုတ်မရဲ့ယောက်ရားဟာ ဖောင်သုံးပုံး တတ်ပါတယ်၊ ပစ္စည်းပျောက် ဟောရမယ်ဆိုရင်လည်း ပထမတန်းပါပဲ၊ မပုံးရင် မေးကြည့်ပါ၊ မမှန်ရင် လက်ဖြတ်ခံနိုင်ပါတယ်’ လို့ ပြောသတဲ့။

ဒီတော့ သူငြွှေးကြီးက ပုဂ္ဂိုလ်ကို ခေါ်တာပေါ့။ ပုဂ္ဂိုလ်ကလည်း
ဟန်ကိုပန်ကိုနဲ့ ‘မနေ့ကတော့ ကျွန်တော့ကို သတိမရဘူး၊ ဒီနေ့ မြင်း
ဖျောက်တော့မှ ကျွန်တော့ကို ခေါ်တာပေါ့လဲ’ လို့ ပြောသတဲ့။ သူငြွှေးကလည်း
လေချိုကလေးသွေးပြီး ‘အေးကွယ်၊ မတော်လို့မေ့သွားတာပါ၊ စိတ်မရှိပါနဲ့၊
မြင်းဖျောက်တဲ့ အကြောင်းကို ဟောစမ်းပါဉီး’ လို့ ပြောသတဲ့။ အဲဒီအခါမှာ
ပုဂ္ဂိုလ်ဟာ ဟန်တစ်လုံး ပန်တစ်လုံးနဲ့ မောက်ပေါ်ကို လက်ညီးထောက်ပြီး
ဟိုခြစ် ဒီခြစ် ဖောင်တွက်ချင်ယောင် ဆောင်တာပေါ့။ ပြီးတော့မှ ကူးကြေး
ကို ကြိုးထားပြီး ဟောတာကိုး။ ‘အင်း၊ ဖောင်သုံးပုံရဲ့ အလိုအားဖြင့်ဆိုလျှင်
သတို့သား၏ မင်းလာမြင်းကို ခိုးသူတို့သည် အကာလ ညအခါတွင် ခေါ်
ဆောင်သွား၍ ဤအရပ်မှ မြောက်ဖက်မျက်နှာရွာစည်းရိုး ချုံကွယ်တွင်
ဖုံးရှုက်ထားကြပါသတဲ့၊ နေမဝင်ခင် သွားရောက်ယူဆောင်ပါမှ ကိုယ့်မြင်း
သည် သူမြင်း မဖြစ်မည့်ကိုနဲ့ ရှိပါသတဲ့ သူငြွှေးကြီး’ လို့ ဟောတာကိုး။
ဟောတဲ့အတိုင်းပဲ သွားရှာကြတော့ မြင်းကို တွေ့ကြတာပေါ့။ အဲဒီတော့
လူတွေက ပုဂ္ဂိုလ်ကို ချီးမှမူးကြသတဲ့။ သူငြွှေးကလည်း လက်ပါးစေအဖြစ်
မထားတော့ဘဲ ပညာရှိကြီး အနေနဲ့ ကျေးမွှေးပြုစုံထားသတဲ့။

တစ်နေ့ကျတော့ ရှင်ဘူရင်ကြီးရဲ့ နှစ်းတော်ထဲက ကျောက်သံ ပတ္တမြား
တွေကို လူခိုးလို့ ဖျောက်ပါလေရောတဲ့။ သူခိုးကို လိုက်လံစုံစမ်းလို့ မရတော့
ရှင်ဘူရင်ကြီးက ပုဂ္ဂိုလ်ကိုခေါ်ပြီး ဖောင်တွက်ခိုင်းတာပေါ့။ ဒီတော့
ပုဂ္ဂိုလ်ဟာ အကြံရခက်တာနဲ့ ‘မနက်ဖန် ဓိုးသောက်ခါမှ မင်းလာရှိတဲ့အချိန်
မှာ ဟောပါရဖော်ဘူရား’ လို့ လျောက်ထားသတဲ့။ အဲဒီအခါ ရှင်ဘူရင်ကြီးက
ပုဂ္ဂိုလ်ကို အဆောင်တော် တစ်ခုထဲမှာ နေစေသတဲ့။ အစောင့်အကြပ်တွေ
ကလဲ အပြင်ဘက်က စောင့်နေကြတာပေါ့။ တတ်ချင်ယောင်ဆောင်နေတဲ့
ပုဂ္ဂိုလ်းလည်း အများကြီး စိတ်ညွဲတာပေါ့လဲ။

အဲဒီ နှစ်းတော်ထဲမှာ အပျို့တော်တစ်ယောက်ရှိသတဲ့။ သူ့နာမည်က ကုလားလို 'မိရာ' လို့ ခေါ်တယ်။ မြန်မာလိုတော့ 'မယ်လျှာ' ပေါ့။ ပါးစပ် ထဲက လျှောပေါ့။ လက်စသပ်တော့ နှစ်းတွင်းက ကျောက်သံပတ္တမြားတွေကို ခိုးတာက သူကိုး။ အခု ပညာရှိ ပုံးပေါ်ဘဲ ရှင်ဘုရင်က ခေါ်ပြီး မေးတယ် ဆိုတော့ မယ်လျှာလည်း စိမ့်ပြီး ကြောက်လာတာပေါ့။ အဲဒါကြောင့် ပုံးပေါ်နေတဲ့ အဆောင်တော်နားကိုသွားပြီး တိတ်တိတ်ခိုး ချောင်းသတဲ့။ အဲဒီအခိုက်မှာ ဆီးထောပတ် ကြိုက်တတ်တဲ့ သူ့လျှာကို ပုံးပေါ်ဘဲ အပြစ်တင်နေတာကိုး။

‘ဟဲ လျှာ၊ ဟဲ လျှာ၊ ဒီတစ်ခါ သေချာသွားဖို့ ပြင်ပေတော့’ လို ထပ်ပြန် တလဲလဲ ရွတ်ဆိုပြီး အပြစ်တင်နေသတဲ့။ အဲဒါကို အပျို့တော် မယ်လျှာက ကြားတော့ ‘ငါ ခိုးတာကို သိသွားပါပြီ’ ဆိုပြီး အဆောင်တော် ထဲကို ကြောက်ကြောက်လန့်လန့်နဲ့ ဝင်သတဲ့။ ရောက်တော့ ပုံးပေါ် ခြေထောက်ကို ဖက်ပြီး ငိုတာပေါ့။ ‘အို့ ပုံးပေါ်ကြီး၊ ကျောက်သံပတ္တမြား တွေကို ကျွန်တော်မ ခိုးမိတာ မှန်ပါတယ်၊ ဥယျာဉ်တော်ထဲက သလဲပင် အောက်မှာ မြှုပ်ထားပါတယ်’ လို့ ဖွင့်ပြောတာပေါ့။

အဲဒီတော့ ပုံးပေါ်ဘဲ ဟန်တစ်လုံး ပန်တစ်လုံးနဲ့ ‘အို့ ငါ အကုန်သိပါ တယ်၊ ပြောနေဖို့ မလိုပါဘူး၊ ငါက အရင်ကဖြစ်လာတာကိုလည်း သိတယ်၊ အခုဖြစ်တာကိုလည်း သိတယ်၊ နောက်ဖြစ်မှာကိုလည်း သိတယ်၊ အခု မယ်မင်းက ရှိခိုးတောင်းပန်နေတာမို့ မယ်မင်းကို အပြစ်လွှတ်မယ်၊ ငါကိုသာ ရှိသမျ ငွေကလေး၊ ရွှေကလေးနဲ့ ကန်တော့’ လို့ ပြောသတဲ့။ အဲဒီလိုနဲ့ ရှင်ဘုရင်ကြီး ရဲ့ ကျောက်သံပတ္တမြားတွေကို ပြန်တွေ့တာပေါ့လေ။ ပုံးပေါ်လည်း ဆုတော် လာသံတော်တွေရပြီး နာမည် သိပ်ကြီးသွားတာပေါ့။ ဒါပေမယ့် သူ့စိတ်ထဲ မှာ တိတ်တိတ်ကြိုတ်ပြီး ကြောက်နေတာကတော့ ‘အင်း၊ ကံကောင်း ထောက်မလို့ ဒီတစ်ခါ ငါလွှတ်သွားပြီ၊ နောက်တစ်ခါ ဆိုရင်တော့ အခက် ပါပဲ’ လို့ ဆိုတာပေါ့။

အဲဒီ ရှင်ဘူရင်ကြီးမှာ ပညာရှိအမတ်ကြီးတစ်ပါးရှိသတဲ့။ အမတ်ကြီးက ပုဂ္ဂိုလ်ဘူးကို တယ်ပြီး မယုံဘူး။ ဒါကြောင့် ရှင်ဘူရင်ကို တိုးတိုးလျောက်သတဲ့။ ‘အရှင်မင်းကြီး၊ ဒီပုဂ္ဂိုလ်ဘာ ဖောင်သုံးပုံ တတ်တယ်ဆိုပေမယ့် ဖောင်ကျမ်းတွေကို ဖတ်ရှတ် လဲလာတာလည်း မတွေ့ရဘူး၊ ဟန်ဆောင်ပြီး လိမ်လည်လှည့်ဖြားနေတယ် ထင်ပါတယ်၊ စုစုမ်းကြည့်ရင် သင့်တော်မယ် ထင်ပါတယ်’ လို့ လျောက်သတဲ့။ ဒီတော့ ရှင်ဘူရင်ကြီးက သောက်တော်ရေး တကောင်း တစ်ခုထဲမှာ ဖားကလေး တစ်ကောင်ထည့်ပြီး တကောင်းဖုံးနဲ့ ပိတ်သတဲ့။ ပြီးတော့ ပုဂ္ဂိုလ်ဘူးကိုခေါ်ပြီး ‘က ပုဂ္ဂိုလ်ကြီး၊ တကောင်းထဲမှာ ဘာရှိတယ်ဆိုတာကို ဟောနိုင်ရင် ဆုလာဘ်ကြီးစွာ ပေးသနားတော်မူမယ်’ လို့ ပြောသတဲ့။ အဲဒီအခါ ပုဂ္ဂိုလ်မည်း အလိမ်ပေါ်တွေ့မှာမို့ သိပ်ကြောက်တာပေါ့။ သိပ်ကြောက်နေတုန်း ဘာမဆိုင် ညာမဆိုင်နဲ့ သူ့အဖောက သူ့ကို ယောက်တုန်းက ပြောင်ပြီးခေါ်တဲ့ ငယ်နာမည်ကို သွားပြီး သတိရသတဲ့။ အဲဒီနာမည်က ‘ငရွှေး’ တဲ့။ အဲဒါနဲ့ သူ့အမည်ကို သူ့ခေါ်ပြီး ညည်းတာပေါ့။

‘တကောင်းထဲက သောက်တော်ရေး စိမ့်စိမ့်အေးပါပေ၊ အေးပေသော်လည်း ငရွှေး ပူပိုင်သောကများ’ လို့ ညည်းရှာသတဲ့။ အဲဒါကိုကြားတော့ လူတွေက သိပ်သောကျတာပေါ့။ ‘မှန်တယ်ဟဲ့၊ ဒီပုဂ္ဂိုလ်ကြီး ဖောင်သိပ်မှန်တဲ့’ လို့ စိုင်ပြီး အော်မှစ်ကြတာပေါ့။ ရှင်ဘူရင်ကြီးကလည်း အဟုတ်မှတ်တာပေါ့။ အဲဒါကြောင့် ပုဂ္ဂိုလ်ဘူးကို ဆုတော်လာဘ်တော်အနေနဲ့ ရွှာသုံးရာ အပိုင်စားပေးသတဲ့။ ရွှေတွေ၊ ငွေတွေ၊ ပေါတွေ၊ ယာဉ်တွေကိုလည်းသနားတော်မူ သတဲ့။ အဲဒီလိုနဲ့ ပုဂ္ဂိုလ်မည်း လူမိုက်ကံကောင်းဖြစ်ပြီး ဘုန်းတန်စိုးကြီးလေသတဲ့။

အမှတ်မှားတဲ့ မျောက် နဲ့ အပြောမှားတဲ့ ငုက်

တစ်ခါတုန်းက တောအုပ်ကြီးတစ်ခုမှာ မျောက်အုပ်ကြီးတစ်ခုပဲ နေသတဲ့။ ဆောင်းတွင်းရောက်လို့ တစ်ညနေကျတော့ နေဝ်တယ်ဆိုရင်ပဲ တောရိပ် တောင်ရိပ်နဲ့ ချမ်းစိမ့်လာတာပေါ့။ နောက် မိုးချုပ်လာတော့ ပိုမြြို့ အေးတာ ပေါ့။ မိုးချုပ်လေ အေးလေ၊ မှောင်လေ ချမ်းလေနဲ့ မျောက်တွေ အလွန် စိတ်ညစ်ပြီး ဟိုခုန်သည်ခုန် လုပ်နေကြရင်း မြက်တောထဲမှာ မိုတ်တုတ် မိုတ်တုတ်နဲ့ တောက်စားနေတဲ့ ပိုးစုန်းကြားလေး တစ်ကောင်ကို သွားမြင်က သတဲ့။ ဒီတော့ မျောက်ကြီးတစ်ကောင်က ‘ဟူ ကော်တာပဲ၊ မြက်တောထဲမှာ မီးတောက်ကလေး တွေ့ရတယ်၊ မြက်ခြောက်တွေအံ့ပြီး မှုတ်လိုက်ရရင် မီးပုံကြီးဖြစ်လာမှာပဲ၊ ကဲ၊ အချမ်းပျောက်ပြီး အနွေးရောက်အောင် မီးလုံကြ မိုးမီးဖိုက်ရအောင်’လို့ အော်ပြောလိုက်တော့ သစ်ပင်ပေါ်က မျောက်တွေဟာ တစ်ကောင်ပြီးတစ်ကောင် ခုန်ဆင်းလာလိုက်ကြတာ မှောင်ရိပ်ထဲမှာ အတိုးတိုး အဂွေ့ဂွေ့နဲ့ ရှုပ်ဖွေသွားတာပဲ။ မျောက်အိုတွေ၊ မျောက်ပို့တွေ၊ မျောက်ထိုးတွေ၊ မျောက်မတွေ၊ မျောက်ပေါက်စ ကလေးတွေ၊ သားသည် အမေ မျောက်မကြီးတွေ စုံလိုပေါ့။ တစ်ကောင်ထက် တစ်ကောင် မီးအနားကို ရောက်အောင် လုကြ ယက်ကြတော့ လဲကြ၊ ပြီကြ၊ ကုတ်ကြ၊ ခြစ်ကြနဲ့ တစ်တောလုံးကို ဆူညံနေတာပဲတဲ့။



အရှေ့ဆုံးရောက်နေတဲ့ မျောက်ကြီးက ပိုးစုန်းကြားကလေးကို
မြက်ကြားထဲက ဖြည်းဖြည်း ကောက်ယူပြီး မြက်ခြောက်တွေ သစ်ရွက်
ခြောက်တွေနဲ့ အံသတဲ့။ တွေားမျောက်တွေက လက်ကလေးတွေ ရှေ့ပစ်၊
ရင်ကလေးတွေ ရှေ့ကော့၊ ခေါင်းကလေးတွေ ရှေ့တိုးပြီး မီးလှုံးကြသတဲ့။
သိပ်ပြီးချမ်းနေတဲ့ မျောက်တစ်ကောင်ကတော့ တကုန်းကုန်းနဲ့ ငံ့ငံ့ပြီး
အားရပါးရ မှုတ်လိုက်တာ မျက်စိကို ပြုးနေတာပဲတဲ့။ သစ်ရွက်ခြောက်တွေ၊
မြက်ခြောက်တွေကို မီးစွဲပြီး မီးပုံကြီးဖြစ်လာလိမ့်မယ်လို့ မှုတ်ရှာတာပေါ့။
သူ့ခမျာ့ မောက်ပန်းကြီးနဲ့သာ မှုတ်ရှာရတယ် ပိုးစုန်းကြားကတော့မှိုတ်တူတ်
မှိုတ်တူတ်နဲ့ ဘာမှ မထူးခြားဘူးပေါ့။

အဲဒီအခါမှာ သစ်ပင်တစ်ပင်ပေါ်မှာ နားနေတဲ့ ငုံကြီးတစ်ကောင်က
ပုံဆင်းလာပြီး မီးမှုတ်တဲ့ မျောက်ကို ပြောသတဲ့။ ‘အို မိတ်ဆွေမျောက်၊
အသင် မှုတ်နေတာ မီးမဟုတ်ဘူး၊ ပိုးစုန်းကြားပါ’လို့ ပြောသတဲ့။ သူကတော့
သနားလို့ ပြောတာပေါ့လေ။ ဒါပေမယ့် မျောက်ကတော့ နားမထောင်ဘူး။
ဆက်ဆက်ပြီးတော့သာ မှုတ်မြှုတ်မြှုတ်မှုတ်သတဲ့။ ငုံကြီးကလည်း ဆက်ဆက်ပြီး
တော့သာ ‘မီး မဟုတ်ဘူး၊ ပိုးစုန်းကြား၊ မီးမဟုတ်ဘူး၊ ပိုးစုန်းကြား’လို့
အော်သတဲ့။ ဒီတော့ မျောက်က ဒေါသထွက်ပြီး ငုံကြီးကို ကျောက်ဆောင်
နဲ့ ကိုင်ရိုက်လိုက်တာ ပွဲချင်းပြီး လေပါလေရောတဲ့။

အဲဒါဟာ မျောက်ကလည်း အမှုတ်မှားတာပဲ။ ငုံကလည်း အပြောမှားတာ
ပဲ။ အဲဒီလို့ မဖြစ်ရအောင် ရှေးပညာရှိကြီးတွေက ဒီပုံနဲ့ သတိပေးတာပေါ့။

အဲဒီမျောက်တွေ ပိုးစုန်းကြားကို မီးတောက်မှုတ်ပြီး မှုတ်တာမျိုးကို
မြန်မာစာထဲမှာလည်း တွေ့ရတယ်။ ကြီးလို့ ပို့ကဗျာတွေကို ဖတ်တဲ့အခါ
တွေ့ရင် မှုတ်မိအောင် ရေးပေးလိုက်မယ်။ မှုတ်ထားကပါ။ ပိုးစုန်းကြားလို့
စာထဲမှာရေးပြီး ပိုးစိမ်းဖြူလို့ ဆောက်တယ်။

ယောကုံးမီးရှာ၊ ညွှန်အခါဝယ်
 ရောင်ဝါထွန်းမြှေး၊ ပိုးစုန်းကြားကို
 မူးတူးမင်းတင်၊ ကယ်ကောင်းထင်၍
 တောက်ရှင်နှီးနှီး၊ မို့က်ကောက်ရှိုးဖြင့်
 မှတ်ကြိုးသံပ၊ လက်မချသို့။

[အိန္ဒိယပုံပြင် ॥ ၁၉၆၀]


မင်းသမီးအစစ်

ရွှေးရွှေးတုန်းက မင်းသားတစ်ပါးသည် ခမည်းတော် မယ်တော်တို့ထံ
ဝင်၍ ‘သားတော်မောင်သည် အချိန်အရွယ်ရောက်ပြီ ဖြစ်ပါသောကြောင့်
အိမ်ထောင်ဖက်ရှာရန် အခွင့်ပြုတော်မူပါ ဘုရား’ဟု လျှောက်လေသည်။

ထိုအခါ မိဘနှစ်ပါးက ‘သားတော်မောင်နှင့်ထိုက်တန်သော မင်းသမီး
အများ နေပြည်တော်တွင်ရှိပါသည်၊ နှစ်သက်ရာကို ရွှေးယူပါလေ့’ဟု
မိန့်တော်မူလေသည်။

‘မှန်လှပါ၊ နေပြည်တော်တွင်ရှိသော မင်းသမီးများကို မင်းသမီးအစစ်
များဟု သားတော်မောင် မထင်ပါ၊ အရပ်လေးမျက်နှာသို့ထွက်၍ ရှာရမှ
သာလျှင် မင်းသမီးအစစ်ကို တွေ့ရလိမ့်မည် ထင်ကြောင်းပါဘုရား’ဟု
လျှောက်လေသည်။

‘သို့ဖြစ်ပါက ဘကြီးတော်မင်းကို အတူခေါ်၍ သားတော်မောင်
နှစ်သက်ရာ မင်းသမီးအစစ်ကို ရှာပါလေလေ့’ဟု ခမည်းတော် မယ်တော်
ထို့က အနှုံးအညွတ် ခွင့်လွှတ်လိုက်ကြလေသည်။ ထို့ကြောင့် မင်းသားသည်
မြင်းဖြူကြီးကိုစီး၍ လည်းကောင်း၊ ဘကြီးတော်မင်းသည် ဖြည့်းငယ်ကို
စီး၍လည်းကောင်း နေပြည်တော်မှ ထွက်ကြလေသည်။



ပထမသော် မင်းသားတို့သည် မြောက်ဘက် ဆီးနှင်းတိုင်းပြည်သို့ သွားကြလေသည်။ ထိုအရပ်တွင် လှည့်လည်ရှာဖွေကြသောအခါ အမျိုးသမီး တစ်ဦးနှင့် တွေ့လေသည်။ ထိုအမျိုးသမီးက မင်းသားအား ‘အရှင်မင်းသား၊ ကျွန်တော်မသည်’ မင်းသမီး မယ်မိုးထိုး ဖြစ်ပါသည်။ ကျွန်တော်မကို လက်ထပ်၍ သိမ်းပိုက်မည်ဆိုပါလျှင် ဆီးနှင်းတိုင်းပြည်ကို တစ်ဝက် ပိုင်ရပါလိမ့်မည်’ဟု ပြောလေသည်။ သို့သော်လည်း မင်းသားက မင်းသမီး မယ်မိုးထိုးကို မြင့်လွန်းလှ၍ မင်းသမီးအစစ် မဟုတ်နိုင်ဟုဆိုကာ ထွက်ခွာ ခဲ့လေသည်။

နေခြည်တိုင်းပြည်သို့ သွားကြလေသည်။ ထိုအရပ်တွင် လှည့်လည် ရှာဖွေကြသောအခါ အမျိုးသမီးတစ်ဦးနှင့် တွေ့လေသည်။ ထိုအမျိုးသမီးက မင်းသားအား ‘အရှင်မင်းသား၊ ကျွန်တော်မသည်’ မယ်ပုညှက် ဖြစ်ပါသည်။ ကျွန်တော်မကို လက်ထပ်၍ သိမ်းပိုက်မည်ဆိုပါက ဤနေခြည်တိုင်းပြည်၏ အိမ်ရှေ့မင်းရာထူးကို ရပါလိမ့်မည်’ဟု ပြောလေသည်။ သို့သော်လည်း မင်းသားက မင်းသမီး မယ်ပုညှက်သည် အရပ်နိမ့်လွန်းလှ၍ မင်းသမီးအစစ် မဟုတ်နိုင်ဟုဆိုကာ ထွက်ခဲ့လေသည်။

ထို့နောက် မင်းသားတို့သည် အရှေ့ဘက် နေထွက်နိုင်ငံသို့ သွားကြ လေသည်။ ထိုအရပ်တွင် လှည့်လည်ရှာဖွေကြသောအခါ အမျိုးသမီးတစ်ဦး နှင့် တွေ့လေသည်။ ထိုအမျိုးသမီးက မင်းသားအား ‘အရှင်မင်းသား၊ ကျွန်တော်မသည်’ မင်းသမီး မယ်ဝတ္ထုတ် ဖြစ်ပါသည်။ ကျွန်တော်မကို လက်ထပ်၍ သိမ်းပိုက်မည် ဆိုပါက ဤနေထွက်နိုင်ငံ၏ စစ်သေနာပတီ ရာထူးကို ရပါလိမ့်မည်’ဟု ပြောလေသည်။ သို့သော်လည်း မင်းသားက ဤမင်းသမီး မယ်ဝတ္ထုတ်သည် မင်းသမီး အစစ် မဟုတ်နိုင်ဟုဆိုကာ ထွက်ခဲ့လေသည်။

ထို့နောက် မင်းသားတို့သည် အနောက်ဘက်နေဝါဒရှင်းနှင့်သို့ သွားကြလေသည်။ ထိုအရပ်တွင် လှည့်လည်ရာဖွဲ့ကြသောအခါ အမျိုးသမီးတစ်ဦးနှင့် တွေ့လေသည်။ ထိုအမျိုးသမီးက မင်းသားအား ‘အရှင်မင်းသား၊ ကျွန်တော်မသည်’ မင်းသမီး မယ်ပိန်ညှေ့ ဖြစ်ပါသည်။ ကျွန်တော်မကိုလက်ထပ်၍ သိမ်းပိုက်မည် ဆိုပါက ဤ နေဝါဒရှင်းနှင့်၏ နှစ်ဦးရင်းဝန်ရာထူးကို ရပါလိမ့်မည်’ဟု ပြောလေသည်။ သို့သော်လည်း မင်းသားက မင်းသမီးမယ်ပိန်ညှေ့သည် ပိုန်လွန်းလှ၍ မင်းသမီး အစစ် မဟုတ်နိုင်ဟုဆိုကာ ထွက်ခဲ့လေသည်။

ဤသို့ ဘကြီးတော်မင်းနှင့်အတူ အရပ်လေးမျက်နှာသို့ထွက်ကာ မင်းသမီး အစစ်ကို ရာခဲ့ရာ မောရုံသာရှိ၍ မတွေ့ခဲ့ရသဖြင့် မင်းသားသည် စိတ်ပျက် ညှိုးငယ်စွာ မယ်တော် ခမည်းတော်တို့စုံရာ နေပြည်တော်သို့ ပြန်ခဲ့လေသည်။

တစ်ခုသော ညုံးအချိန်တွင် မင်းမိဖုရားနှစ်ပါးနှင့် သားတော် မင်းသားတို့သည် နှစ်ဦးတော်ဆောင်မကြီးအတွင်း၌ စကားစမြည် ပြောနေကြလေသည်။

အပြင်ဘက်၌ကား လျှပ်ပြက်လျက်ရှိ၏။ မိုးချုန်းလျက်ရှိ၏။ လေကျလျက် ရှိ၏။ မိုးသည်းလျက်ရှိ၏။ ထိုအခါ မိဖုရားကြီးက ‘မိုးတွေ့ရာ လေတွေ တိုက်နှင့် ပျင်းဖွယ်ကောင်းလှသည်။ ပျော်တော်ဆက် အမတ်ကြီးလည်းရောက်မလာပါလား’ဟု ပြောဆိုနေခိုက် နှစ်ဦးတော်တံ့ခါးရွက်ကို ခေါက်သံကြားကြလေသည်။ ပျော်တော်ဆက် အမတ်ကြီး လာသည်ထင်၍ တံ့ခါးကို ဖွင့်ပေးလိုက်ကြသောအခါ မိုးချုန်းနေသော အမျိုးသမီးတစ်ဦးက မိုးခိုခွင့်ပြုရန်တောင်းပန်သည်ကိုသာ တွေ့ရလေသည်။

ထိအခါ သနားကြင်နာတတ်သော ရှင်ဘုရင်ကြီးက ‘လာပါ၊ ဝင်ပါ၊ သမီးငယ်က ဘယ်သူများပါလဲ’ဟု မေးရာ ‘ဘုရားကျွန်ုင်မသည် မင်းသမီးတစ်ပါး ဖြစ်ပါသည်’ဟု အမျိုးသမီးကလျောက်လေသည်။ မင်းသမီးအစစ်ကို တောင့်တ လိုလားနေကြသော မိဖုရားကြီးနှင့် သားတော်တို့မှာလည်း အလွန်ဝမ်းသာအားရ ရှိကြလေသည်။

ထိုနောက် မိဖုရားကြီးသည် ထိုအမျိုးသမီးကလေး မင်းသမီးအစစ် ဟုတ် မဟုတ်ကို စုံစမ်းလိုသဖြင့် အပျို့တော်တို့ကို ခေါ်ကာ အမျိုးသမီးကလေးအပိုပ်နှင့် သလွန်တော် အပြင်ခိုင်းလေသည်။ ပထမဦးစွာ မွေ့ရာတစ်ခု ထက်တွင် စားတော်ပဲတစ်စွေးကို ထားစေသည်။ ထိုနောက် ဂျမ်းနှမွေ့ရာ ၂၀ ကို အပေါ်က ထပ်၍ခင်းစေသည်။ ထိုသို့ပြင်ပြီးသောအခါ အမျိုးသမီးကလေးကိုခေါ်၍ အိပ်စေလေသည်။

အမျိုးသမီးကလေးသည် ရေရှိုးချိုး ဝတ်ကောင်းဝတ်သန့်လဲလှယ်၍ ဘုရားပုထိုး ရိုရိုးဆုတောင်းကာ ထူးဆန်းလှစွာသော ထိုအိပ်ရာကြီးထက်သို့ ထက်လေသည်။ နေ့အချိန်က မိုးရွာထဲတွင် မောပန်းလာသဖြင့် အားရပါးရ အိပ်ပါတော့မည်ဟု လှဲချုလိုက်သောအခါ အိပ်၍မရ၊ ကျောအောက်က စလုံးစခု တစ်ခုခံနေသည်ဟု ထင်မိုးလေသည်။ လက်ယာဘက်စောင်း၍ အိပ်ပြန်၏။ လက်ယာဘက် စလုံးစခု ခံနေပြန်၏။ လက်ပဲဘက် စောင်း၍ အိပ်ပြန်၏။ လက်ပဲဘက်က စလုံးစခု ခံနေပြန်၏။ သို့ဖြင့် သန်းခေါင်ချိန်သို့ ရောက်၏။ လင်းကြက်တွန်သံကို ကြားရ၏။ နေထွက်တစ်ပြု၍သို့ ရောက်သောအခါ မိဖုရားကြီးသည် အိပ်ခန်းတွင်းသို့ ဝင်လာသည်။ စင်းသော မျက်တောင်၊ ဝေသော မျက်စီ၊ ညိုးသော မျက်နှာဖြင့် နှစ်းလျေနေသော အမျိုးသမီးကလေးကို မြင်ရသောအခါ မိဖုရားကြီးက ‘အလို သမီးငယ်၊ ဉာဏ် ကောင်းကောင်း မအိပ်ရဘူးလား’ဟု မေးလေသည်။ ‘မှန်လှပါ၊ ဉာဏ်

တစ်ညလုံး တစ်မွေးမှ မဖျော်ပါ၊ သည်အိပ်ရာအောက်မှာ ဘာရှိသည် မသိ၊
ကျောအောက်က စလုံးစခန့် တစ်ကိုယ်လုံးကို နာဖေပါဖြီ’ဟု ထွောက်ထား
လောအခါ မိဖုရားကြီးသည် ပြီး၍ အခန်းမှထွက်သွားပြီးနောက် ရှင်ဘူရင်ကြီး
ဆီသို့ရောက်လျှင် ‘မင်းသမီးအစစ်ကို တွေ့ရပြီ’ဟု ပြောလေသည်။
အမျိုးသမီးကလေးသည် လွန်ခဲ့သော ညက အလွန်ထူထပ်စွာသော မွေးရာ
အောက်တွင် စားတော်ပဲတစ်စွောထားသည်ကိုပင် သိသည်ဆိုသော သတင်းကို
သိရသောအခါ သားတော်မင်းသားသည်လည်း ‘မင်းသမီးကို တွေ့ရပြီ’ဟု
ဝန်ခံလိုက်လေသည်။ နောက်မကြာမိပင် မင်းမိဖုရားနှစ်ပါးတို့သည် ထိုအမျိုး
သမီးကလေးကို မင်းသားကလေးနှင့် ထိမ်းမြားလက်ထပ် ပေးလိုက်လေ
သတည်း။

[စက်တင်ဘာ၊ ၁၉၅၅]

ယုန်ပညာရှိ အောင်ရေယျ

ရွှေးရွှေးတုန်းက တောနက်ကြီးတစ်ခုမှာ ဆင်ဘူရင်ကြီးတစ်ပါးဟာ ဆင်အပေါင်းကို အုပ်ချုပ်ပြီး မင်းလုပ်နေသတဲ့။

တစ်ခါတော့ သူတို့နေတဲ့ တောနက်ကြီးမှာ မိုးအကြီးအကျယ် ခေါင်ပါလေရောတဲ့။ မိုးခေါင်တယ်ဆိုတာ မိုးရာချိန်မှာ မရွာဘဲ ခြောက်နေတာကို ပြောတာပေါ့။ အဲဒီတော့ အင်းတွေ၊ အိုင်တွေ၊ ရေထွက်တွေ၊ စမ်းချောင်းတွေဟာ အကုန်ခန်းကုန် သတဲ့။ ဒါကြောင့်မို့ ဆင်တွေဟာ ဆင်ဘူရင်ကြီးရိုရာကိုလာပြီး တောင်းပန်ကြတာပေါ့။

‘အို ဆင်မင်းမြတ်၊ ကျွန်တော်တို့ရဲ့ သားတွေ သမီးတွေဟာ ရောက်ပြီး သေကြတာလည်း အတံ့ဌားပဲ၊ သေခါနီးဖြစ်နေတာလည်း အများအပြားပဲ၊ ရောက်မြတ် ခြင်းဘားမှ ဆင်မင်းကြီး မကယ်တင်ရင် ကျွန်တော်တို့ ဆင်အပေါင်းဟာ ကောင်းကောင်းကြီး သေရပါတော့မယ်’လို့ တောင်းပန်ကြသတဲ့။ ဒီတော့ ဆင်ဘူရင်ကြီးက လေကဲ့သို့လျင်မြန်ပေါ့ပါးတဲ့ ဆင်တွေကို ခေါ်ပြီး အရပ်ရှစ်မျက်နှာမှာ ရေရှာထွက်ရမယ်လို့ ခိုင်းလိုက်သတဲ့။

အရှေ့မျက်နှာကို ထွက်သွားကြတဲ့ ဆင်တစ်စုဟာ ရသေ့ ကျောင်းသံမ်း တစ်ခုအနားမှာ ရွှေလမင်းကန်လို့ခေါ်တဲ့ ရေကန်ကြီးတစ်ခုကို

တွေ့ကြသတဲ့။ ရေကန်ကြီးဟာ ကြည်လင်အေးမြတဲ့ ရေတွေနဲ့ ပြည့်လို့တဲ့။ ကြာဖက်တွေ၊ ကြာဖူးတွေ၊ ကြာပွင့်တွေ၊ ကြာခွက်တွေလည်း သိပ်ပေါတာပဲတဲ့။ ဟသံဃာက်၊ ကြီးကြာ ငှက်၊ ဥမျိုင်းငှက်၊ ကြာဖက်နှင်းငှက်၊ တင်ကျိုးငှက်ဆိုတဲ့ ရေကျေး ရေငှက်တွေ ကလည်း ကူးကြာ၊ ခတ်ကြာ၊ ပုံကြာ၊ လွှားကြနဲ့ ပျော်စရာ ကြီးပဲတဲ့။ လေပြည်ကလေး တိုက်ခတ်လာရင်လဲ လိုင်းဂယက်ကလေးတွေက တဖျပ်ဖျပ်နဲ့ ကမ်းပါးကို ရိုက်ခတ်ကြသတဲ့။ ကန်ပေါင်ရှိုးက သစ်ကြီး ဝါးကြီး တွေကလည်း အပေါ်က မိုးနေလိုက်တာ နေပြောက်တောင် မထိုးနိုင်လောက် အောင်ပဲတဲ့။

အဲဒီ ကန်ကြီးကိုတွေ့ရတော့ ဆင်တွေဟာ ဆင်ဘူရင်ကြီးကို ပြောပြ ရအောင်ဆိုပြီး တစ်ခါတည်း ပြေးကြပါလေရောတဲ့။

အဲဒီသတင်းကို ဆင်ဘူရင်ကြီးကြားတော့ ဆင်အပေါင်းခြံရပြီး ကန်ကြီးရှိရာကို ချိတက်ကြတာပေါ့။ ကန်ကြီးကို မြင်တယ်ဆိုရင်ပဲ ရောက် နေတဲ့ ဆင်တွေဟာ သူ့ထက်ငါ အရင်ဦးအောင် ပြေးတဲ့ပြီး ရေကန်ထဲကို ကျမ်းထိုး ဆင်းကြသတဲ့။ သူတို့ ပြေးကြာ၊ လွှားကြာ၊ တိုးကြာ၊ ဖွှေ့ကြတော့ကာ ရွှေလမင်း ကန်ပေါင်ရှိုးမှာ နေကြတဲ့ ယဉ်ကလေးတွေဟာ ဆင်တွေရဲ့ ဖဝါးအောက်မှာ ခေါင်းပြားသူက ပြား၊ ခါးကျိုး သူက ကျိုး၊ ခြေပြတ်သူက ပြတ်၊ လက်ပြတ်သူက ပြတ် အတိုဒုက္ခရောက်ကြတာပေါ့။ ဆင်တွေကတော့ ရေကန်ထဲမှာ ထင်သလိုပျော်ပါးပြီး အချိန်တန်တော့ အိမ်ပြန်သွားကြသတဲ့။

အဲဒီအခါမှာ မသေလို့ကျန်ခဲ့တဲ့ ယဉ်တွေဟာ အစည်းအဝေးခေါ်ပြီး ‘ကဲ၊ ရဲဘော်တို့၊ ဘာလုပ်ကြမလဲ၊ ဘယ်လိုကြံကြမလဲ၊ အတန်ကြာရင် ဒီသတ္တဝါတွေ ပြန်လာကြလိမ့်ဦးမှာတော့ မူချုပဲ’လို့ ပြောကြဆိုကြသတဲ့။ ဒီတော့ အောင်ရော် ခေါ်တဲ့ ယဉ်တစ်ကောင်က သူတို့ ယဉ်မျိုးတွေမှာ သားသေ၊ သမီးသေ၊ လင်သေ၊ မယားသေဖြစ်ပြီး ဒုက္ခကြီးစွာ ရောက်နေတာ

ကို မကြည့်ရက်နိုင်တဲ့အတွက် လူစွမ်းကောင်း အာဓာနည်လုပ်ပြီး ‘အို ယုန်အပေါင်းတို့၊ ဒီ ဆင်သတ္တဝါတွေကို နောက် တစ်ကြိမ် မလာဖောပါဘူး၊ စိတ်ချပါ၊ ကျွန်ုပ် သွားပြီး တားမြှစ်ပါမယ်’လို့ ကတိပေးသတဲ့။

နောက်တော့ အောင်ဇော်လည်း သူ့ကတိအတိုင်း ဆင်တွေနေတဲ့ တော့အုပ်ကို သွားတာပေါ့။ ဆင်ဘူရင်ကြီးခေါင်းဆောင်တဲ့ ဆင်အုပ်ကြီးလည်း နားရှုက်တခတ်ခတ်နဲ့ ရွှေလမင်းကန်ကို လာဖို့တာရူနေကြပြီတဲ့။ ဆင်ဘူရင် ကြီးကလဲ ငုရွှေဝါပန်းတွေ ခင်းပြီး လုပ်ထားတဲ့ အိပ်ရာက ထလာတာမို့ သူ့ကိုယ်မှာ ပန်းဝတ်မှုန်တွေဟာ အမြောက် အမြောက် ကပ်လို့တဲ့။ လျှပ်စစ် နွယ်တွေ ပြက်နေတဲ့ မိုးသားတိမ်တိုက်ကြီးနဲ့ တူတယ်ဆိုပဲ။ သူ ဟီးလိုက်တဲ့ အသံကလည်း မိုးခြိမ်းသံလို့ တစ်တောလုံး ဟိန်းသွားတာပဲတဲ့။ သူ့အစွယ် နှစ်ချောင်းကလည်း ပျားရည် အရောင်ရှိသတဲ့။ သူ့နားထင်က မှန်ရည်တွေ ယိုနေလို့ မှန်ရည်နံ့သင်းတာနဲ့ပျားတွေကလည်း တဒီးဒီးနဲ့ ပုံးပေါ်ကြသတဲ့။

ဆင်ဘူရင်ကြီးကို မြင်ရတော့ အောင်ဇော်ဟာ အတော်ကြောက်လနဲ့ တုန်လှပ်သွားတာပေါ့။ ဒါပေမယ့် စိတ်မလျှော့ဘူး။ ကျောက်တောင်ကမ်းပါးကြီး တစ်ခုအပေါ်ကို ပြေးတက်ပြီး အထက်ကနေ စကားဆိုသတဲ့။

‘အို၊ ဆင်အပေါင်းတို့ရဲ့ အရှင်ဘူရင်မင်းကြီး၊ ကျွန်ုံးခွဲသာလို့ မာတော် မူပါရဲ့လား’လို့ နှုတ်ခွန်းဆက်ရင်း စကားဆိုသတဲ့။ ဒီတော့ ဆင်က အသံလာရာကို လှည့်ပြီး ‘အသင် ဘယ်သူလဲ’လို့ မေးသတဲ့။ ‘ကျွန်ုပ်ဟာ သံတမန်ကြီးဖြစ်ပါတယ်’ လို့ အောင်ဇော်က ဖြေသတဲ့။ ‘ဘယ်တိုင်း ပြည်က ဘယ်မင်းရဲ့ သံကြီး တမန်ကြီးပါလဲ’လို့ ဆင်က မေးသတဲ့။ ‘မိုးပေါ်က ရွှေလမင်းကြီးရဲ့ သံကြီး တမန်ကြီး ဖြစ်ပါတယ်’လို့ အောင်ဇော်က ဖြေသတဲ့။ ‘ဒီလိုဖြစ်ရင် အသင့်ရဲ့ ကိစ္စကို ပြောပါ’လို့ ဆင်က ပြောတော့ အောင်ဇော်က ပြောတာပေါ့။

‘အို၊ ဆင်ဘူရင်ကြီး၊ ကျွန်ုပ်တို့ ယုန်မျိုးဟာ ရွှေလမင်းရဲ့ အမျိုးအနွယ် ဖြစ်ပါတယ်၊ ရွှေလမင်းရဲ့ အထဲမှာ ယုန်ရပ်ဆိုတာကို အသင်ဘူရင်ကြီး မသိပါဘူးလား၊ ယခု ဆင်ဘူရင်ကြီးတို့တတွေ ရွှေလမင်းကန်မှာ ရေကစား ကြလို့ ယုန်အများ သေကြေပျက်စီးတဲ့ အတွက် ရွှေလမင်းဟာ အလွန် အမျက်ထွက်နေပါတယ်၊ နောက်တစ်ကြိမ် အသင်ဘူရင်ကြီးတို့ ရေကန်ကို လာရင် အပြစ်ဒဏ် ကြီးစွာပေးမယ်လို့ ရွှေလမင်းက ကျွန်ုပ်ကို စေလွှာတို့ အပြောခိုင်းလို့ ကျွန်ုပ်ဟာ ရွှေလမင်းရဲ့ သံတမန်ကြီးအဖြစ်နဲ့ အသင် ဆင်ဘူရင်ကြီးတို့ဆိုကို ရောက်လာရပါတယ်’လို့ အောင်ဇေယျကပြောသတဲ့။

ဒီစကားကိုကြားတော့ ဆင်ကြီးလည်း ကြောက်သွားတာပေါ့။ ‘အို ယုန်သူငယ်၊ နောက်တစ်ခါ ရေကန်ကို ကျွန်ုပ်တို့ မလာပါဘူး၊ ရွှေလမင်းကို တောင်းပန်ပေးပါ’ လို့ ဆင်ဘူရင်ကြီးက ပြောသတဲ့။

ဒီတော့ အောင်ဇေယျက ‘ကောင်းပြီ ဆင်ကြီး၊ ကျွန်ုပ်နောက်ကို လိုက်ခဲ့ပါ’ ဆိုပြီး ဉာဏ်အချိန် လသာသာမှာ ဆင်ဘူရင်ကြီးကို ရွှေလမင်းကန်ရှိရာ ခေါ်သွားသတဲ့။ ကန်ကိုရောက်တော့ ကန်ရေပြင်မှာ လပြည့်ဝန်းရဲ့ အရိပ်ကြီးကို ဝင်းဝင်းကြီး မြင်ရတာပေါ့။ ဂြိုဟ်တွေ၊ နက္ခတ်တွေ၊ တာရာတွေ ခြုံပြီး လပြည့်ဝန်းကြီးဟာ အင်မတန် ကျက်သရော့သတဲ့။ အဲဒီအခါ ဆင်ကြီးဟာ ပိုပြီး ကြောက်လာတာပေါ့။ ‘ကျွန်ုပ်ကိုယ်ကို သန်ရှင်းအောင် ဆေးကြာပြီး ရွှေလမင်းကို ကန်တော့ပါတယ်’လို့ ပြောပြောဆိုဆိုနဲ့ နှာမောင်းကြီးကို ရေစုပ်ဖို့ ရေထဲချလိုက်သတဲ့။ ဒီတော့ ရေပြင်က လူပ်သွားပြီး လပြည့်ဝန်းကြီးရဲ့ အရိပ်ဟာလည်း စိတ်ဆိုးသလို တဖျပ်ဖျပ်လူပ်လာ တာပေါ့။ လဝန်းတစ်ခုကနေပြီး လဝန်းတွေ အများကြီးလဲ ဖြစ်သွားသတဲ့။ ဒီတော့ ယုန်ကလေးက နောက်ဆုတ်ပြေးတဲ့ပြီး ‘ခက်ကပြီ ဆင်ကြီး၊ ခက်ကပြီ၊ အသင်က ရေကိုထိတာနဲ့ တစ်ပြိုင်နှက် ရွှေလမင်းဟာ အေား

အမျက် ချောင်းချောင်းထွက်တော့တာပေါ့၊ ကဲ ကြာကြာ မဆိုင်းနဲ့ တောင်းပန်
ကန်တော့ပြီး ပြန်ပြေးပေတော့'လို့ ခြားက်တော့တာပေါ့။

ဆင်ဘူရင်ကြီးလည်း ကိုယ်ခန္ဓာကသာကြီးပြီး ဉာဏ်က မကြီးလေတော့
အောင်ဇေယျရဲ့ စကားကို အဟုတ်မှတ်ပြီး ရေကန်စပ်မှာ ဒူးကိုထောက်
ခေါင်းကိုည့်တ်ပြီး ကန်တော့ရှာသတဲ့။ ကန်တော့လို့လည်းပြီးရော ကတိုက်
ကရိုက်နဲ့ ချုံတွေကို တိုးပြီး ပြန်ပြေးပါလေရောတဲ့။ ယုန်ကလေး အောင်ဇေယျ
ကတော့ ကန်စပ်မှာ ထိုင်တဲ့ပြီး နားရွက်ကလေးတလှပ်လှပ်နဲ့ ရယ်ရင်း
ကျုန်ခဲ့လေသတဲ့။

[အိန္ဒိယပုံပြင် ။ ။ ၄၇၁၊ ၁၉၆၁]

နေဝင်ရှိးရဲ

ရျေးရျေးတုန်းက ဘုရင်ကြီးတစ်ပါးမှာ သမီးတော်ကလေးတစ်ပါး ရှိသတဲ့။ အဲဒီ သမီးတော်ကလေးဟာ ပင်လယ်ထဲက ပုလဲလုံးကလေးလို့ လှတဲ့အတွက် ကြောင့် ပုလဲအော်လို့ အမည်တွင်သတဲ့။

ဘုရင်ကြီးရဲ မြို့အပြင်ဘက်မှာ သချိုင်းကုန်း ရှိသတဲ့။ သချိုင်းကုန်းမှာ ဘီလူးတစ်ကောင် ရှိသတဲ့။ အဲဒီ သချိုင်းဘီလူးဟာ မိုးချုပ်ခါနီး နေဝင် ရိုးရိုး အချိန်ဆိုရင် မြို့ထဲကိုဝင်လာပြီး အစာရှာသတဲ့။ တစ်နေ့ကျတော့ ပုလဲအော်ဟာ အိမ်တော်ရဲ အပြင်ဘက်မှာ အမှတ်တမဲ့ ကစားနေတာကို ဘီလူးကြီး မြင်ပါလေရော။ ဒီတော့ ပုလဲအော်က အင်မတန်ချော၊ အင်မတန် လှတော့ သချိုင်းဘီလူးက ခိုးပြေးဖို့ ကြံးတာပေါ့။ ဒါပေမယ့် ပုလဲအော်မှာ သူ့ဖင်ကြီး ဓမည်းပေးထားတဲ့ ပယာဂလက်ဖွဲ့ကလေး လည်ပင်းမှာ ဆွဲထားလေတော့ ဘီလူးဟာ အနားကို မကပ်နိုင်ဘူးတဲ့။ ဒါနဲ့လည်း ဘီလူးက စိတ်မလျှော့ဘူး။ မိုးချုပ်ခါနီး နေဝင်ရှိးရိုးဆိုရင် ဘီလူးဟာ လူမင်းသားယောင် ဆောင်ပြီး အိမ်တော်နားမှာ ရစ်ပဲရစ်ပဲနဲ့ လှည့်သတဲ့။ တစ်ခါတလေ မြင်းစီး လို့၊ တစ်ခါတလေ ခြေကျင်လာသတဲ့။ ပုလဲအော်ကတော့ လူမင်းသားပဲ မှတ်တာပေါ့လေ။



တစ်နေ့ကျတွေ့ ပုလဲအော်က သနားစိတ်ပေါက်လာလို့ မင်းသား
ယောင်ဆောင်လာတဲ့ ဘီလူးကို အိမ်တော်ရဲ့ လက်ရန်းကနေပြီး စကားပြော
သတဲ့၊ ဘီလူးလည်း အနားကပ်လာရော ပုလဲအော်လည်း ဖျော်းဆိုကြက်သီးတွေ
ထဲပြီး တစ်ကိုယ်လုံး တုန်လာသတဲ့။ ဒီတွင်မှ မင်းသားအစစ် မဟုတ်ဘဲ
မကောင်း ဆိုးဝါးမှန်းသိလို့ မင်းသမီးက အပို့တော်တစ်ယောက်ကိုခေါ်ပြီး
‘မစပယ်ရဲ့၊ ဟောဒီလူဟာ လူအစစ် မဟုတ်ဘူး၊ ဉာဏ်တိုင်း နေဝှင်ရိုးရိုး
ရောက်တဲ့အခါ ကျွန်မကို လာလာပြီးဒုက္ခပေးတဲ့ ဘီလူးပဲ၊ အိမ်တော်သား
တွေ့ခေါ်ပြီး မောင်းထုတ်ပါ’လို့ ခိုင်းသတဲ့။ အဲဒီတော့ အိမ်တော်သားတွေလည်း
တုတ်ဆွဲ ဓားဆွဲနဲ့ ‘ဂိုင်းဟ ဆီးဟ’လို့ အော်ပြီးလိုက်တာပေါ့။ ဘီလူးလည်း
နာနာဘာဝ တန်ခိုးနဲ့ ကိုယ်ရောင်ဖျောက်ပြီး အိမ်တော်ဝင်းထဲက ထွက်ပြေး
ပါလေရောတဲ့။

သချိုင်းပြန်ရောက်တော့ ဘီလူးက တွေးသတဲ့။ ‘အင်း၊ မင်းသမီးကို
ခိုးယူဖို့ ကြံစည်နေတာဟာ ငါတစ်ယောက်တည်း မဟုတ်ဘဲကိုး၊ နေဝှင်ရိုးရိုး
ဆိုတဲ့ အကောင်ကလည်း ဉာဏ်တယ်ဆိုပဲ၊ ဘယ်လိုအကောင်မျိုး
ပါလိမ့်၊ ငါ မြင်းယောင်ဆောင်ပြီး အိမ်တော် မြင်းဇော်းထဲက ချောင်းကြည့်
ရင် ကောင်းလိမ့်မယ်’လို့ တွေးသတဲ့။

တွေးတဲ့အတိုင်းပဲ ဘီလူးဟာ မြင်းယောင်ဆောင်ပြီး အိမ်တော်
မြင်းဇော်းထဲမှာ မြင်းတွေနဲ့ရောပြီး နေတာပေါ့လေ။ ဉာရောက်လို့ မျှောင်ကျ
လာတယ်ဆိုရင်ပဲ မြင်းသူခိုးတစ်ယောက် မြင်းဇော်းထဲ ဝင်လာသတဲ့။
ကင်းသမားတွေ အလစ်မှာ မြင်းခိုးမလို့ လာတာပေါ့လေ။

မြင်းသူခိုးဟာ မျှောင်ထဲမှာ ဂိုးတိုးဝါးတားမြင်ရတဲ့ မြင်းတွေကို
လိုက်စမ်းသတဲ့။ ဘယ်မြင်းဟာ ချောသလဲ၊ ဘယ်မြင်းဟာ ကောင်းသလဲလို့
လိုက်ပြီး ရွေးတာပေါ့လေ။ ဘီလူးအယောင်ဆောင်နေတဲ့ မြင်းကိုတွေ့တော့
အကောင်းဆုံးပဲ ဆိုပြီး သူခိုးက ကော်ခွံတာပေါ့။ ဇက်ခွံတယ်ဆိုတာ

မြင်းကို ကော်ကြိုးတွေ တပ်တာပေါ့လေ။ ကော်လဲခွံပြီးရော သူခိုးဟာ မြင်းပေါ်
ခုန်တက်ပြီး မြင်းအောင်းထဲက ထွက်သွားသတဲ့။

အဲဒီအခါ မြင်းယောင်ဆောင်နေတဲ့ ဘီလူးက စဉ်းစားသတဲ့။ ‘အင်း၊
ကော် အခု ငါးကျောပေါ်မှာ စီးတဲ့လူဟာ နေဝင်ရှိးရီဆိုတဲ့ အကောင်ဖြစ်မှာပဲ၊
အတော် အစွမ်းသတ္တိရှိပုံရတယ်’ ဆိုပြီး ဒုန်းစိုင်းပြေးတာပဲတဲ့။ မြင်းပေါ်က
သူခိုးလည်း မြင်းက ပြေးလွန်းတော့ လိမ့်ကျမှာစိုးလို့ ကော်ကြိုးကို
အတင်းဆွဲ သတဲ့။ မြင်းကလည်း ကော်ကြိုးကို ဆွဲလေ ပြေးလေပဲတဲ့။

ဒီတော့ သူခိုးက တွေးသတဲ့။ ‘အင်း၊ ကော် ငါစီးတဲ့မြင်းဟာ မြင်း
အစစ်တော့ မဟုတ်ဘူး၊ ဘီလူးဖြစ်မှာပဲ၊ မြင်းဆိုရင် အခုလောက် ကော်ကို
ဆွဲတာရပ်မှာပေါ့။ ဘီလူးလက်ကလွှတ်အောင် ဘယ်လိုကြီးရပါမလဲ’လို့
တွေးပြီး ဟိုကြည့် သည်ကည့်နဲ့ လိုက်သွားသတဲ့။ ဘီလူးကလည်း လူကို
ကြောက်၊ လူကလည်းဘီလူးကိုကြောက် အတန်ကလေးပြေးမိတော့ ညောင်ပင်
ကိုး တစ်ပင်အောက် ရောက်သွားသတဲ့။ အဲဒီအခါ သူခိုးက ညောင်ကိုင်းကို
တွဲလွှဲခိုလိုက်လို့ မြင်းပေါ်က လွှတ်ပြီး ကျွန်ုရစ်ခဲ့သတဲ့။ ဒီတော့မှ သူခိုးလည်း
ဟင်းဆိုပြီး သက်ပြင်းကြီးချလိုက်သတဲ့။ ဘီလူးလည်း အတန်ကလေး ပြေးမိ
တော့မှ ညောင်ပင်ကို လှည့်ကည့်ပြီး ဟင်းလို့ သက်ပြင်းချလိုက်သတဲ့။
သက်ပြင်းနှစ်ခုလည်း တော့ထဲမှာ ဟိုန်းသွားရော သူတို့နှစ်ဦးလည်း လိုရာကို
ထွက်ခွာသွားကြပါလေရောတဲ့။

[အိန္ဒိယပုံပြင် ။ ။ စက်တင်ဘာ၊ ၁၉၆၀]

ဘူးဘူး နဲ့ မိကျောင်း


တစ်ရုံရောအခါ ဘူးဘူးခေါ်သော နားမတစ်ကောင်သည် ချောင်းကမ်းပါး
တွင် မြက်စားနေစဉ် လယ်သူကြီး ဦးမြတ်သာတို့လင်မယား စကားပြောနေ
သည်ကို နားစွန်နားဖျား ကြားမိလေသည်။ ကြားလျင်ကြားချင်း ဘူးဘူးသည်
မျက်လုံး မျက်ဆန်ပြု၍၍ မြက်စားရပ်လိုက်လေသည်။

ထို့နောက် ဖြုံက်တောစပ်တွင် မြက်စားနေသော ညွှမ့်ညွှမ့်ခေါ်သည့်
ကျွေမထံသို့ ပြေးသွားကာ ဤသို့ အော်ဟစ် ပြောဆိုလေသည်။

‘ဟူ ညွှမ့်ညွှမ့်၊ သည်မနက် သတင်းဆိုးတစ်ခု ကြားရတယ်၊ ချောင်း
ထဲမှာ မိကျောင်းတွေရှိနေသတဲ့၊ ညည်းကလေးတွေကို သိမ်းထားပါ’ဟု
ပြောဆိုလေသည်။

ထိုအခါ ညွှမ့်ညွှမ့်က ‘ဘုရားရော ဆိုတ်မ ဘဲဘဲကို သွားပြောဦးမှပဲ၊
သူ့မှာလဲ သားကလေးတွေရှိတယ်’ဟု ဆိုကာ ညောင်ပင်ရိပ်တွင် အစာစား
နေသော ဘဲဘဲထံသို့ ပြေးလေသည်။

‘ဟူ ဘဲဘဲ၊ သတင်းဆိုးတွေ ကြားခဲ့ရတယ်၊ ညည်းကလေးတွေကို
ချက်ချင်းသိမ်းပါ၊ ချောင်းထဲမှာ မိကျောင်းတွေ ရှိနေတယ်လို့ ဘူးဘူးက
ပြောသွားတယ်’ဟု ဆိုလေသည်။



ထိုအခါ ဘဲဘဲက ‘အမယ်လေး၊ သည်လိုဆိုရင် မြင်းမကြီး ဟီးဟီး ကို သွားပြောဦးမှပဲ ဖြစ်မယ်၊ သူ့မှာ သားကလေးတစ်ကောင်ရှိနေတယ်’ဟု မြင်းသားငယ်ကလေးနှင့် အတူအိပ်နေသော ဟီးဟီးထံသို့ ပြေးလေသည်။

‘ဟေ့ ဟီးဟီး၊ သတင်းကတော့ဖြင့် တယ်မကောင်းဘူး၊ ချောင်းထဲမှာ မိကျောင်းတွေ ရှိနေတယ်လို့ ည့်မည့်မှုက ပြောသွားတယ်၊ ညည်းကလေးကို ဘယ်မှ မသွားစေနဲ့နော်’ဟု ပြောလေသည်။

ထိုအခါ ဟီးဟီးက ‘အလိုလေး၊ ဘဲမကြီး ဂတ်ဂတ်မှာလဲ ကလေး တွေနဲ့၊ သွားပြီး သတိပေးဦးမှ ဖြစ်မယ်’ဟုဆိုကာ ဘဲပေါက်စ ဝါဝါကလေး ၁၀ ကောင်နှင့် ချောင်းဘက်ကိုသွားနေသော ဂတ်ဂတ်ထံသို့ ပြေးလေသည်။

‘ဟေ့ ဂတ်ဂတ်၊ ချောင်းထဲမှာ မိကျောင်းတွေရှိနေသတဲ့၊ ဘဲဘဲ ပြောသွားတယ်၊ ညည်းကလေးတွေကို ချောင်းထဲ မဆင်းစေနဲ့နော်’ဟု ပြောဆိုလေသည်။

ထိုအခါ ဂတ်ဂတ်က ‘ဟုတ်ကဲ့လား၊ သည်လိုဖြင့် ကြက်သားအုပ်မကြီး ကော့ကော့ကို သွားပြောရညီးမယ်၊ သူ့မှာလဲ ကလေးတွေနဲ့ပဲ’ဟုဆိုကာ ကြက် ပေါက်ကလေး ခုနစ်ကောင်နှင့် အစာစားနေသော ကော့ကော့ထံသို့ ပြေးလေသည်။

ထိုအခါ ကော့ကော့က ‘မိုးကြီး ကျားသားတော်၊ သည်လိုဆိုရင် ခွေးမကြီး ဂုတ်ဂုတ် သွားပြောရညီးမယ်၊ သူ့မှာ သားကလေးသုံးကောင် မွေးတာ မကြာသေးဘူး’ဟု ဆိုကာ လမ်းဘေးတွင်နှစ်တို့က်နေသော ဂုတ်ဂုတ် ထံသို့ ပြေးလေသည်။

‘ဟေ့ ဂုတ်ဂုတ်၊ သည်နေ့ သတင်းဆိုးတွေကြားရတယ်၊ ချောင်းထဲမှာ မိကျောင်းတွေ ရှိနေသတဲ့၊ ဂတ်ဂတ်က ပြောသွားတယ်’ဟု ပြောဆိုလေ သည်။

ထိအခါ ဂတ်ဂတ်က ‘အမယ်၊ သည်လိုဆိုရင် လယ်သူကြီးဦးမြတ်သာ ကို သွားပြောဦးမှ ဖြစ်မယ်၊ သူ့မှာ သားတစ်ယောက် သမီးတစ်ယောက် ရှိနေတယ်’ဟု ဆိုကာ ဦးမြတ်သာ၏ လယ်တဲ့ရှိရာသို့ ပြေးလေသည်။

‘အို ဦးမြတ်သာ၊ သတင်းဆိုးတွေကို ကြားရလို့ ကျွန်မ ပြေးခဲ့ပါတယ်၊ ကလေးတွေကို ချောင်းထဲရောချိုးမလွှတ်ပါနဲ့၊ ချောင်းထဲမှာ မိကျောင်းတွေ ရှိနေတယ်လို့ ကော့ကော့က ပြောသွားတယ်’ဟု ပြောဆိုလေသည်။

ထိအခါ ဦးမြတ်သာက ဆိုလေသည်။ ‘အို ဟုတ်မယ် မထင်ပါဘူး၊ ကော့ကော့က ရယ်စရာပြောသွားတာ ထင်ပါရဲ့၊ ချောင်းထဲမှာ ဘယ် မိကျောင်းမှ မရှိပါဘူး၊ ကော့ကော့ကို ငါကိုယ်တိုင် သွားမေးပါဦးမယ်’ဟု ဆိုကာ ဂတ်ဂတ်ကို ခေါ်၍ သွားလေသည်၊ ကော့ကော့လည်း သားငယ် များကို ပျော်းပျောယာခေါ်၍ ကြက်ခြေထဲသို့ ပြေးဝင်နေလေသည်။

‘ဟဲ ကော့ကော့၊ ချောင်းထဲမှာ မိကျောင်းရှိတယ်လို့ နှင့်ကို ဘယ်သူက ပြောသလဲ’ဟု မေးလိုက်ရာ ကော့ကော့က ‘ဂတ်ဂတ် ပြောသွားတာပဲ၊ တကယ် မရှိဘူးလား’ဟု မေးလေသည်။

‘မရှိပါဘူးဟယ်၊ ကဲ ကဲ ဂတ်ဂတ်ကို သွားမေးကြေးစို့’ဟု ဆိုကာ ဦးမြတ်သာသည် ကော့ကော့နှင့် ဂတ်ဂတ်ကို ခေါ်၍ သွားလေသည်။

ချံဖှတ်တစ်ခုအောက်တွင် ပုန်းနေသော ဂတ်ဂတ်တို့ သားအမိတစ်စုံကို တွေ့သောအခါ ဦးမြတ်သာက ‘ဟဲ ဂတ်ဂတ်၊ ချောင်းထဲမှာ မိကျောင်းတွေရှိနေတယ်လို့ နှင့်ကို ဘယ်သူပြောသလဲ’ဟု မေးလိုက်ရာ ဂတ်ဂတ်က ‘ဟီးဟီး ပြောသွားတယ်၊ တကယ် မရှိဘူးလား’ဟု မေးလေသည်။

‘မရှိပါဘူးဟယ်၊ ကဲ ကဲ ဟီးဟီးကို သွားမေးကြစို့’ဟု ဆိုကာ ဦးမြတ်သာသည် ကော့ကော့၊ ဂတ်ဂတ်နှင့် ဂတ်ဂတ်တို့ကို ခေါ်လျက် ဟီးဟီး ဆီသို့ သွားကြသည်။ ဟီးဟီးကို တွေ့သောအခါ ဟီးဟီးက

ဘဲဘ ထံသို့ ညွန့်လိုက်သည်။ ဘဲဘထံသို့ ရောက်ပြန်သောအခါ ဘဲဘက ည့်ည့်မျမ်းထံသို့ ညွန့်လိုက်ပြန်သည်။ ည့်ည့်မျမ်းထံသို့ ရောက်သောအခါ ည့်ည့်မျမ်းက ဘူးဘူးထံသို့ ညွန့်လိုက်သည်။ ဘူးဘူးထံသို့ရောက်သောအခါ ဦးမြတ်သာက ‘ဟဲ ဘူးဘူး၊ ချောင်းထဲမှာ မိကျောင်းတွေ ရှိနေတယ်လို့ နင့်ကို ဘယ်သူက ပြောသလဲ’ဟု မေးရာ ဘူးဘူးက ‘ဦးမြတ်သာပဲ ပြောတယ် မဟုတ်လား၊ ဟိုတစ်နေ့က ချောင်းနားမှာ ဦးမြတ်သာက ဦးမြတ်သာ ရဲ့မိန်းမကို ချောင်းထဲမှာ မိကျောင်းတွေရှိနေတယ်လို့ ပြောတာကို ကျွန်မကားမိတာပဲ’ဟု ဆိုလေသည်။

ထိုအခါ ဦးမြတ်သာသည် အူလန် အသည်းလန် ရယ်၍ ‘သွေး၊ ခက်လှချောလား ဘူးဘူးရယ်၊ ငါပြောတာက ရေထဲက မိကျောင်း မဟုတ်ဘူး၊ ချောင်းကမ်းပါးမှာ ပေါက်နေတဲ့ မိကျောင်းကွမ်းဖတ်ပင်တွေ သိပ်များ နေတာကို ပြောတာဟာ၊ မိကျောင်းကွမ်းဖတ်ပင်ကို နင် မသိဘူးလား’ဟု မေးလေသည်။ စေတနာကောင်းရှာခဲ့သော ဘူးဘူးမှာ ခေါင်းစိုက်စိုက်ကျကာ ဘာမျှ မပြောနိုင်ရာတွေ့ပေါ့။ ည့်ည့်မျမ်း၊ ဘဲဘ၊ ဂတ်ဂတ်၊ ကော့ကော့၊ ဂုတ်ဂုတ်တို့ကလည်း စိုင်း၍ ရယ်ကြပြန်ရာ ဘူးဘူးမှာ မခံနိုင်ရာတွေ့ဘဲ လယ်ကွင်းထဲသို့ ထွက်ပြေးလေတော့သတည်း။

[နောက်ပါရီ။ ၁၉၅၆]

ငတွေဝေ နဲ့ ယုန်ကလေး

တစ်ခါတုန်းက တောတစ်ခုမှာ ခြင်္ချို့တစ်ကောင် ရှိသတဲ့။ အဲဒီ ခြင်္ချို့ဟာ အင်မတန် မနာကြီးတယ်။ သူ့နာမည်က ငတွေဝေတဲ့။ စဉ်းစားညာ၏မရှိဘူး။ မိုက်မဲတဲ့အကောင်လို့ ဆိုလိုတာပေါ့။ ငတွေဝေဟာ သတ္တဝါတွေကိုမြင်ရင် မသတ် မဖြတ်ဘဲ မနေနိုင်ဘူးတဲ့။ အမြဲ ဖမ်းဆီး သတ်ဖြတ်နေတာပဲတဲ့။

ဒီတော့ တောသတ္တဝါတွေဟာ မပျော်ကြဘူးပေါ့။ တထိတ်ထိတ် နဲ့နေကြရတယ်။ သွားလည်း တထိတ်ထိတ်၊ စားလည်း တထိတ်ထိတ်၊ အီးလည်း တထိတ်ထိတ်နဲ့ဆိုတော့ စိတ်ညစ်ကြတာပေါ့။ တစ်နေ့ကျတော့ သမင်၊ အရယ်၊ ချောင်း၊ စိုင်း၊ ဆတ်၊ ဖွတ်၊ ပဒတ် အစရှိတဲ့ သတ္တဝါတွေဟာ ပျက်နှာသောကလေးတွေနဲ့ ဦးခေါင်း ဗိုက်စိုက်ချုပြုး တောသုံးတောင်ရဲ့သခင် အရှင်ခြင်္ချို့မင်း ရှေ့တော်ကို ဝင်တဲ့လို့ ရှိခိုးတောင်းပန်ကြသတဲ့။

‘အရှင်ခြင်္ချို့မင်း၊ အသနားကင်းမဲ့ပြီး အဓိပ္ပာယ်မရှိတဲ့ သတ်ဖြတ်မှုကို ရှောင်ကြည့်တော်မူပါ။ တွေ့တိုင်း မြင်တိုင်း၊ ဖမ်းဆီး သတ်ဖြတ်နေပါလျှင် ကျွန်ုင်တော်တို့ တောသား တိရစ္ဆာန်များ ပျက်စီးပြန်းတိုးပါလိမ့်မယ်၊ အရှင် ခြင်္ချို့မင်းလည်း စားစရာမရှိလို့ အတိဒုက္ခ ရောက်ပါလိမ့်မယ်၊ အကယ်၍

အရှင် ခြေထံ့မင်း သဘောတူပါလျှင် ကျွန်တော်မျိုးတို့က တစ်နေ့လျှင် သားကောင် တစ်မျိုးစီ တစ်မျိုးစီ အရှင်ခြေထံ့မင်း ပွဲတော်တည် စားသောက်ပါရန် ဆက်သပါမယ်’တဲ့။

အဲဒီစကားကိုကြားတော့ ငတွေဝေက စဉ်းစားပြီးတော့ ပြန်ပြောသတဲ့။ ‘အေး မင်းတို့လျှောက်ထားတာ အကောင်းသားပဲ၊ ဒါပေမယ့် မြို့မြို့မှတ်ထားနော်၊ အချိန်မီ ငါ ပွဲတော်တည်ဖို့ ရောက်မလာလျှင် မင်းတို့အားလုံးကို ငါ စားပစ်မှာပဲ၊ သိရဲ့လား’ တဲ့။

အဲဒီအခါ တိရှောန်တွေက ‘ကောင်းပါပြီ၊ အရှင်ခြေထံ့မင်း’လို့ ကတိပေးပြီး စိတ်အေးချမ်းသာစွာနဲ့ ထွက်ခွာသွားကြသတဲ့။ အလျင်ကလို သွားတထိတိထိတိ၊ စားတထိတိထိတိ၊ အိပ်တထိတိထိတိ မဖြစ်တော့ဘူးပေါ့။ နေ့တိုင်း နေ့တိုင်း နေမင်းကြီး မွန်းတည့်ပလားဆိုရင် တိရှောန် တစ်မျိုးမျိုးက အလျဉ်းကျတဲ့ အကောင်ကို ရွှေးပြီး ငတွေဝေစားဖို့ လွတ်ပေးကြသတဲ့။

တစ်နေ့ကျတော့ ခြေထံ့အစားခံဖို့အလျဉ်းဟာ ယုန်ကလေးတစ်ကောင် အပေါ်မှာ ကျပါရောတဲ့။ ဒီတော့ တောသတ္တဝါတွေက ‘ကဲ၊ ယုန်ကလေးအလျဉ်းကျတယ်၊ ခြေထံ့ကြီးဆီကို သွားပေတော့’လို့ ဝမ်းနည်းပန်းနည်းနဲ့ နှုတ်ဆက်ကြသတဲ့။ ဒါပေမယ့် ယုန်ကလေးကတော့ မျက်နှာမပျက်ပါဘူး။ သူက ညာ၏ရှိတဲ့ သတ္တဝါပဲ့။ သူ ကြံ့လျှင် ဘာခံနိုင်မှာလဲလို့ သူ ယုံကြည်သတဲ့။

အဲဒါနဲ့ လမ်းမှာ အကြံ့ထုတ်ရင်း ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ ခုန်ဆွဲန်ဆွဲ သွားလိုက်တာ အတော်ကို မွန်းတိမ်းသွားမှ ခြေထံ့ဆီကို ရောက်သွားသတဲ့။ ခြေထံ့ ငတွေဝေကလည်း ဆာလောင်မွတ်သိပ်နေတော့ အင်မတန်စိတ်ဆိုးနေတာပေါ့။ ‘အချိန်လွန်မှ ဒီယုန် ရောက်လာတယ်၊ တိရှောန်တွေက ကတိမတည်ဘူး၊ မနက်ဖြန်ကျရင် တောသတ္တဝါအားလုံးကို ငါ ဖစ်းစား

မယ်'လို့ ကြိမ်းဝါးနေတုန်း ယုန်ကလေးက ပ်ကျံ့ကျံ့ကလေး သူ့ရှုံးတော် မှာ ဝင်ရောက်ခစားသတဲ့။ ခြော့က ထမင်းဆာနေတုန်း ယုန်ကလေးက တစ်လုပ်စာမှ မရှိတော့ ပိုမြီးဒေါပ္ပတာပေါ့။ အဲဒါနဲ့ ‘ဟယ် ပြီးတဲ့၊ အကောင်က ငယ်ရတဲ့အထဲ နောက်ကျလိုက်သေးတယ်၊ အဲဒီ အပြစ်ကြောင့် နှင့်ကိုလည်း ငါသတ်မယ်၊ မနက်ဖြန်ကျရင် တောသတ္တဝါအားလုံးကိုလည်း ငါ စားမယ်’လို့ တွေ့ဝေက ဆူသတဲ့။

အဲဒီအခါ ယုန်ကလေးက ရိုခိုးပြီးတော့ ‘အရှင်ခြော့မင်း၊ ကျွန်တော် နောက်ကျရတာဟာ ကျွန်တော်အပြစ် မဟုတ်ပါဘူး၊ ကျွန်တော်မိတ်ဆွေ တောသတ္တဝါတွေ့ရဲ့ အပြစ်လည်း မဟုတ်ပါဘူး၊ ကျွန်တော် အရှင်ခြော့မင်း ဆီကို အချိန်မိအောင် ပြေးလာတဲ့အခါ လမ်းခရီးမှာ ခြော့တစ်ကောင်နဲ့ တွေ့လို့ ရပ်နားခဲ့ရပါတယ်၊ သူက သူပိုင်တဲ့တောထဲက သတ္တဝါဟာသူ့ကျွန် ပဲတဲ့ဆိုပြီး ကျွန်တော်ကို ဖမ်းမယ် ဆီးမယ် လုပ်ပါတယ်၊ ကျွန်တော်က တွေ့ဝေ အမည်ရှိတဲ့ ခြော့ကြီးဆီကို သွားပြီး အကြောင်းကြားပါရစေဦး၊ နောက်မှ ပြန်ခဲ့ပါရစေလို့ တောင်းပန်တော့မှ လွတ်လိုက်ပါတယ်’လို့ ပြောတာပေါ့။ ပြိုင်ဖက် ရန်သူ ခြော့တစ်ကောင် ရိုတယ်လို့ကြားတော့ တွေ့ဝေဟာ ပိုမြီး ဒေါသဖြစ်တာပေါ့။ ‘ကဲ၊ ကြာကြာ မဆိုင်းနဲ့၊ အဲဒီ ခြော့ရှိတဲ့ ဆီကို ငါကို ခေါသွားစမ်း၊ သတ္တိပြရ သေးတာပေါ့’လို့ တွေ့ဝေ က ပြောသတဲ့။ ဒီတော့ ယုန်ကလေးက ရေတွင်းကြီးတစ်ခုဆီကို ခေါသွားပြီး၊ ‘အရှင်ခြော့မင်း၊ ကျွန်တော်ကို ဖမ်းမယ်လုပ်တဲ့ ခြော့ကြီးဟာ ဟောဒီ တွင်းထဲမှာ နေပါတယ်’လို့ ပြောတော့ တွေ့ဝေက ရေတွင်း ထိပ်ကနေပြီး ငုံကည့်တာပေါ့။ ရေပြင်မှာ သူ့အရိပ်ကို သူမြင်တော့ တဲ့ ခြော့မှတ်ပြီး ဟောက်လိုက်တာ လိုက်သံပါပြီး တစ်တောလုံး ဟိန်းသွားတာပဲတဲ့။ သူ့ကိုယ် သူပဲ တွင်းထဲက ခြော့မှတ်ပြီး ဒေါသကြီးကြီးနဲ့ တွင်းထဲကို ခုန်ချုလိုက်တာ

ရေနစ်ပြီး ငတွေဆေဟာ သေပါလေရောတဲ့။ အဲဒီတော့မှ ယုန်ကလေးလည်း
သီချင်းကလေး တကော်ကော်နဲ့ သူ့ကျင်းကို သူ ပြန်သွားသတဲ့။ တော
သတ္တဝါတွေလဲ ချမ်းသာရာရကြသတဲ့။

[အိန္ဒိယပုံပြင် ။ နိုဝင်ဘာ၊ ၁၉၆၀]

တစ်ကိုယ်ကောင်းနှင့်သော ဘီလူးကြီး

ညနေတိုင်း ညနေတိုင်း ကျောင်းသူ ကျောင်းသားကလေးတို့သည် ကျောင်းမှ အပြန်တွင် ဘီလူးကြီး၏ ဥယျာဉ်သို့သွား၍ ကစားလွှဲရှိကြသည်။

ဥယျာဉ်တွင်း၌ နှုံးညွှန်စိမ်းမြတ်သော မြက်များပေါက်နေ၍ အလွန်လှပ ကျယ်ဝန်းလေသည်။ မြက်ခင်းထဲတွင် ဟိုတစ်ကွက် သည်တစ်ကွက်နှင့် လှပသော ပန်းကလေးများသည် ကြယ်ပွင့်ကလေးများပမာ ပွင့်နေကြသည်။ မက်မန်းပင် တစ်ဆယ့်နှစ်ပင်တို့လည်း စွဲဦးပေါက်တွင် နှုံးညွှန်သော ပန်းရောင် ပုလဲရောင်ပန်းများဖြင့် ပွင့်ကြ၍ သရဒရာသီတွင် သီးကြသည်။ သစ်ပင်များပေါ်တွင် နား၍ နှုံးကြသေးများသည် သာယာကြည်နှုံးဖွယ်ရာ သီဆို ကြွေးကြော်ကြသောကြောင့် ကလေးများသည် ကစားရပ်ကာ နားစိုက် ထောင်တတ်ကြသည်။ ‘ဥယျာဉ်ထဲမှာ ငါတို့ သိပ်ဖျော်တာပဲ’ ဟုလည်း ကလေးများ ပြောကြသည်။

တစ်နေ့သောအခါ ဘီလူးကြီး ခရီးသွားရာမှ ပြန်လာသည်။ သူသည် အခြား ဘီလူးကြီးတစ်ဦးထံသို့ အလည်သွား၍ ခုနစ်နှစ်ကြာသောအခါ သူ့မှာ ပြောစရာ စကားကုန်ပြီဖြစ်၍ သူ့ရဲတို့ကိုသို့ ပြန်လာခဲ့ခြင်းဖြစ် သည်။ ဥယျာဉ်ထဲသို့ ရောက်သောအခါ ကလေးများကစားနေသည်ကို သူ မြင်သည်။



‘မင်းတို့ ဘာလုပ်နေကြသလဲ’ဟု သူက အသံကြိမ်းကြီးဖြင့်မေးရာ
ကလေးများ ထွက်ပြေးကြသည်။

‘သည်ဟာ ငါ့ဥယျာဉ်ဆိုတာ လူတိုင်းသိတယ်၊ ငါကလွှဲရင် ဘယ်သူမှ
မလာရဘူး’ဟု ဘီလူးကြီးကပြောပြီး ဥယျာဉ်ကိုပတ်ကာ အုတ်တံတိုင်းကြီး
ခတ်၍ ကြော်ပြောတစ်ခုကိုလည်း ရေးထားသည်။

ဖြတ်သန်း သွားလာသူတို့ကို တရားစွဲဆိုမည်။

ဘီလူးကြီးသည် အလွန်တစ်ကိုယ်ကောင်းနိုင်သည်။

ယခုအခါ သနားစရာကောင်းသော ကလေးတို့မှာ ကစားရန် နေရာ
မရှိတော့ပြီ။ သူတို့သည် လမ်းပေါ်မှာ ကစားကြည့်ကြသည်။ သို့သော်
လမ်းမှာ အလွန်ဖုန်ထူး၍ ကျောက်ခဲ့များစုံသောကြောင့် သူတို့သည်မကြိုက်
ကြ။ သူတို့သည် ကျောင်းဆင်းသောအခါ အုတ်တံတိုင်းကို ပတ်ချာလှည့်
လျှောက်၍ ဥယျာဉ်ထဲ၌ ကစားခဲ့ရသည့် အကြောင်းကို ပြောလေ့ရှိကြသည်။
‘ဥယျာဉ်ထဲမှာ ငါတို့ သိပ်ပျော်ကြတာပဲ’ဟု တစ်ယောက်ကို တစ်ယောက်
ပြောကြသည်။

ထို့နောက် စွဲဦးပေါက်လေသည်။ တစ်နယ်လုံးတွင် ပန်းများပွင့်ကြ၍
ငှက်ကလေးများ မြှေးပျော်ကြသည်။ တစ်ကိုယ်ကောင်းနိုင်သော ဘီလူးကြီး၏
ဥယျာဉ်သာလျှင် စွဲဦးမပေါက်ဘဲ ဟေမဏ္ဍာ ဆောင်းရာသီ ရှိနေလေသည်။
ဥယျာဉ်ထဲ၌ ကလေးများမရှိတော့သဖြင့် ငှက်များ တေးမဆိုကြတော့။
ပန်းများလည်း မပွင့်ကြတော့။ တစ်ခါသော် ပန်းကလေးတစ်ပွင့်သည်
မြက်ထဲမှ ခေါင်းပြု၍ထွက်လာသည်။ သို့သော် ကြော်ပြောကြီးကို မြင်ရသော
အခါ ကလေးများအတွက် ဝမ်းနည်းလှသောကြောင့် မြေကြီးထဲသို့ ပြန်ဝင်
သွားပြီးလျှင် အိပ်မြေ အိပ်ပြန်လေသည်။ ဥယျာဉ်ထဲ၌ မွေးလျော်နေသူတို့

မှာကား နှင်းပွင့်နှင့် နှင်းခဲများသာ ဖြစ်ကြသည်။ ‘ဤဥယျာဉ်ကို စွဲဦးသည် မေ့သွားပြီ၊ ထို့ကြောင့် ငါတို့သည် ဤအရပ်၏ တစ်နှစ်ပတ်လုံးနေကြမည်’ ဟု သူတို့ ကြွေးကြော်ကြသည်။ နှင်းပွင့်သည် မြက်များကို သူ၏ ထူလှသော စောင်ဖြူကြီးဖြင့် လွမ်းခြာထားသည်။ သစ်ပင်များကို ငွေရှင်တောက်အောင် ရေးခြုံထားသည်။ ထို့နောက် သူတို့သည် မြောက်လေကို သူတို့နှင့်အတူလာနေရန် ဖိတ်ခေါ်၍ မြောက်လေလည်း လာလေသည်။ မြောက်လေသည် သားမွေးကိုခြဲ့၍ ဥယျာဉ်ထဲတွင် တစ်နေ့လုံး ဆူညံစွာမြည်ဟည်းပြီးလျှင် မီးဖို့ခေါင်းတိုင် ဖြန်များကို တိုက်ခတ်ပစ်ချသည်။ ‘ဤအရပ်သည် ပျော်ဖွယ်ကောင်းသော အရပ်ဖြစ်သည်၊ မိုးသီးကိုလည်း အလည် ခေါ်ရရှု့်င် ကောင်းမည်’ ဟု သူက ပြောသည်။ ထို့ကြောင့် မိုးသီးအလည်လာသည်။ နေ့တိုင်း နေ့တိုင်း မိုးသီးသည် သုံးနာရီ၊ သုံးနာရီကြာမျှ ရဲတိုက်ကြီး ခေါင်မို့ပေါ်တွင် တဖြောင်းဖြောင်းကျရာ အုတ်ကြွှုပျားကိုးပျက်သည်။ ထို့နောက် သူသည် ဥယျာဉ်ကို လှည့်ပတ်၍ မြန်မြန်ကြီးပြေးလေသည်။ သူသည် အဝတ်ဖြူကို ဝတ်သည်။ သူ အသက်ရှုတုတ်လိုက်သော လေသည် ရေခဲနှင့် တူလေသည်။

တစ်နေ့သောအခါ ဘီလူးကြီးသည် ရဲတိုက်ပြတင်းဝှုံတိုင်ကာ ချမ်းအေး၍ ဖြူဖွေးသော သူ၏ ဥယျာဉ်ကြီးကိုကြည့်ကာ ‘သည်နှစ် စွဲဦးပေါက်ခဲ့လှသည်၊ ဘာကြောင့်ပါလိမ့်၊ မကြာမီ ရာသီဥတုပြောင်းလဲကောင်းပါ၏’ ဟု ညည်းညှလေသည်။

သို့သော် စွဲဦးကား မပေါက်။ စွဲရာသီလည်း မလာ။ သရာဒရာသီတွင် ဥယျာဉ်တိုင်း၌ ရွှေပမာ သစ်သီးများမှည့်ဝင်းကြသည်။ သို့သော်လည်း ဘီလူးကြီး၏ ဥယျာဉ်၌ကား တစ်လုံးမျှ မသီး။ ‘ဘီလူးကြီးသည် တစ်ကိုယ်ကောင်း နိုင်လှသည်’ ဟု သရာဒရာသီက ဆိုလေသည်။ ထို့ကြောင့် ဥယျာဉ်

တွင်း၍ ဟေမဆဲ ဆောင်းရာသီ အမြိတ်သံရှု၍ မြောက်လေ၊ မိုးသီး၊ နှင်းခဲ၊ နှင်းပွင့်တို့သည် သစ်ပင်များအကြား၍ ကခုန်မြှားတူးကြသည်။

တစ်နေ့နံနက်သော် ဘီလူးကြီးသည် အိပ်ရာထဲမှ နိုးနော်၍ သာယာ သော တူရိယာသံတစ်ခုကို ကြားသည်။ တူရိယာသံသည် သာယာ၌မြှုမြောင်းလှသောကြား၍ ဘုရင့် တူရိယာသည်များ တီးမှုတ်ကြရောသလားဟုပင် ဘီလူးကြီး ထင်မိသည်။ သို့သော် ထိုအရာကား လင်းနက်ငှက်ကလေးသီဆိုသော သီချင်းသံမျှသာဖြစ်သည်။ တူရိယာသံကို မကြားရသည်မှာ ကြာလှပြီဖြစ်၍ လင်းနက်ငှက် ကလေး၏ သီချင်းသံကိုပင် ဘီလူးကြီးသည် ကမ္ဘာပေါ်တွင် အသာယာဆုံးသော တူရိယာသံဟု ထင်မိသည်။ ထိုခဏ်၌ မိုးသီးများသည် အကအခုန်ကို ရပ်ကြသည်။ မြောက်လေလည်း ကြွေးကြေးမည်ဟည်။ ခြင်းကို ရပ်လိုက်လေသည်။ ပွင့်နေသော တံခါးမှုလည်း အလွန် စွေးကြားသော ရန်းကလေးတစ်ခုသည် ဘီလူးကြီးဆီသို့ ရောက်လာသည်။ ထိုအခါ ဘီလူးကြီးက ‘စွေးပေါက်လာပြီ ထင်သည်’ဟုဆိုကာ အိပ်ရာမှ ခုန်ထ၍ အပြင်သို့ လှမ်းကြည့်သည်။

ဘာကို သူ မြင်ရပါသလဲ။

အလွန် အုံသွေ့ယ်ကောင်းသော အခြင်းအရာကို သူ မြင်ရသည်။ အုတ်တံတိုင်း အပေါက်ကလေးတစ်ခုမှ ကလေးများသည် ဥယျာဉ်ထဲသို့ တိုးဝင်လာကြ၍ သစ်ကိုင်းများပေါ်တွင် သူတို့ ထိုင်နေကြသည်။ ဘီလူးကြီးမြင်နိုင်သော သစ်ပင်ဟူသမျှတွင် ကလေးတစ်ယောက်စီရှိလေသည်။ သစ်ပင် များသည်လည်း ကလေးများ ပြန်လာသည့်အတွက် ဝမ်းသာလှသောကြား၍ ပင်လုံးကျေတ် ဖူးပွင့်ကြကာ ယိမ်းကနေကြသည်။ ငှက်များလည်း ဟိုသည် လူးလာပုံသန်းကာ ပျော်ရွင်စွာအော်မည်နေကြ၍ ပန်းပွင့်များလည်း မြက်ကြားမှ ပေါ်ထွက်လာကာ ရယ်နေကြသည်။ ထောင့်ကွေးကလေး တစ်ခုထဲ မှတစ်ပါး ဥယျာဉ်တစ်ခုလုံးတွင် အလွန်သာယာလေသည်။ ထိုထောင့်ကွေး

ကလေးထဲတွင် ဟေမန္ဒ ဆောင်းရာသီ ရှိနေသေးသည်။ ထောင့်ကျွေး ကလေးထဲ၌ လူကလေးတစ်ယောက် ရပ်နေသည်။ သူသည် ငယ်လွန်း၍ သစ်ကိုင်းပေါ်သို့ မတက်နိုင်။ ထို့ကြောင့် သူသည် နိုင်ပိုကာ သစ်ပင်ကို လှည့်ပတ်နေလေသည်။ သစ်ပင်ကို နှင့်ခဲ့ နှင့်ဗုံးပွင့်များ ဖုံးအပ်ထားလဲဖြစ်၍ မြောက်လေသည် အော်မြည်ကာ တိုက်ခတ်နေဆဲ ဖြစ်သည်။ သစ်ပင်က ‘တက်ပါ တက်ပါ’ဟုပြော၍ အကိုင်းများကိုညွှတ်ပေးလော်လည်း လူကလေး မှာ တက်ဖို့ရန် ငယ်လွန်းနေသည်။

ထိုအခြင်းအရာကိုမြင်ရသော ဘီလူးကြီး၏စိတ်မှာ ညွတ်နှံး ကြေကဲ လာသည်။ ‘ငါ ဘယ်လောက် တစ်ကိုယ်ကောင်းနေနိုင်သလဲ၊ နွေဦးပေါက် လာသည့် အကြောင်းရင်းကို ယခုမှ ငါသိရသည်၊ ထိုလူကလေးကို သစ်ပင် ထိပ်ဖျားပေါ်မှာ ငါ တင်ပေးမည်၊ ထို့နောက် တံတိုင်းကြီးကို ငါ ဖြေလိုက် မည်၊ ထို့နောက် ငါ့ဥယျာဉ်ကို ကလေးများ ကစားကွင်းတစ်သက်လုံး ဖြစ်စေမည်’ဟု ဘီလူးကြီး သည် သူ တစ်ကိုယ်ကောင်းနိုင်ခဲ့မိသည့်အတွက် တကယ်ပင် ဝမ်းနည်းသည်။

ထို့ကြောင့် သူသည် ရဲတိုက်ကြီးပေါ်မှ ဆင်းခဲ့၍ အရှေ့တံခါးကို ညွင်သာစွာဖွင့်ပြီးလျှင် ဥယျာဉ်ထဲသို့ ထွက်သွားလေသည်။ သို့သော ကလေး များသည် သူ့ကို မြင်သောအခါ အလွန်ကြောက်ကြသည်။ ထွက်ပြီးကြ သည်။ ဥယျာဉ်ထဲတွင် ဟေမန္ဒ ဆောင်းဥတု ပြန်ဖြစ်လေသည်။ ထောင့်ကျွေး ထဲက လူကလေးသာလျှင် ထွက်မပြီးဘဲ နေရစ်သည်။ အကြောင်းသော ကား သူ့မှာ ငိုနေ၍ ဘီလူးကြီးလာနေသည်ကို မမြင်ရပေ။ ဘီလူးကြီးသည် သူ့ကျောဘက်သို့ ဖြည့်ညင်းစွာသွား၍ သူ့ကို ညွင်သာစွာချီပြီးလျှင် သစ်ပင် ပေါ်တွင် တင်လေသည်။ ထိုခက္ခာ သစ်ပင်သည် ပန်းတို့ဖြင့် ပွင့်လာ၍ ငှက်များလည်း သစ်ပင်ပေါ်တွင် နားကာ သီဆိုကြသည်။ လူကလေးလည်း ဘီလူးကြီး၏ လည်ပင်းကိုဖက်ကာ နမ်းလေသည်။ အခြားကလေးများသည်

ဘီလူးကြီး၏ ရွှေးကကဲ့သို့ မဆိုးတော့သည်ကို ဖြင့်ရသောအခါ ပြန်လာကြ၍ သူတို့နှင့်အတူ စွဲဦးလည်း ပါလာလေသည်။ ‘အို ကလေးတို့၊ ဤ ဥယျာဉ်ကား ယနေ့မှစ၍ သင်တို့၏ ဥယျာဉ်ဖြစ်ပြီ’ဟု ပြောကာ ဘီလူးကြီး သည် ပေါက်ချွန်းကြီးတစ်ခုကိုယူ၍ တံတိုင်းကြီးကို ဖြေပစ်လိုက်သည်။

နေ့လယ်ချိန် ရွာသူရွာသားများ ဈေးသွားသောအခါ ဘီလူးကြီးသည် ကလေးများနှင့်အတူ အလှဆုံးသော ဥယျာဉ်ကြီးထဲတွင် ကစားနေသည်ကို ပြင်ကြရသည်။

ကလေးများသည် ဥယျာဉ်ထဲ၌ တစ်နေ့လုံး ကစားကြ၍ ညချမ်းသို့ ရောက်သောအခါ ဘီလူးကြီးကို နှုတ်ဆက်ပြီးလျှင် အိမ်ကို ပြန်ကြသည်။

ထိုအခါ ‘ကျွန်ုပ် သစ်ပင်ပေါ်ကိုတင်ပေးရသည့် လူကလေး တစ်ယောက်ကော မမြင်ပါဘာ’ဟု ဘီလူးကြီးက မေးသည်။ ဘီလူးကြီးသည် သူ့ကိုနှစ်းသွားသော လူကလေးကို အလွန်ချစ်လေသည်။

ထိုအခါ ကလေးများက ‘ကျွန်ုတော်တို့လည်း မသိပါ၊ သူ ထွက်သွားပါသည်’ဟု ပြန်ပြောကြသည်။

‘သူ့ကိုတွေ့လျှင် မနက်ဖြန် လာဖြစ်အောင်လာပါလို့ ပြောလိုက်ပါ’ဟု ဘီလူးကြီးက မှာလေသည်။ သို့သော် ထိုလူကလေး ဘယ်မှာနေသည်ကို လည်း မသိကြ။ သူ့ကို ရွှေးကလည်း မမြင်ဘူးပါဟု ကလေးများက ပြန်ပြောသည်။ ထိုကြောင့် ဘီလူးကြီး အလွန်စိတ်မကောင်းဖြစ်သည်။

ညနေတိုင်း ညနေတိုင်း ကလေးများသည် ကျောင်းလွတ်သောအခါ ဘီလူးကြီးနှင့် လာ၍ ကစားကြသည်။ သို့သော် ဘီလူးကြီးချစ်သော လူကလေးကိုကား မမြင်ကြရတော့။ ဘီလူးကြီးသည် ကလေးများအပေါ် အလွန်ကြင်နာသည်။ သို့သော်လည်း သူ၏ ပထမမိတ်ဆွေကလေးကို တမ်းတနေ၍ သူ့အကြောင်းကို မကြာခဏပြောလေသည်။ ‘သူ့ကို ငါ တွေ့ချင်ပါဘိတ္တုသည်’ဟု ပြောလေ့ရှိသည်။

ဤသိဖြင့် နှစ်ပေါင်းများစွာ ကုန်ကျမ်းသွားရာ ဘီလူးကြီးလည်း အိမ်င်း မစွမ်း ဖြစ်လာသည်။ ကလေးများနှင့် အတူလည်းမကစားနိုင်တွေ့ပြီ။ ထိုကြောင့် သူသည်ပက်လက်ကုလားထိုင်ကြီးတစ်ခုတွင် ထိုင်ကာကလေးများ ကစားသည်ကို ကြည့်၍ ဥယျာဉ်ကိုလည်း သဘောကျနေလေသည်။ ‘ငါမှာ ပန်းတွေများစွာ ရှိသည်၊ သို့သော်လည်း ကလေးများသည် အလှဆုံးသော ပန်းပွင့်ကလေးများ ဖြစ်သည်’ဟု ဘီလူးကြီး ပြောတတ်သည်။

တစ်ခုသော ဟေမန္တ ဆောင်းရာသီ နံနက်ခင်းတွင်ဘီလူးသည် အဝတ်ဆင်ယင်နေခိုက် ပြတ်းမှုကြည့်မိသည်။ သူသည် ပထမ ဆောင်းရာသီကို မမှန်းတွေ့ပြီ။ ဆောင်းရာသီကား နွေဦးရာသီ ခဏ အိပ်ချိန်။ ပန်းပွင့်များ ခဏ အနားယူချိန်မှုဖြစ်သည်ကို သူ သိပြီ။

ထိုသို့ကြည့်နေခိုက် သူသည် မျက်စိကို ပွတ်ကာ လေလေချာချာကြည့် ပြန်သည်။ သူ မြင်ရသောအရာကား အုံသွေ့ဖွယ်တစ်ခု ဖြစ်သည်။ ဥယျာဉ်၏ ထောင့်ကျွေးကလေးအတွင်း၌ ဖွေးဖွေးဖြေးပြုပွင့်နေသော သစ်တစ်ပင်ကို သူ မြင်သည်။ သစ်ကိုင်းများသည် ရွှေရောင်တောက်နေ၍ ငွေသစ်သီးများသည် တွဲလဲကျနေဖြီးလျှင် သစ်ပင်အောက်၌ ဘီလူးကြီးချုပ်သော လူကလေး ရပ်နေသည်။

ဘီလူးသည် ရဲတိုက်ပေါ်မှုပြီးဆင်းလာ၍ ဥယျာဉ်ထဲသို့ ဝမ်းသာ အားရ သွားလေသည်။ ဘီလူးကြီးသည် မြက်ခင်းကိုကျော်ဖြတ်၍ လူကလေး ဆီသို့ အပြေးသွားသည်။ လူကလေးအနီးသို့ရောက်သောအခါ ဘီလူးကြီး၏ မျက်နှာသည် ဒေါသဖြင့် နီမြန်းလာ၍ ‘ငါသားကို ဘယ်သူရှိက်လိုက်သနည်း’ ဟု မေးသည်။ အကြောင်းသော်ကား လူကလေး၏ လက်ဖဝါးများနှင့် ခြေထောက်တွင် လက်သည်းရာနှစ်ခု ရှိနေသည်ကို သူ မြင်သည်။

‘ငါသားကို ဘယ်သူ စောက်လိုက်သလဲ ပြောပါ၊ ငါသွားပြီး သန်လျက်ဖြင့် ခုတ်သတ်မည်’ဟု ဘီလူးကြီး ပြောသည်။

‘အဘ၊ ဆိုင်းပါဦး၊ ဉ်အရာများကား မေတ္တာ၏ ဒဏ်ရာများသာ ဖြစ်ပါသည်’ဟု လူကလေးက ပြန်ပြောသည်။

‘အသင် မည်သူဖြစ်သနည်း’ဟု ဘီလူးကြီးသည် မေးဇြီးလျှင် အံ့သ လွန်းသဖြင့် လူကလေး၏ရွှေ့တွင် ဒူးထောက်လိုက်သည်။

ထိုအခါလူကလေးသည် ဘီလူးကြီးကိုပြုးကြည့်ကာ ‘အသင်သည် ကျွန်ုပ်အား ဥယျာဉ်ထဲတွင် ကစားရန် တစ်ခါ အခွင့်ပြုဖူးသည်၊ ယနေ့ကား အသင်သည် နတ်ပြည်ဖြစ်သော အကျွန်ုပ်၏ ဥယျာဉ်သို့ လိုက်ခဲ့ရမည်’ဟု ဆိုလေသည်။

ထိုနေ့ညနေ ကလေးများ ကျောင်းမှပြန်လာ၍ ဥယျာဉ်ထဲသို့ ပြေးဝင် သွားကသောအခါ ဖြူဖွေးသောပန်းများ ဖုံးအပ်လျက် သေနေသော ဘီလူးကြီးကို တွေ့ကြရလေသည်။

[အောင်စကာ ဂိုင်းလိဒ် ၏ The Selfish Giant ကို ပြန်ဆိုသည်။]

သီချင်းသည် ချိုးကလေး

တစ်ခါတုန်းက လျှောင်ချိုင့်ကလေးတစ်ခုထဲမှာ ချိုးကလေးတစ်ကောင် ရှိသတဲ့။ ချိုးကလေးက ချစ်စရာကလေးတဲ့။ ကျောကုန်းက ညိုညို၊ ရင်ပုံက ဖွေးဖွေး၊ လည်ပင်းက ပြောက်ပြောက်နဲ့ဆိုတော့ ချစ်စရာကလေးပေါ့၊ တရာတ်ကူးကူးနဲ့ ကူးလိုက်ပြန်တော့လည်း သနားစရာကလေးတဲ့။

သူ ဘာအကြောင်းတွေ ကူသလဲ။ နေရောင်ခြည်အကြောင်း ကူသတဲ့၊ ကောင်းကင်ပြာအကြောင်း ကူသတဲ့၊ ထနောင်းပင်အကြောင်း ကူသတဲ့၊ ပန်းတော်ဖြူအကြောင်း ကူသတဲ့၊ ဖိုးတောင်သူတဲ့ကလေးအကြောင်း ကူသတဲ့။

သူ နေရတဲ့ လျှောင်ချိုင့်ကလေးက အင်မတန် ကျဉ်းမြောင်းရတဲ့အထဲ မှာ နားစရာ ဝါးတန်းကလေးက ရှိနေလေတော့ သူ့ခမျာ့မှာ တန်းပေါ်က တန်းအောက်ကို ခုန်ဆင်းဖို့တောင် နေရာမရှိရှာဘူးတဲ့။ အတောင်ခတ်ဖို့တော့ ဝေးရောပေါ့။

နောက်ပြီး သည်လျှောင်ချိုင့်ထဲကို ဘယ်လိုများ ကံဆိုးလို့ ရောက်နေ ရပါလိမ့် မလဲဆိုပြီး စိတ်မကောင်းရှာဘူးတဲ့။ သူဟာလေ တစ်မန်က်ခင်း



လယ်ကွင်းထဲမှာ အစာရာနေတုန်း အဖမ်းခံရပြီး အခုလို ငှက်မှုဆိုးဆိုင်ကို ရောက်လာရသတဲ့။ ဆိုင်ထဲမှာ ငှက်တွေအများကြီး ရှိသတဲ့။ အများအားဖြင့် တော့ စာကလေးတွေပေါ့။ ဒါကြောင့် ချိုးလျှောင်ဖို့ လျှောင်ချို့င်ကြီးကြီးထားစရာနေရာ မရှိဘူးတဲ့။ ဒါကြောင့် သူ့ခမျာ လျှောင်ချို့င်ယ်ငယ် ကလေးထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ် နေရတာပေါ့။

ချိုးကလေးဟာ တစ်နေ့လုံး ကူနေတာပဲတဲ့။ အခြားလည်း လုပ်စရာ မရှိဘဲကိုး။ သူ့ခမျာ ပုံလည်း မပုံနိုင်၊ ဟိုခုန် သည်ခုန်နဲ့ ခုန်ပြီး အစာလည်း မရှာနိုင်၊ သောက်နေကျ ရေအိုင်ကလေးထဲက ရေကြည်ရေအေးကလေးကိုလည်း သွားပြီး မသောက်နိုင်၊ ရေသောက်ချင်ရင် သံဖြူခွက်ကလေး တစ်ခုထဲက ရေကို သောက်ရတယ်၊ အစာစားချင်ရင် သံဖြူခွက်ကလေးတစ်ခုထဲက အစာကို စားရတယ်၊ ပျင်းစရာကြီးပေါ့။

ချိုးကလေးဟာ နေရောင်ခြည်ကို မြင်ရတယ်၊ ကောင်းကင်ပြာကို မြင်ရတယ်၊ ဒါပေမယ့် သစ်ပင်ဆိုရင် တစ်ပင်မှ မမြင်ရဘူးတဲ့။ ငှက်မှုဆိုးဆိုင်က ရွာလယ်ကောင် ဈေးပိုင်းမှာဖြစ်နေတာကိုး။ သည်တော့ သူနားနေကျ ထနောင်းပင်ကလေးကို သတိရပြီး ထနောင်းပင်ကလေး အကြောင်းကို ကူသတဲ့၊ သူ အစာကောက်နေကျ ပန်းတော်ဖြူဗြိုင်းကလေးကိုလွမ်းလို့ ပန်းတော်ဖြူဗြိုင်းကလေးအကြောင်းကို ကူသတဲ့၊ နောက်ပြီးတော့ သစ်ခက်ခြားကောက်ကလေးတွေနဲ့ သူ ဆောက်ခဲ့တဲ့ အသိုက်ကလေးတွေ အကြောင်းကိုလည်း ကူသတဲ့ သူ့မယား ချိုးကလေးအကြောင်းကိုလည်း ကူသတဲ့ အထူးသဖြင့်တော့ ချိုးမကလေး မကြာခင်က အုထားတဲ့ ချိုးဥကလေး နှစ်လုံးအကြောင်းကို ကူရှာသတဲ့။

ချိုးကလေးဟာ သူ့လယ်ကွင်းကို သူ ပြန်ချင်နေတာပေါ့။ နေထွက်လို့ မိုးလင်းတိုင်း သူပြန်ရလိမ့်မယ်လို့ ထင်မိသတဲ့။ ဒါပေမယ့် လျှောင်ချို့င်ကလေး

ထဲမှာ သူ့ခမျာ အတောင်တောင် မခတ်နိုင်ရာဘူးတဲ့။ သည်တော့ သူ့နလုံးကလေးဟာ ကွဲခါနီးနေပြီပေါ့။ သို့သော အကူတော့ မပျက်ဘူးတဲ့။

ထုတ္တကူး ကူး ကူး။

ထွေတိကူး ကူး ကူး။

ထုတ္တကူး ကူး ကူး။

သူ့ကူသံကို လူတွေက အများအားဖြင့် သဘောကျသတဲ့။ ထန်းလျက်
သည်ကြီး ဒေါ်ပုမကတော့ မနက်တိုင်း ရွှေးကအပြန်မှာ ငှက်မှုဆိုး ဆိုင်နား
ရပ်ပြီး သူ့ကူသံကို နားထောင်သတဲ့။ ခေါင်းရင်းအိမ်က အဘို့ကြီးကတော့
နားညည်းတယ် ဆိုပြီး ကျိုန်ဆဲသတဲ့။ ရွာဆော်မကြီး ဒေါ်သိမ်းတုတ်ကတော့
ခိုးကလေးကို သည်လောက်ကျဉ်းတဲ့ လျှောင်ခို့င့်နဲ့ ထားရမလားလို့ အပြစ်ဆို
သတဲ့။

ကျောင်းသားကလေးတွေဟာလည်း ကျောင်းလွတ်ခိုန်မှာဆိုရင် လျှောင်
ခိုင့်ကလေးနားမှာ စိုင်းပြီး နားထောင်ကြသတဲ့။ ချိုးကလေးကတွေ
သူတို့ကို ဂရုမစိုက်နိုင်ဘူး။ ရင်ကလေး ကွဲသွားတွေ့မတတ် တကူးတည်း
ကူတာပဲတဲ့။ သူ့ ကူသံကလေးဟာ အသာယာဆုံး ကူသံကလေးတဲ့။

အဲဒါနဲ့ တစ်နေ့တော့ကာ မောင်နှုမနှစ်ယောက် ငှက်မှဆိုးအိမ်ရှေ့ကို
ရောက်လာသတဲ့။ သူတို့ မောင်နှုမဟာ သန့်သန့်ပြန့်ပြန့်ပဲတဲ့။ ဒါပေမယ့်
အဝတ်အစားကတော့ ခပ်နှစ်းနှစ်းပဲတဲ့။ ယောက်ဗျားကလေးရဲ့ သင်တိုင်း
ကတော့ဖြင့်ရင် လက်ကလေးတောင် စုတ်နေရာသတဲ့။ သူတို့နှစ်ယောက်ဟာ
ချိုးကူသံကို ရပ်ပြီး နားထောင်ရင်း မောင်ကလေးက ပြောသတဲ့။ ‘မမရော
ချိုးကလေး ကူနေလိုက်တာ ချစ်စရာမကောင်းဘူးလား’လို့ ပြောသတဲ့။
‘လျှောင်ချို့င်ကလေးကလည်း ကျဉ်းလိုက်တာ အတောင်တော့ ဆန့်လို့ရမှာ
မဟုတ်ပါဘူး၊ ဒါနဲ့တောင် ကူရာသေးတယ်နော်’လို့ ဆက်ပြောသတဲ့။

‘ကြိုး၊ လူလို ဘာမှ မလုပ်နိုင်တော့ ကူလိုပဲ အေရတော့တာပဲ
ထင်ပါရဲ့ မောင်လေးရယ်’လို့ သူ့အစ်မက ပြောသတဲ့။

ချိုးကလေးကလည်း ကူတာပေါ့လေ။ အေရောင်ခြည်အကြောင်း ကူလိုက်၊
ကောင်းကင်ပြာအကြောင်း ကူလိုက်၊ ထနောင်းပင်အကြောင်း ကူလိုက်၊
ပန်းတော်ဖြူအကြောင်း ကူလိုက်၊ သူချုစ်တဲ့ ချိုးမလေးအကြောင်း ကူလိုက်၊
အသိုက်ထဲက ဥကလေးနှစ်လုံးအကြောင်း ကူလိုက်နဲ့ ကူနေလိုက်တာ
ရင်ကဲ့နာ ကျတော့မလောက်ပဲတဲ့။

သည်တော့ မောင်နှမ နှစ်ယောက်လည်း ဝမ်းနည်းပက်လက် ဖြစ်ကြ
တာပေါ့။ ချိုးကလေးကူသံရဲ့ အဓိပ္ပာယ်ကို သူတို့ နားလည်ကြတာကိုး။
သူတို့ မောင်နှမလည်း မကြာခကာ စိတ်ဆင်းရဲဖူးတော့ ချိုးကလေး စိတ်ဆင်းရ
တာကို သူတို့ နားလည်ကြတာပေါ့။ ချိုးကလေးဟာ လိုချင်တာကို မရလို့
ကူနေ တယ်ဆိုတာကို သူတို့ သိကြသတဲ့။ အဲဒါနဲ့ မောင်နှမနှစ်ယောက်သား
မျက်ရည်ကလေးတလည်လည်နဲ့ တစ်ယောက်မျက်နှာကို တစ်ယောက်
ကြည့်ကြသတဲ့။ ချိုးကလေးကတော့ ဆက်ပြီး ကူမြဲ ကူနေတာပေါ့။

သည်အခါမှာ မောင်ကလေးက ဆိုင်ထဲကိုကြည့်ပြီး ‘သည်ချိုးကလေး
ကို ဘယ်လောက်နဲ့ရောင်းမှာလဲ ခင်ဗျာ’လို့ မေးလိုက်သတဲ့။ သည်တော့
ဆိုင်ရှင်က ‘နှစ်ကျပ်ခွဲနဲ့ ရောင်းမယ်’လို့ ပြောလိုက်သတဲ့။

‘များလိုက်တာ ခင်ဗျာ၊ ဒါပေမယ့် မမရေ တစ်နည်းနည်းနဲ့တော့
သည်ငွေကို ရအောင်ရှာပြီး ချိုးကလေးကို ဝယ်ရအောင်နော်၊ ကဲ ကဲ၊
အိမ်ပြန်ပြီး ငွေရဖို့ ကြံကြဖို့ လို့ မောင်ကလေးက အစ်မကို ပြောသတဲ့။

အဲသည်လိုနဲ့ နှစ်ရက်ကြာသွားရောတဲ့။ ချိုးကလေးကလည်း ရှုံးက
လောက် မကူတော့ဘူးတဲ့။ အစာလည်း မစားဘူးတဲ့။ ခေါင်းကလေးစိုက်ပြီး

မိုင်လို့သာ နေတော့သတဲ့။ သည်လျှင်ချိုင်ကလွတ်ပြီး သူ့ဌာန လယ်ကွင်း
ထဲကို ပြန်နိုင်တော့မယ်လို့လည်း မထင်တော့ဘူးတဲ့။

သုံးရက်နေ့ မနက်ကျတော့ မောင်နှုန်းမနှစ်ယောက်ဟာ မျက်နှာထား
ခါ်ချိုင်ပြီးပြီးနဲ့ ငှက်မှဆိုးဆိုင်ရှု့ကို ရောက်လာကြတယ်ဆိုပဲ၊ မောင်ကလေး
ရဲ့ အကျိုးအိတ်ထဲမှာ ငွေနှစ်ကျပ်ခွဲနဲ့တဲ့။ ဘယ်လို့များ ရလာပါလိမ့်။

သူတို့ မောင်နှုန်းမနှစ်ယောက်ဟာ ချိုးကလေးဆီကို ပြန်သွားကတည်း
က အိမ်မှာ မနေဘူးတဲ့။ ရွာထဲလျှောက်ပြီး ထင်းပေါက်တဲ့အခါ ပေါက်၊
ရေခံပဲတဲ့အခါ ခံပဲ၊ ကူလိုထမ်းတဲ့အခါ ထမ်းလို့ ပိုက်ဆံရာလိုက်တာ
အခု ငွေနှစ်ကျပ်ခွဲ ရလာပြီပေါ့။

ဒါကြောင့် ဟော မောင်ကလေးကလေ ချိုးကလေးကို လျှောင်ချိုင့်
ကလေးနဲ့ အတူ ငွေနှစ်ကျပ်ခွဲပေးပြီး ဝယ်လိုက်တာပေါ့။ ပြီးတော့ သူတို့
မောင်နှုန်းမ ဖျေးပိုင်းကနေပြီး ရွာလယ်လမ်းအတိုင်း လျှောက်သွားလိုက်ကြတာ
ခက္လလည်းကြာရော ရွာထိပ်ကိုရောက်သတဲ့။ ဒါပေမယ့် သူတို့ မရပ်လေးဘူးတဲ့
ဆက်ပြီး ငါးမိုင်လောက်သွားတော့မှ ထနာ်းပင်ကလေးတွေ ပေါက်နေတဲ့
ပန်းတော်ဖြူ။ မြက်ခင်းကလေးကို ရောက်ကြသတဲ့။

မြက်ခင်းကလေးဟာ နံနက် နေရောင်ခြည်ထဲမှာ တယ်ပြီး သာယာ
တယ် ဆိုကိုး။

ဘွတ်ခွဲကလေးတွေကလည်း ချုံတွေထဲမှာ အော်လို့တဲ့။ အဲသည်အခါမှာ
ကြောက်ကြောက်လန်းလန်းနဲ့ လျှောင်ချိုင့်ထဲကတန်းမှာ ကုပ်ပြီးနေခဲ့တဲ့
ချိုးကလေးဟာ ကူတော့တာပဲတဲ့။ သည်လယ်ကွင်း၊ သည်မြက်ခင်းကို
သူသိတာကိုး။ ကူတော့တာပေါ့။ သည်ဌာနမှာပဲ သူက ဥကပေါက်ခဲ့တယ်။
သည်ဌာနမှာပဲ သူ အပုံးသင်ခဲ့တယ်။ သည်ဌာနမှာပဲ သူ့ဇနီးနဲ့ ဥကလေး
တွေရှိတယ်။ သည်ဌာနကို သူ အင်မတန် ချစ်တာပေါ့။

‘က မောင်လေးရှာ လွတ်ကြစို့’လို့ အစ်မလုပ်သူက ပြောတော့
မောင်ကလေးဟာလေ မြေကြီးပေါ်မှာ ဒူးထောက်ပြီး လျှောင့်ချိုင့်လေးကို
မြက်ဆုံးပေါ်မှာ ချသတဲ့။ နောက်ပြီး တံခါးကလေးကို ဖွင့်သတဲ့။ ဖွင့်ပြီး
တော့ သူတို့ မောင်နှမက နောက်ဆုံးပြီး ရပ်ကြည့်နေသတဲ့။

ချိုးကလေးလည်း တံခါးကလေးပွင့်နေတာမြင်ပေမယ့် ပထမတော့
ဘာလုပ်ရမှန်း မသိလို့ ငေးနေသတဲ့။ နောက်မှ အပေါက်က ခေါင်းကလေး
ထုတ်ကြည့်ပြီး ဖြုတ်ဆို ခုန်ထွက်လိုက်သတဲ့။ ဒါပေမယ့် အတောင်မခတ်
ရတာကြာတော့ ပုံရမှာတောင် မတတ်သလို ဖြစ်နေရာသတဲ့။

နောက် ဟိုခုန် သည်ခုန်လုပ်ပြီး ခဏာကြာတော့ လျှောင်ချိုင့်ထဲမှာ
မဟုတ်တော့မှန်းသိပြီး မြက်ဆုံးကို ငံကြည့်လိုက်၊ ကောင်းကင်ပြာကို
မော့ကြည့်လိုက် လုပ်နေရာက ထနောင်းပင်ကလေးပေါ်ကို ပုံတက်သွား
ရှာသတဲ့။ အို၊ အဲသည်အခါမှာ တရွတ်ကူး တရွတ်ကူးနဲ့ ကူလိုက်တာ
တစ်ကွင်းလုံးကို ဆူညံသွားတော့မတတ်ဘဲတဲ့။ ပျော်တာကိုး ကူမှာပေါ့။
သူ အခု လွတ်လပ်သွားပြီ။

မောင်နှမ နှစ်ယောက်လည်း စောင့်ကြည့်နေကြရင်း မောင်လေးက
ပြောသတဲ့။ ‘မမရယ်၊ ချိုးကလေးတော့ သူ့ ချိုးမလေးနဲ့ တွေ့ရတော့မှာ
ပေါ့နော်၊ ဥကလေး နှစ်လုံးကိုလည်း မြင်ရတော့မှာပေါ့’လို့ ပြောသတဲ့။
သည်တော့ အစ်မက ‘အေးပေါ့၊ မောင်လေးရယ်၊ သူတို့ ပြန်တွေ့ပြီး သိပ်ပျော်
ကြမှာပေါ့’လို့ ပြန်ပြောသတဲ့။ နောက် ချိုးကလေးကူလို့ ကောင်းတုန်း
မောင်လေးလ လျှောင်ချိုင့်ကို မြေကြီးပေါ်မှာ ရိုက်ချိုးလိုက်ပြီး နေမရင့်ခင်
မောင်နှမနှစ်ယောက် ပျော်ပျော်ပြီးပြီးနဲ့ ရာကို ပြန်လာကြသတဲ့။ ချိုးကလေး
အကြောင်း ဟောသည် သိချင်းကလေးကို မှတ်ကြကွယ့်။

လွတ်လပ်လိုကူ
ပူလိုဖြင့် ဟုတ်ဘူး။
ရွှေချိုးဖို့ တောင်ပံ့ခတ်တယ်
မြိုင်ရပ်မှာမြှုံး။
ဂုတ်ကူး ဂုတ်ကူး။

[အောက်တိုဘာ၊ ၁၉၅၅]

မျက်စိတစ်ရာ နဲ့ ကင်းသမား

ဥရောပတိုက် မြေထဲပင်လယ်၏ မြောက်ဖက်ကမ်းခြေတွင် ဂရိ
တိုင်းပြည်ဟူ၍ တိုင်းပြည်တစ်ပြည် ရှိသည်။ ထိုတိုင်းပြည်၌ နေထိုင်
ကြသော ဂရိလူမျိုးတို့သည် ရွှေးအခါက များစွာ ဘုန်းတန်ခိုးကြီးခဲ့က
သည်။ ညာ၏ပညာ ထက်ခဲ့ကြသည်။ ယနေ့ ဥရောပတိုက်၏
ယဉ်ကျေးမှုသည် ထိုဂရိလူမျိုးတို့၏ ယဉ်ကျေးမှုမှ သက်ဆင်းလာ
ပေသည်။ ဂရိလူမျိုးတို့သည် ပုံပြောဝါသနာပါကြသည်။ ဤ
မျက်စိတစ်ရာ နဲ့ ကင်းသမားဆိုသော ပုံမှာ သူတို့ပြောလေ့ရှိသော
ပုံတစ်ပုံ ဖြစ်လေသည်။

ရွှေးသရောအခါ နတ်မိဖုရားကြီးချိန်သည် အီအောအမည်ရှိသောတော်း
နတ်သမီးလေးတစ်ဦးကို ဖမ်းယူ၍ နွားမကလေးဖြစ်အောင် ဖန်ဆင်းထား
လေသည်။ ထို့နောက် မိဖုရားကြီးသည် မျက်စိတစ်ရာရှိသော ကင်းသမား
အကတ်ကို ခေါကာ ထိုနွားမကလေးကို ကျောင်းရန် အပ်လေသည်။

အကတ်သည် နွားမကလေးကို လယ်ကွင်းများတွင်လျှောက်၍ ကျောင်း
လေသည်။ သူ၏တစ်ရာမျှသော မျက်စိတို့ဖြင့်လည်းအစဉ်မပြတ်ကြည့်လျက်
နေလေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုနွားမကလေးကို တစ်ယောက်



Antler
Deer



ယောက်က လာရောက်ခေါ်ယူကာ တွက်ပြီးမည်စိုးသောကြောင့် ဖြစ်လေသည်။

နွားမကလေးမှာ နတ်သမီးဘဝမှ နွားဘဝသို့ ရုတ်တရက် ပြောင်းလဲ ဖန်ဆင်းခြင်းကို ခံရသဖြင့် မပျော်နိုင်၊ မရွှေ့နိုင်၊ ငေးမှုင်လျက်သာရှိသည်။ အမိအဖများကို သတိရအောက်မေ့ရှု အမိအဖတို့၏ အမည်ကို တမ်းတဆိုမည်သောအခါ့၍ မိမိ၏အသံမှာ နတ်အသံမဟုတ် နွားအသံဖြစ်နေ၍ ထိတ်လန့် ကြောက်ရှုံးမိသည်။ ထို့ကြောင့် နွားမကလေးသည် စကားမဆိုဘဲ နေသည်။ သို့သော်လည်း သူ၏ ဖောင်ကို မြင်ရနိုင်နေ့ မျှော်ကိုးကာ မိမိ ရောက်လေရာ လယ်ကွင်းများ၌ ဟိုကြည့်သည်ကြည့် လှမ်းမျှော် ကြည့်ရှု လျက် ရှိလေသည်။

သူ့ဖောင် ကွင်းထဲသို့ လာပါသည်။ ပျောက်နေသော သမီးကိုရှာရန် ကွင်းထဲသို့ လာပါသည်။

တစ်ခါသော် နွားမကလေးအနီးသို့လာရှု ကျောကိုပင်သပ်သွားပါသေးသည်။ သို့သော်လည်း မိမိ၏သမီး အိအောမှန်း မသိရှာပေ။ နွားမကလေးကလည်း မိမိသည် အိအော ဖြစ်ပါသည်ဟု မပြောပြနိုင်ရှာပေ။ ထို့ကြောင့် အိအောသည် ဤသို့ ကြံစည်လေ၏။ ‘သည်တစ်ခါ ဖောင် လာရင်တော့ ငါ့ကို သိရအောင် ငါ့အမည်ကို ဖြေကြီးမှာရေးပြမည်’ဟု ကြံစည်လေသည်။

ဤသို့ကြံစည်ကာ နွားမလေးသည် မိမိအမည်ကို အိအောဟု သဲထဲ တွင် ရေးခြစ်လေသည်။ ခဏကြာသောအခါ သူ့ဖောင်သည် အခါတိုင်း ကဲ့သို့ပင် သမီးကိုရှာရန် ရောက်လာရာ နွားမကလေးရှေ့တွင် သမီးအမည်ကို တွေ့ရှု များစွာ ဝမ်းနည်းပူဇွေး ဖြစ်မိပေသည်။

ထိုအဖြစ်အပျက်များကို ကင်းသမား အာဂတ်သည် တွေ့မြင်လေ၍ နတ်မိဖုရားကြီး ဂျှော်ထံသို့ အကြောင်းကြားလိုက်လေသည်။ ထိုအခါ ဂျှော်က နွားမကလေးကို အထူးကရှိုက် ထိန်းသိမ်းရန် အမိန့်ပေးလေသည်။

အဘယ့်ကြောင့်ဆိုသော် တစ်နွေ့တွင် တစ်ယောက်ယောက်သည် နွားမ ကလေးကို ဖမ်းယူ၍ နတ်သမီးကလေးပြန်ဖြစ်အောင် ဖန်ဆင်းလိုက်မည်ကို စိုးသောကြောင့် ဖြစ်လေသည်။

ဗျာနှင့် စိုးရိမ်မိသည်မှာလည်း မမှားပါ။ အဘယ်ကြောင့်ဆိုသော် နတ်မင်းများသည် တိုင်ပင်၍ နတ်တမန် မာကျိုရိကို ခေါ်ပြီးလျှင် ကင်းသမား အာဂတ်ကို အိပ်အောင်လုပ်၍ နတ်သမီးကလေး အိအောက် ကယ်ဆယ်ရန် ခိုင်းစေသောကြောင့် ဖြစ်ပါသည်။ မာကျိုရိသည် သိုးထိန်းသမားယောင် ဝတ်ဆင်၍ အာဂတ်အနားသို့ သွားရောက်ထိုင်နေလေသည်။

နေမင်းသည် ပူလျက်ရှိသည်။ အာဂတ်သည် ပျင်းရို့ပြီးငွေ့လျက် ရှိသည်။ ထိုကြောင့် အပျင်းပြီ စကားပြောဖော် ပြောဖက်ကို စောင့်မျှော် လျက်ရှိသည်။ ထိုအခိုက် သိုးထိန်းသမားကလေးကို တွေ့၍ ဝမ်းသာအားရ နှင့် နှုတ်ခွန်းဆက်ကာ စကားစမြည် ပြောလေတော့သည်။

မာကျိုရိလည်း အာဂတ်အနားတွင်ထိုင်ကာ ဖျော်စရာ ပုံပြင်ဝတ္ထု၊ များကို ပြောသည်။ နေပူပူတွင် ပုံပြောရလျှင် အာဂတ်သည် အိပ်ငိုက်ကာ အိပ်သွားလိမ့်မည်ဟု မာကျိုရိက ထင်သည်။ သို့သော်လည်း အာဂတ်ကာ၊ ပုံများကို နားထောင်၍ ကောင်းလှသဖြင့် အိပ်ငိုက်မည့်အစား မျက်လုံးများ ပို့၍ပင် ကျယ်လာလေသေးသည်။

ထိုကြောင့် မာကျိုရိသည် ပုံပြောမည့်အစား သီချင်းများကို ဆိုပြသည်။ အာဂတ်သည် ထိုသီချင်းများကို အလွန်သဘောကျ၍ လိုက်ဆိုလေသည်။ ထိုအခါ မာကျိုရိသည် ကလေးချွဲ ပုံခက်လွှဲသီချင်းများကို ဆိုပြသည်။ ထိုအခါ၌လည်း အာဂတ်မှာ အိပ်မငိုက်၊ မျက်စိတစ်ရာလုံး အကြောင်သားနှင့် နားထောင်လျက်သာ ရှိသည်။

ထိုအခါ မာကျိုရိသည် ကင်းသမားအား မဆုံးနိုင်သော ပုံရည်ကို တစ်ခုကို ပျင်းစရာကောင်းအောင် ဆွဲ၍ ပြောလေတော့သည်။ အာဂတ်လည်း

ပျော်လာတွေ့သည်။ အိပ်ငိုက်လာသည်။ သမ်းလာသည်။ မျက်စိတစ်ရာထဲမှ မျက်စိနှစ်လုံးကို သူ မိုတ်သည်။ မာကျူရီလည်း ဆက်လက်၍ ပုံပြာသည်။ အာဂတ်လည်း ကြီးစား၍ နားထောင်ပါ၏။ သို့သော်လည်း မတတ်နိုင်ရာ ပေ။ အိပ်ငိုက်လာသည်။ သမ်းလာသည်။ နောက်ထပ် မျက်စိနှစ်လုံးကို မိုတ်လိုက်ပြန်သည်။ ဤသို့ဖြင့် မာကျူရီသည် မဆုံးနိုင်သော ပုံရည်ကြီးကို ပျော်စရာကောင်းအောင် ဆက်လက် ပြောဆိုလေရာ နောက်ဆုံးတွင် အာဂတ် သည် မျက်စိနှစ်လုံးတည်း ကျွန်းသည်အတိ မျက်စိများကို မိုတ်လာလေ တွေ့သည်။ ထိုကျွန်းနေသော မျက်စိနှစ်လုံးမှာလည်း ရီဝေလျက်ရှိလေပြီ။ ထိုအခါ မာကျူရီသည် လယ်ထဲ၌ပေါက်နေသော ဘိန်းပွင့် ကလေးများကို ရှုံး၍ ဘိန်းဝတ်ဆံများကို အာဂတ်၏ မျက်စိနှစ်လုံးထဲသို့ ထည့်လိုက်ရာ တစ်ခါတည်း အိပ်ပျော်သွားလေတွေ့သည်။

အာဂတ် အိပ်ပျော်သွားလျှင် မာကျူရီသည် ထိုင်ရာမှုထဲ၍ နွားမ ကလေးကို ခေါ်ဆောင်သွားပြီးလျှင် နတ်သမီးကလေး ပြန်ဖြစ်အောင် ဖန်ဆင်းပေးလိုက်လေတွေ့သည်။

အာဂတ်မှာမူကား အိပ်ရာမှုနီး၍ နွားမကလေး မရှိတွေ့သည်ကို သိလျှင် ထိတ်လန့်တကြားဖြစ်၍ မိဖုရားကြီး ဂျာနိုင် ပြောပြီးလျှင် တိုင်ကြား လေသည်။

ဂျာနိုင်ကလည်း စိတ်ဆိုးသဖြင့် အာဂတ်အား အပြစ်ဆိုပြီးလျှင် ‘ဟယ် ကင်းသမား အာဂတ်၊ သင်သည် ဝတ္ထားပျက်ကွက်လေပြီ၊ ထိုကြောင့် သင်၏ မျက်စိများကို ငါ ယူလိုက်တွေ့မည်’ဟု ပြောကာ မျက်စိများကို နတ်၏တန်ခိုးဖြင့် ယူလိုက်လေသည်။ ထိုနောက် မိမိ နန်းတော်ထဲတွင် မွေးထားသော ဥဒေါင်း၏အမြီးတွင် ထိုမျက်စိများကို တပ်ဆင်လိုက်လေရာ ထိုနေ့မှစ၍ ဒေါင်းမြီးတွင် မျက်စိများ ပေါ်လာလေတွေ့သတည်း။

ရွှေခဲ ကြက်တူရွေး

မှတ်မိပါသေးသည်။ ကျွန်တော်တိုင်ယ်တုန်းက သူငယ်ချင်း မောင်စိန်နှင့် သူ။ ကြက်တူရွေး ရွှေခဲတို့အကြောင်းကို မှတ်မိပါသေးသည်။

မောင်စိန်သည် တိရှိစွာနှစ်အမွေး ဝါသနာ အလွန်ပါ ပါသည်။ သူ့အိမ် မှာ ကြက်မျိုးစုံ ရှိပါသည်။ တိမ်ညင်ကြက်၊ ယိုးဒယားကြက်၊ ဧည့်ကန် ကြက်၊ ကြက်တောင်ပုံတွေဆိုသည်မှာ နံနက်အချိန်တွင် ဆူညံနေအောင် တွန်ကြပါသည်။ စပါးကျိုပ်တွင် အိမ်လုပ်၍ မွေးထားသော ခီဖြူ။ ခီပြာ နက်တွေကလည်း တရူးရူးနှင့် တစ်နွေ့လုံး ညည်းနေကြပါသည်။ အိမ်တွင်းကို ကြည့်ပါ၍။ အနောက်ဖက်ခန်းတွင် ယဉ်ကလေးတွေ ကန်စွန်းရှက် စားနေ သည်ကို အမြဲလိုလို တွေ့ရပါသည်။ သူ မမွေးဘူးသော သားငှက်တိရှိစွာနှစ် ဟူ၍ မရှိတော့ဘူးဟုပင် ထင်ခဲ့ပါသည်။ ကျွန်တော်တို့ရှာတွင် မောင်စိန်တို့ အိမ်သည် တိရှိစွာနှစ်ရုံ ဖြစ်ပါတော့သည်။ ကျွန်တော်တို့ သူငယ်ချင်းတစ်စု သည် ကျောင်းပိတ်ရက်များတွင် သူ့အိမ်တွင်ပင် အချိန်ကုန်ကြပါသည်။

တစ်ခါသော် မောင်စိန်သည် ကြက်တူရွေးတစ်ကောင်ကို မွေးထားပါ သည်။ ရွှေခဲဟု အမည်မှည့်ထားပါသည်။ ရွှေခဲသည် လူစကားကို အတော် ပြောတတ်ပါသည်။ နံနက်ခင်းတွင် ဆွမ်းခံလာသော ကျောင်းသားကလေး



များ အော်သည့်အတိုင်း ‘ဆွမ်းတော်ဖူး’ဟု အော်တတ်သည်။ မှန့်သည်များ အော်သည့်အတိုင်း ‘ထန်းသီးမှန့်၊ ထက်မီးအောက်မီး၊ မှန့်စိမ်းပေါင်း’ စသည် ဖြင့်လည်း အော်တတ်သည်။ ဘကြီးထူး အလည်လာသောအခါ အသံသဲ ကြီးနှင့် မေးတတ်သည့်အတိုင်း ‘ဟေ့ ဘာလုပ်နေကြသလဲ’ ဟူလည်း ပြော တတ်သည်။ ထိုပြင် ကျွန်ုတော်တို့ တူတူပုန်းတမ်း ကစားရာမှ ကြားဖူးသည့် အတိုင်း ‘တွေ့ပြီ တွေ့ပြီ၊ ထွက်ခဲ့’ ဟူ၍လည်း အော်တတ်ပါသည်။

ရွှေခဲ့ကလေး ရှိတုန်းတွင်ပင် မောင်စိန်၏ မိဘများသည် မောင်စိန်ကို ဖြူကျောင်းတွင် ကျောင်းအိပ်ကျောင်းစား သွားရောက်အပ်နံပါးရန် စီစဉ်ကြ ပါသည်။ ထိုအခါ မောင်စိန်၏ မေမေက ရွှေခဲ့ကို သူတစ်ပါးအား ပေးလိုက် ရလျှင် ကောင်းမည်ဟု ဆိုပါသည်။

‘လူကလေး၊ ရွှေခဲ့ကို မေမေ ဂရုစိုက်အားမှာ မဟုတ်ဘူး၊ လူလေးရဲ့ ယုန်တွေ၊ ကြက်တွေ၊ ခိုတွေကို ကြည့်ရတာနဲ့ပဲ မေမေ အိမ်ကိုပြန်ကြည့်ဖို့ အချိန်ရမှာ မဟုတ်ဘူး၊ ဒီတော့ လိုချင်သူရှိရင် ရွှေခဲ့ကို ပေးလိုက်မယ်ကြံတယ်’ ဟု မေမေက ပြောသည်။

‘မပေးပါနဲ့ မေမေရယ်၊ ရွှေခဲ့ကို ကျွန်ုတော် သိပ်ချစ်တယ်၊ သူ စကားပြောတတ်အောင် ကျွန်ုတော် ဘယ်လောက် သင်ထားရသလဲ မေမေ၊ မပေးဘူး မဟုတ်လား မေမေ၊ မပေးဘူးနော်၊ ဟုတ်လား’ ဟု ဝမ်းနည်း ပက်လက်နှင့် မောင်စိန်က ချော့မော့ တောင်းပန်ရှာသည်။

သို့သော်လည်း ‘မပေးလို့မဖြစ်ဘူး လူလေး၊ မင်းတိရွှောန်တွေ ရှိသမျှကို မေမေ မကြည့်အားဘူး၊ မင့်ညီမလေးကိုလည်း ကြည့်ရေးမယ်၊ နောက်ပြီး ရွှေခဲ့က အင်မတန် အော်တယ်၊ တစ်နေ့လုံး ဆူညံနေတာပဲ’ ဟု မေမေက ဆိုသည်။

ထိအခါ မောင်စိန်သည် နိသံပါလာပြီး ‘မေမေ ရွှေခဲကိုပေးလိုက်ရင် ကျွန်တော် သိပ်ပြီး ဝမ်းနည်းမှာပဲ၊ မပေးပါနဲ့ မဖော်ရယ်၊ ရှိခိုးပါရဲ့၊ မပေးပါနဲ့ မဖော်ရယ်’ဟု တောင်းပန်ရှာသည်။

‘အေး အေး၊ ကြည့်သေးတာပေါ့ လူလေးရယ်၊ ဘာမှာတော့ ကတိ မပေးပါရဖော့နဲ့ဦး၊ ယူမယ့်လူရှိရင်တော့ ပေးလိုက်ရမှာပဲ ထင်တယ်’ဟု မေမေက ပြောပြန်သည်။

မောင်စိန်ခများ အလွန် စိတ်မကောင်းဖြစ်ရှာပါသည်။ ရွှေခဲသည် သူ့ကို အလွန်ချစ်ပါသည်။ ရွှေခဲသည် သူ့ပခုံးပေါ် ကုတ်ခြစ်တက်၍ သူ့နားရွက် ကလေးကို ကိုက်ကာ ကိုက်ကာ ကစားလွှာရှိပါသည်။ အိုး၊ ရွှေခဲကို မေမေ မပေးဖြစ်ပါစေနဲ့။

မြို့ကျောင်းကိုမသွားခင်တစ်ရက်သည် မောင်စိန်အတွက် စိတ်မကောင်း ဆုံးသောရက် ဖြစ်သည်။ မောင်စိန်သည် ထိနေ့က ယုန်ကလေးတွေကို အစာ ပို၍ ကျွေးသည်။ ကြက်ကလေးများနှင့် တစ်မနက်လုံး ကစားသည်။ မောင်စိန်၏ ခွေးတုတ်ပေါသည် မောင်စိန်အကြောင်းကို သိသည်အလား အမြီးကို ကုပ်၍ နေသည်။

အိမ်တွင် တစ်ခုခု ထူးခြားနေသည်ကို ရွှေခဲလည်း သိပုံရသည်။ ထို့ကြောင့် သူသည် တစ်နေ့လုံး ခါတိုင်းထက်ပို၍ အော်မြည်နေသည်။ သူက အော်လေ မေမေက စိတ်ပျက်လေ၊ တခြားကို ပေးပစ်လိုက်မည်ဟု ပြောလေဖြစ်သဖြင့် မောင်စိန်သည် သူ့ပါးစပ်ကို ပိတ်ရသည်က အမောပင်။

ထို့သက မောင်စိန်သည် မအိပ်နိုင်။ အိပ်ရာထဲတွင် တလူးလူး တလိုမ့်လိုမ့် ရှိသည်။ ခြိထဲက မီးကွက်ကလေး၏ မြည်သံကို ကြားသည်။ စပါးကျိုက တောက်တဲ့ကြီး၏ အသံကို ကြားသည်။ ဉာတာရည်လှချည့်ရဲ့ဟု မောင်စိန် ထင်နေသည်။

ထိုအခိုက် ထူးဆန်းသော အသံတစ်ခုကို သူ ရုတ်တရက် ကြားလိုက်၍ အိပ်ရာထဲတွင် ထထိုင်ကာ နားစွင့်ထောင်မိသည်။ မီးဖိုတံခါး ဖွင့်နေသံနှင့် တူသည်။

‘ဘယ်သူများပါလိမ့်၊ သူခိုးတွေများလား မသိဘူး၊ လျောကားထိပ်ကို သွားပြီး နားထောင်ကြည့်ခြီးမယ်’ဟု မောင်စိန် စဉ်းစားသည်။

အိပ်ရာမှုထဲ၍ လျောကားထိပ်သွားကာ နားစွင့်ထောင်သည်။ ဘာကိုမျှ မကြားရ။ တုတ်ပါသည် ခြိထဲတွင်ရှိသည်။ သို့သော် ဟောင်ကား မဟောင်။ မီးဖိုတံခါး ဖွင့်သံကြားသည် ထင်မိသည်။ စိတ်ကူးမျှ ဖြစ်ပါလိမ့်မည်။

ထိုသို့ တွေးပြီးနောက် မောင်စိန်သည် ဆာဆာရှိသည်နှင့် ကြောင်အိမ် ထဲတွင် စားစရာသွားရှာဦးမည်ဟုကြိုကာ အိမ်အောက်ထပ်သို့ ဖြည့်ဖြည့် ဆင်းခဲ့သည်။ ထမင်းစားခန်းဆီက အသံတစ်ခု ထွက်လာသည်။ မောင်စိန် သည် တိုင်တစ်တိုင်ကို ကွယ်ကာ ပုန်းနေလိုက်သည်။ ထိုနေရာမှုနေ၍ ဟိုဟိုသည်သည်ကို ကြည့်သောအခါ ကြယ်ရောင်ဖြင့် လင်းသလိုလို ဖြစ်နေ သော ပြတ်းပေါက်နားတွင် လူနှစ်ယောက်ကို မြင်ရသည်။

‘သူခိုးတွေပဲ၊ ဖေဖော်ကို ဘယ်လို သွားပြောရပါလိမ့်မလဲ၊ ငါ လူပ် လိုက်ရင် သူတို့မြင်မှာ အမှန်ပဲ’ဟုဆိုကာ မောင်စိန် အတွေးရ ကြပ်နေလေ သည်။

သူခိုးနှစ်ယောက်သည် ကြောင်အိမ်ထဲက ပန်းကန်များ၊ စွန်းများကို ယူ၍ အိတ်ကြီးထဲသို့ ဖြည့်ဖြည့် ထည့်နေကြသည်။ တစ်ယောက်နှင့် တစ်ယောက် လေသံနှင့် စကားပြောနေကြသည်။

ထိုခဏ္ဍာ ရွှေခဲ့သည် အိပ်ရာမှ လန်းနိုးလာသည်။ ဘာများဖြစ်နေပါ လိမ့်မလဲဟု တွေးတောသောဟန်ဖြင့် သူသည် ဦးခေါင်းကို ကုတ်လေသည်။ သူခိုးများကား သူ့ကို မမြင်နိုင်။ ရွှေခဲ့၏ လျှောင်ချို့င့်မှာ ထောင့်ကွေး

မူးဆောင်ရွက်ထဲတွင်ဖြစ်သည်။ ထို့နောက် ရွှေခဲသည် ရှတ်တရက် ကျယ်ကျယ် လောင်လောင် အော်လိုက်သည်။

‘ဟေ့ ဘာလုပ်နေကြသလဲ၊ ဟေ့ ဘာလုပ်နေကြသလဲ’ဟု ရွှေခဲက အော်လိုက်သည်။

သူခိုးနှစ်ယောက်သည် အံအားသင့်ကာ ခဏရပ်၍ အသံလာရာ ဘက်သို့ လှည့်ကြည့်ကြသည်။ ဘာကိုမျှ မမြင်ရ။

‘ရဲဘော်၊ ဟိုအသံကို ကြားလိုက်ရဲ့လား’ဟု တစ်ယောက်က မေးသည်။

‘ကြားတော့ ကြားတယ်၊ ဒါပေမယ့် ဘာကိုမျှ မတွေ့ရပါကလား’ဟု တစ်ယောက်က ဖြေသည်။

ထိုအခိုက် ရွှေခဲက ‘တွေ့ပြီ တွေ့ပြီ၊ ထွက်ခဲ့၊ ထွက်ခဲ့’ဟု ကျယ် လောင် စူးရှစ်၊ အော်လိုက်ပြန်ရာ သူခိုးနှစ်ယောက်သည် အိတ်ကြီးကိုချုံ ပြတင်းပေါက်မှ ခုန်ဆင်း ထွက်ပြေးလေတော့သည်။ မောင်စိန်လည်း ပြတင်းပေါက်သို့ ပြေး၍ သူခိုးများကို လုမ်းကြည့်သည်။ မူးဆောင်ထဲတွင် ပျောက်သွားခါမှ အိမ်ပေါ်သို့ ပြေးတက်ကာ ဖေဖော်ကို နှိုးသည်။

‘ဖေဖေ၊ ဖေဖေ၊ အောက်ထပ်ကို လိုက်ခဲ့စမ်းပါ၊ သူခိုးတွေလာတယ်၊ ဒါပေမယ့် ရွှေခဲက အော်လို့ ထွက်ပြေးကုန်ပြီ၊ ရွှေခဲ မလိမ္မာဘူးလား ဖေဖေ’ဟု မောင်စိန်က ပြောသည်။

ခဏအကြာတွင် မေမန္တုင့် ဖေဖေ အိမ်အောက်ထပ် ပြတင်းပေါက် နားတွင် တုံးလုံးကြီးလဲနေသော ပန်းကန်အိတ်ကြီးကို ဖွင့်၍ ကြည့်နေလေသည်။

ထိုခဏ၌ ရွှေခဲသည် ‘တွေ့ပြီ၊ တွေ့ပြီ’ဟု အော်ပြီးနောက် ‘ဆွမ်းတော်ပျို့၊ ဆွမ်းတော်ပျို့’ဟု ဆိုလိုက်ပြန်လေသည်။

‘ရွှေခဲ လိမ္မာတယ်၊ ရွှေခဲ ရွှေခဲ သိပ်ပြီး လိမ္မာတယ်’ဟု ဖေဖေက ပြော၍ ‘က လူကလေး၊ မနက် မြို့ကို စောစောသွားစရာရှိသေးတယ်၊ အိပ်တော့၊ အိပ်တော့’ဟု ပြောလေသည်။

ထိုအခါ မောင်စိန်သည် ပန်းကန်များကို သိမ်းဆည်းနေသော မေမေ နားသို့ သွားကာ ‘မေမေ၊ ရွှေခဲကို ပေးပစ်လိုက်ပြီးမှာလား ဟင်’ ဟု ဂေးလေသည်။

‘မပေးတော့ပါဘူး လူလေးရယ်၊ စိတ်ချုလက်ချေသာ အိပ်ပါတော့’ဟု မေမေ နှစ်သိမ့်စကားပြောလိုက်သောအခါကျမှ မောင်စိန်သည် အိပ်ရာဝင် ကာ အိပ်မောကျသွားလေသည်။

သူခိုးများမှာမူ ပြီးလွှားခိုက် ကင်းများနှင့် တွေ့၍ အဖမ်းခံကြရလေ သည်။ သို့သော် သူတို့ကိုအော်၍ ခြောက်လွှတ်လိုက်သူမှာ ရွှေခဲကြက်တူရွေး ဖြစ်သည် ဟူ၍ကား တစ်သက်လုံး သိမသွားကြရရှာပေါ်။

ရွှေခဲ ကြက်တူရွေး

ကြက်တူရွေး ကြက်တူရွေး၊ ရွှေခဲ ကြက်တူရွေး။

ညီပူလေးက စာအံသင်၊ ရွှေခဲ စာအံသင်။

ညီလေးခင်က စာပြန်တုန်း၊ ရွှေခဲ စာပြန်တုန်း။

ဝလုံးရေးဖို့ ညီလေးထိုင်၊ ရွှေခဲ မရေးနိုင်။

ငေးမှိုင်ရှာပေါ့ ကြက်တူရွေး၊ ရွှေခဲ ကြက်တူရွေး။ ။

အမြိုးမလူပ် ငဖြူဒုတ်

တစ်ခါတုန်းက ကျွန်တော်တို့ရာတွင် ဖြူဒုတ်ဆိုသော ခွေးတစ်ကောင် ရှိပါသည်။ ဖြူဒုတ်သည် အလွန် ပျင်းပါသည်။ ပျင်းသဖြင့် အလွန်လည်း ဖျင်းပါသည်။ တစ်နေ့လုံး တစ်နေ့လုံး ခွေးကတက်မှာ တဟားဟားနှင့် သမ်းကာ အိပ်၍သာ နေပါသည်။ လမ်းလျှောက်ရမှန်းမသိ၊ လည်ပတ်ရမှန်း မသိ၊ သူခိုးလာ၍မျှ ဟောင်ရမှန်း မသိပါ။

တစ်နေ့သောအခါ ထမင်းစားနေခိုက် အမြိုးကိုနှစ်ဗြို့လွှဲရ မနှစ်ဘဲနှင့် သေနေသည်ကို ဖြူဒုတ် သတိပြုမိပါသည်။ ဖြူဒုတ် များစွာ စိတ်ညစ်သွား ပါသည်။ အမြိုးမနှစ်ဗြို့သော ခွေးသည် အလွန် ရယ်စရာကောင်းပါသည်။ ထို့ကြောင့် ဖြူဒုတ်သည် တစ်နေ့ တစ်နေ့တွင် မအိပ်နိုင် မလျောင်းနိုင်ဘဲ ငုတ်တုတ်ထိုင်၍ မိုင်ကာသာ နေပါတော့သည်။ သူ့ အကြောင်းကို သိသော အခါ ရွာထဲက အခြားသော ခွေးများသည် သူရှိရာသို့လာ၍

‘အမြိုးမလူပ် ငဖြူဒုတ်
ငုတ်တုတ်ထိုင်လို့ မိုင်’
ဟု အော်ဟစ် ပြောင်လျောင်ကြပါသည်။



သို့သော်လည်း ဖြားခြုံတို့၏ သူငယ်ချင်း ကုပ်ကျားကတော့ တစ်ညနေ
တွင် ဖြားခြုံတို့သို့လာ၍ အကြံပေးစကား ပြောကြားပါသည်။ ‘သူငယ်ချင်း၊
အမြီးမလှပ်နိုင်လို့တော့ မဖြစ်ဘူး၊ အမြီးမလှပ်ရင် မိတ်ဆွေလား၊ ရန်သူလား
ခဲ့ခြားပြီး မသိနိုင်ဘူး၊ သည်တော့ မင့်ကို ခွေးမြင်တိုင်းက ဂိုင်းကိုကိုနေ
တော့မှာပေါ့’ ဟု အကြံပေးစကား ပြောကြားပါသည်။

ဖြားခြုံတို့၏ ဘာလှပ်ရမည် မသိ။ ငုတ်တုတ်ထိုင်ကာသာ နေသည်။
နောက်ဆုံးမှ ကထေမကြီး ဘွားသူ့အကို ပြေား၍ သတိရမိသည်။ ဘွားသူ့အ
ကတော့ဖြင့် ငါအမြီး သေနေတာကို လှပ်နိုင်အောင် လှပ်ပေးနိုင်မှာပဲဟုဆိုကာ
ဘွားသူ့အကျိုး အီမ်သို့ သွားလေသည်။

ရောက်သွား၍ အဖြစ်အပျက်ကို ပြောပြသောအခါ ဘွားသူ့အက
‘အေး၊ ငါမှာ အမြီးသေနေတာကို ရှင်အောင်ကုနိုင်တဲ့ဆေး ရှိတယ်၊ ဒါပေ
မယ့် ငါစားဖို့ ယုန်တစ်ကောင်ဖမ်းပေးမှ ဆေးကိုပေးမယ်’ ဟု ဆိုလေသည်။

ဖြားခြုံသည် တောထဲသို့ဝင်၍ ယုန်ကို လိုက်သည်။ တစ်သက်လုံး
အပျင်းထူလာသည်ဖြစ်၍ ယခု ယုန်လိုက်ရသောအခါ အလွန် ပင်ပန်းနေ
လေသည်။ သို့သော်လည်း နောက်ဆုံးတွင် ယုန်တစ်ကောင်ရ၍ ဘွားသူ့အ
လည်း အမြီးလှပ်ဆေးကို စလူရှက်နှင့် ထုပ်ကာ ပေးလိုက်လေသည်။

ဖြားခြုံသည် ဆေးထုပ်ကို နှုတ်သီးဖြင့် ချီလာ၍ လမ်းခရီးတွင်
အပျင်းရောဂါထလာ၍ ဟားခနဲ့ သမ်းမိလေသည်။ သမ်းမိသောအခါ
ဆေးထုပ်သည် လွတ်ကျ၍ ပြောသွားလေသည်။ ထိုခက္ၣ် လေဖွေတိုက်
လာ၍ ဆေးမှန်တို့သည် လွင့်ပါသွားကာ သစ်ပင်များပေါ်သို့ ရောက်ကြလေ
သည်။ ထို့ကြောင့် ထိုနေ့မှစ၍ သစ်ပင်များပေါ်၍ သစ်ခက်ငယ်များနှင့်
သစ်ရှက်များသည် လေထဲတွင် တလှပ်လှပ် လှပ်လျက် ရှိကြလေတော့
သည်။

ဆေးမှုန့်အနည်းငယ်သာ ဖြူခြုံတော်၏ နှုတ်ခမ်းမွေးပေါ်သို့ ရောက်သွား၍ နှုတ်ခမ်းမွေးတို့သည် တလှပ်လှပ် လှပ်လျက်နေကြလေတော့သည်။ နှုတ်ခမ်းမွေး လှပ်နေသော ဖြူခြုံတော်ကို မြင်ကြသောအခါ စွေးများက

‘နှုတ်ခမ်းမွေး လှပ်လှပ်၊ ငဖ္းဒါတ်
ငတ်တုတ်ထိုင်လို့ မိုင်’

ဟု ပြောင်က လျှောင်ကြပြန်သည်။ ထို့ကြောင့် ဘွားသူ့ဇာဆီသို့သွား၍ ပြောပြသောအခါ ဘွားသူ့ဇာက နှုတ်ခမ်းမွေးများကို အလှပ်ရပ်အောင် ဆေးကုပေးလိုက်လေသည်။ ထို့နောက် အမြို့လှပ်ဆေးကို စလူရှုက်နှင့် ထုပ်ကာ ပြ၍ ‘ကဲ၊ ငါစားဖို့ မို့ရှာပေးခဲ့၊ နောက်ပြီး ဟောသည်ဆေးကို ယူသွား’ ဟု ပြောလေသည်။ ဖြူခြုံတ်လည်း လယ်ကွင်းထဲတွင် တောင်ပြီး မြောက်ပြီးနှင့် မို့ရှာရာ အလွန် မေခါမှ မို့တစ်ဟင်းချက်ရှု၍ ဘွားသူ့ဇာအား ပေးကာ ဆေးထုပ်ကို နှုတ်သီးဖြင့် ချီယူ ပြန်လာခဲ့လေသည်။

ဖြူခြုံတ်မှာ တစ်မနက်လုံးလုံး ကွင်းထဲတွင် ပြီးကာ လွှားကာ မို့ရှာခဲ့ရသဖြင့် မေနေသောကြောင့် လမ်းတွင် အိပ်ငိုက်လာကာ ဟားခနဲ့သမ်းမိပြန် လေသည်။ သမ်းသောအခါ ဆေးထုပ်သည် လွတ်ကျ၍ ပြေသွား လေသည်။ ထိုခက္၌ လေပွေ တိုက်လာ၍ အမှုန်တို့သည် လွန့်ပါသွားကာ ကွင်းထဲတွင် အစာရှာနေသော ငှက်တစ်ကောင်၏ အမြို့ပေါ်သို့ ကျလေ သည်။ ထိုနေ့မှစ၍ ထိုင်က်၏ အမြိုးသည် တလှပ်လှပ် လှပ်လျက်ရှိလေ တော့သည်။ ထိုင်က်ကို ယခုအခါ မြေလျှောင့်ကောင်ဟု ခေါ်ကြပါသည်။

ဆေးမှုန့်အနည်းငယ်သည် ဖြူခြုံတော်၏ နားရွက်ပေါ်သို့ကျကြ၍ နားရွက် တို့မှာ တလှပ်လှပ် လှပ်လျက် ရှိကြလေတော့သည်။ နားရွက်လှပ်နေသော ဖြူခြုံတော်ကို မြင်ကြသောအခါ စွေးများက

‘နားရွက်လှပ်လှပ်၊ အဖြူဒုတ
င့်တူတ်ထိုင်လို့ မိုင်’

ဟု ဆိုကာ ပြောင်က လျှောင်ကပြန်လေသည်။ ထို့ကြောင့် ဖြူဒုတ်သည်
ဘွားသူ့အဆီသို့ သွားပြန်သည်။

ဘွားသူ့အလည်း ဖြူဒုတ်၏ နားရွက်များကို အလှပ်ရပ်အောင်
ဆေးကုပ်လိုက်သည်။ ထို့နောက် ဘွားသူ့အက ‘က အဖြူတ်၊ သည်တစ်ခါ
တော့ အမြို့လှပ်ဆေးကို နှစ်ခွက်စာ ပေးလိုက်ရမှာပဲ၊ ဒါမှ လမ်းကျလို့
ဖိတ်ကုန်တောင် တစ်ဝက်တော့ ကျန်ထိမ့်ခြီးမယ်၊ က က၊ ငါစားဖို့
ရောက်ဥ တူးပေးခဲ့ခြီး’ ဟု ခိုင်းလေသည်။ အဖြူဒုတ်လည်း ပျင်းသော်လည်း
မပျင်းသာဘဲ ရောက်ဥများကို တူးပေးလေသည်။

ကထေမကြီးသည် ဆေးထုပ်ကလေးကိုပေး၍ ‘ဟဲ အဖြူဒုတ်၊ သည်တစ်ခါ
ကောင်းကောင်း သတိထားသွား၊ အိမ်မရောက်မချင်း မသမ်းနဲ့နော်၊
ဟုတ်လား’ ဟု မှာလိုက်လေသည်။

သည်တစ်ခါမှာတော့ အဖြူဒုတ်သည် အထူးဂရစိုက်၍ သွားလေရာ
မသမ်းမထောဘဲနှင့် အိမ်သို့ပြန်ရောက်လေသည်။ ရောက်သောအခါ
သူငယ်ချင်း ကုပ်ကျားကို ခေါ်၍ အမြို့ကို ဆေးထည့်ခိုင်းလေသည်။
သို့သော်လည်း သည်တစ်ခါ ရလာသောဆေးမှာ နှစ်ခွက်စာဖြစ်သည်ကို
သတိမထားမိပေါ့။ ကုပ်ကျားလည်း ဆေးမှုနှင့်များကို အမြို့တွင် အားရပါးရ
လောင်း၍ ပွံတ်ပေးလေရာ အမြို့မှာတစ်ခါတည်း လှပ်လာလေတော့သည်။
သို့သော်လည်း ဆေးမှုနှင့်များမှာ လိုသည်ထက် ပို့နေသောကြောင့် အမြို့မှာ
အလွန်အကျံ့ လှပ်နေလေတော့သည်။ ရပ်ချင်၍လည်း မရပ်နိုင်ရှိလေသည်။
ထို့ကြောင့် အဖြူဒုတ်မှာ စိတ်ညစ်ပြန်လေသည်။ အိပ်သောအခါလည်း

တလူပ်တည်း လူပ်နေသာအမြို့ကို မည်သို့ သဘောကျနိုင်ပါမည်နည်း။
ထို့ကြောင့် ဘွားသူ့အဆီသို့ ပြေးလေရပြန်သည်။

ဘွားသူ့အသည် ဖြော့ကို မြင်သောအခါ ဤသို့ ပြောလေသည်။
'ဟဲ ဖြော့ကို ပထမဦးစွာ မင်းအမြို့ကို နှစ်ဗို့ လူပ်လို့မရတဲ့အကြောင်းက
တြေား မဟုတ်ဘူး၊ မင်း အပျင်းတစ်လွန်းလို့ပဲ၊ မင်းဟာ တစ်နေ့လုံး
အိပ်ချည်းနေတာပဲ၊ ဘာမှ မလုပ်ဘူး၊ ပျင်းနေတာပဲ၊ ပျင်းတော့ ဖျင်းလာ
တာပေါ့၊ ဖျင်းရာကနေပြီး အမြို့ဟာ သေသွားရော၊ သည်တော့ အခု မင်း
ငါအိမ်လာပြီး ငါအလုပ်တွေကို စိုင်းကူလုပ်ပေးရမယ်၊ တစ်လလောက်
လုပ်ပေးရင် မင်းအမြို့ ပြန်ပြီး ကောင်းသွားမှာပဲ၊ ဖျတ်ဖျတ်လတ်လတ်
လုပ်ချင်ကိုင်ချင်တဲ့ စွေးတွေဟာ သူတို့ အမြို့အတွက် ဘယ်တော့မှ
စိတ်မည့်ရဘူး'ဟု ပြောလေသည်။

ထို့ကြောင့် ဖြော့ကို ဘွားသူ့အောက် အိမ်သို့ သွားနေ၍ အလုပ်
လုပ်ပေးလေသည်။ ရေခပ်ပေးသည်။ ထင်းခွဲပေးသည်။ တံမြက်စည်း
လှည်းပေးသည်။ လှန်းထားသေ စပါးများကို ငါက်တွေမလာအောင်
စောင့်ပေးသည်။ ဉာဏ်ချိန်ဆိုလျှင် သူခိုးမလာအောင် ဟောင်ပေးသည်။
ဤကဲ့သို့ ဖျတ်ဖျတ်လတ်လတ် လိုလိုချင်ချင်နှင့် အလုပ် လုပ်နေစဉ်
တစ်နေ့သို့ သူ့အမြို့သည် အလိုလို နို့အတိုင်း ပြန်ကောင်းသွားလေ
တော့သည်။

'အခု ကျွန်ုင်တော့အမြို့ကို လူပ်ချင်တဲ့အခါ လူပ်လို့ရတယ်၊ ရပ်ချင်တဲ့
အခါ ရပ်လို့ရတယ်၊ နို့အတိုင်း ပြန်ဖြစ်သွားပြီ'ဟု ဝမ်းသာအားရနှင့်
ဖြော့ကို ကဝေမကြီးအား ပြောပြလေသည်။

ထိုအခါ ကဝေမကြီးက 'အေး ကောင်းတယ်၊ ကောင်းတယ်၊ တစ်လ
လ စွဲပြီး မင်းသွားပေတော့၊ ဒါပေမယ့် မှတ်ထားနော် ဖြော့ကို၊ မသေမချင်း

ကောင်းကောင်းမှတ်ထား၊ မင်းအမြို့ သေသွားမှာ**ကြောက်ရင်** ဘယ်တော့မှ မပျင်းနဲ့၊ အလုပ်ကို ကောင်းကောင်းမှန်မှန်လုပ်၊ ဟုတ်လား၊ ဟု ပြောရ ဖြူဒုတ်က ‘ကျွန်တော် သည်က မသွားချင်တော့ဘူး၊ သည်မှာ နေရတာ ပျော်တယ်၊ အလုပ်လုပ်ရတာ ပျော်တယ်၊ အဘွားနဲ့ပဲ အတူနေပါရစေ’ ဟု တောင်းပန်လေသည်။

ကျွန်တော်သိသူ့ ပြောရမည်ဆိုလျှင် ဖြူဒုတ်သည် ယခုတိုင် ကထေမကြီး ဘွားသူ့အိမ်မှာ ရှိပါသေးသည်။ သူ့အမြို့လည်း ယနေ့တိုင် ကောင်းလျက်ပင် ရှိသည်ဟု **ကြားရပါသည်။**



[ဒီဇင်ဘာ၊ ၁၉၅၅]

ကြက်ဖကလေး အောက်အီးအွှတ်

ရျေးရျေးတုန်းက ကြောင်ဝါလေး တစ်ကောင်ရယ်၊ ငှက်ကျားကလေး တစ်ကောင်ရယ်၊ ကြက်ဖကလေး တစ်ကောင်ရယ် တော်ကြီးတစ်ခုထဲက အိမ်ကလေး တစ်ခုတည်းမှာ နေကြသတဲ့။ နေ့တိုင်း နေ့တိုင်း မိုးလင်းပြီဆိုရင် ကြောင်ဝါကလေးနဲ့ ငှက်ကျားကလေးက ပေါက်ဆိန်တွေထမ်းပြီး တောနက် ထဲကို ထင်းခုတ်သွားကြတယ်။ အိမ်မှာတော့ ကြက်ဖကလေး တစ်ကောင် တည်း ကျွန်းခဲ့တာပေါ့။ သူတို့ သွားခါနီးပြီဆိုရင် ကြက်ဖကလေးကို မှာကြသတဲ့။ ‘တို့များ တောနက်ထဲကို ထင်းခုတ်သွားမယ်၊ မင်း အိမ်စောင့်ပြီး နေခဲ့၊ ထမင်းလည်း ချက်ထား၊ ပြောပြောလည်း နေ၊ မြမြခွေးလာရင် ပြတင်းပေါက်က ထွက်မကည့်နဲ့’လို့ မှာခဲ့သတဲ့။

ကြောင်ဝါကလေးနဲ့ ငှက်ကျားကလေး ထင်းခုတ်ထွက်သွားတာကို သိတယ် ဆိုရင်ပဲ မြမြခွေးဟာ ကဆုန်ပေါက်ပြီးလာပြီး ပြတင်းပေါက်နားမှာ ထိုင်လို့ သီချင်းဆိုသတဲ့။

ကြက်ဖကလေး အောက်အီးအွှတ်
ငှက်မွေးဝတ်လုံး ပြီလို့ဝတ်။
နီနီတွေတ်တွေတ် အမောက်ထောင်
ဦးခေါင်းကြီးက လက်လက်ပြောင်။



အိမ်တောင်ဘက်ကို ထွက်ပါခဲ့

ပဲစွဲ ဂျူစွဲ ပေးမယ်ကွယ့်။

ကြက်ဖက်လေး ပြတင်းပေါက်က ထွက်ကြည့်တော့ မြေခွေးက
အသာဖမ်းပြီး တောထဲကို ပြုးပါလေရောတဲ့။

ဒီတော့ ကြက်ဖက်လေးက အောင်တယ်။

င့်ကို မြေခွေး ဖမ်းလို့ပြုး

မြေဝေး ရုပ်ခြား တောင်ကမ်းပါး

ငှက်ကျား ကယ်ပါ ကြောင် ကယ်ပါ တဲ့။

ကြက်ဖက်လေး အောင်သံကို ကြောင်ဝါကလေးနဲ့ ငှက်ကျားကလေး
တို့က ကြားတော့ မြေခွေးကို အတင်းလိုက်ပြီး ကြက်ဖက်လေးကို လှယူကြ
သတဲ့။

နောက်တစ်နေ့ ကြောင်ဝါကလေးနဲ့ ငှက်ကျားကလေး တောထဲကို
သစ်ခုတ် သွားခါနီးတော့ မှာပြန်သတဲ့။ ‘ကြက်ဖက်လေး၊ ကြက်ဖက်လေး၊
ပြတင်းပေါက်က ထွက်မကြည့်လေနဲ့’ ဒီနေ့ တို့ အဝေးကြီးသွားရလိမ့်မယ်၊
မင်းအောင်သံကို ကြားရမှာ မဟုတ်ဘူး’လို့ မှာသတဲ့။

သူတို့လဲ ထွက်သွားရော မြေခွေးလဲ ရောက်လာပြီး သီချင်းဆိုပြန်
သတဲ့။

ကြက်ဖက်လေး အောက်အီးအွတ်

ငှက်မွေးဝတ်လုံး ခြိုလို့ဝတ်။

နီနီတွေတ်တွေတ် အမောက်ထောင်

ဦးခေါင်းကြီးက လက်လက်ပြောင်။

အိမ်တောင်ဘက်ကို ထွက်ပါခဲ့

ပဲစွဲ ဂျူစွဲ ပေးမယ်ကွယ့်။

ဒီတစ်ခါတော့ ကြက်ဖကလေးက မလှပ်ဘူးတဲ့။ ဇြမ်နေတာပါ။
ဒီတော့ မြေခွေးက သီချင်းဆိုပြန်တယ်။

ကောင်ကလေးများ အပြေးအလွှား
ဂုံစွဲ စပါး ကြိလို့သွား။
ကြက်မအများ ကောက်လို့စား
ကြက်ဖကိုကား ပေးမသွား တဲ့။

ကြက်ဖကလေးက ပြတင်းပေါက်က ထွက်ကြည့်ပြီး ပြောသတဲ့။

ဂုံစွဲစပါး ပေးမသွား
ကြက်ဖကိုများ မှန်းလို့လား တဲ့။

ဒီတော့ မြေခွေးက အသာဖမ်းတဲ့ပြီး ကြက်ဖကလေးကို တောထဲ
ယူပြေးပြန်ရော၊ ကြက်ဖကလေးက အော်ပြန်ရော။

င့်ကို မြေခွေး ဖမ်းလို့ပြေး
မြေဝေး ရပ်ခြား တောင်ကမ်းပါး
ငုက်ကျား ကယ်ပါ ကြောင်ကယ်ပါ တဲ့။

ကြောင်ဝါကလေးနဲ့ ငုက်ကျားကလေးက ကြားတော့ မြေခွေးနောက်
ကို လိုက်ကြတာပါ။ ကြောင်ဝါကလေးက မြေပြင်ကပြေး၊ ငုက်ကျား
ကလေးက မိုးပေါ်က ပုံတာပေါ့လေ။ မြေခွေးကိုဒီတော့ ကြောင်က ကုတ်၊
ငုက်က ဆိုတ်နဲ့ ကြက်ဖကလေး လွတ်လာရောတဲ့။

နောက်တစ်နေ့ ထင်းခုတ်သွားခါနီးတော့ မှာပြန်တယ်။ ‘ကြက်ဖလေး၊
မြေခွေးအသံကြားရင် နားပိတ်ထားပါ၊ ပြတင်းပေါက်ကလည်း ထွက်မကြည့်
ပါနဲ့၊ ဒီနေ့ တို့ ခါတိုင်းထက်ဝေးတဲ့ တောကို သွားရမယ်’

ဒီလို့မှာပြီး ကြောင်ဝါကလေးနဲ့ ငုက်ကျားကလေး တောနက်ကြီးထဲကို
ထင်းခုတ်သွားကပါရော၊ မြေခွေးလဲ အခါတိုင်းလို့လာပြီး ပြတင်းပေါက်
အောက်က တေးဆိုပြန်ရောတဲ့။

ကြက်ဖကဲး အောက်အီးအွတ်
 ငှက်မွေးဝတ်လုံ ခြိလိုဝတ်။
 နိနိတွတ်တွတ် အမောက်ထောင်
 ဦးခေါင်းကြီးက လက်လက်ပြောင်။
 အိမ်တောင်ဘက်ကို ထွက်ပါခဲ့
 ပဲစွေ့ ဂျူစွေ့ ပေးမယ်ကျယ့် တဲ့။
 ကြက်ဖလေးက ကုပ်ပြီး ဌိမ်နေတယ်၊ ဒီတော့ မြေခွေးက ဆိုပြန်
 သတဲ့။

ကောင်ကလေးများ အပြေးအလွှား
 ဂျူစွေ့ စပါး ကြိလိုသွား။
 ကြက်မအများ ကောက်လိုစား
 ကြက်ဖကိုကား၊ ပေးမသွား တဲ့။
 ဒါနဲ့လဲ ကြက်ဖကဲးက မလှပ်ဘူးတဲ့။ အဲဒီတော့ မြေခွေးက
 ဆိုပြန်တယ်။

လူကြီးတစ်တွေ ဖြတ်လိုသွား
 မြေပဲစွေ့တွေ ကြိလိုသွား။
 ကြက်မတစ်တွေ ကောက်လိုစား
 ကြက်ဖတွေကို ပေးမစား တဲ့။
 အဲဒီအခါမှာ ကြက်ဖကဲးလည်း သတိလစ်ပြီး ပြတင်းပေါက်က
 ထွက်ကြည့်ရင်းနဲ့ ဆိုသတဲ့။
 မြေပဲစွေ့ကို

ပေးမစား
 ကြက်ဖတွေကို
 မှန်းလိုလား တဲ့။

မြေဇွေးက ကြက်ဖကလေးကို ဖြန်းခနဲ့ ဖမ်းတဲ့ပြီး မြေဆေးရပ်ခြား
တောင်ကမ်းပါးဆီကို ပြေးပါလေရောတဲ့။

ကြက်ဖကလေးကလဲ အော်တာပေါ့။ အသံကုန်ဟစ်ပြီး ငယ်သံပါ
အောင် အော်တာပဲတဲ့။ ဒါပေမယ့် ကြောင်ဝါကလေးနဲ့ ငှက်ကျားကလေး
တို့က ဟိုတောနက်ကြီးထဲကို ရောက်နေတော့ မကြားကြဘူးပေါ့။ မိုးချုပ်လို့
အိမ်ပြန်လာတော့မှ ကြက်ဖကလေး မရှိတော့တာကို တွေ့သတဲ့။ ကြက်မွေး
ကြက်တောင်ကလေး ကျွတ်ပြီး ကျွန်ရစ်ခဲ့တာကိုလည်း ပြတင်းပေါက်နားမှာ
တွေ့သတဲ့။

ဒီတော့ ကြောင်ကလေးနဲ့ ငှက်ကလေးတို့လဲ ခြေရာခံပြီး လိုက်က
တာပေါ့။ ကြောင်ကလေးက ပြေးလို့ ငှက်ကလေးက ပုံလို့ လိုက်ကြရတယ်။
နောက်ဆုံးကျတော့ မြေဇွေးဝပ်တဲ့တွင်းကို ရောက်သွားကြတယ်။ အဲဒီအခါ
ကြောင်ဝါကလေးက သီချင်းကလေးဆိုပြီး ပလွှေကလေးကို မှုတ်သတဲ့။

နောင်ကြီးမြေဇွေး နေဖို့တေး

ချိုချိုအေးအေး ခုံုမယ်လေး

င့် င့် င့် ဝေး ဝေ ဝေး။

နောင်ကြီးနီဘား ပြင်ကိုများ

အစာရှာ သွားလေသလား

ဝါး ဝါ ဝါ့ ဝါး ဝါ ဝါး။

တေးဆို ပလွှေမှုတ်သံကိုကြားတော့ မြေဇွေးက တွေးသတဲ့။

‘ဒီလောက်တောင် အေးအေးချိုချို တေးဆိုပြီး ဝေဝေ ဂုတ်ဂုတ် ပလွှေမှုတ်တာ
ဘယ်သူများပါလိမ့်’လို့ တွေးပြီး တွင်းထဲက ထွက်လာတာပေါ့။ အပြင်ဘက်
က ရွောင်းနေတဲ့ ကြောင်နဲ့ ငှက်ကလည်း တစ်ခါတည်း ဖမ်းတဲ့ပြီး ကုတ်လိုက်
ခြစ်လိုက် ဆိတ်လိုက် ပေါက်လိုက် လုပ်တော့ နာနာရှိတာနဲ့ မြေဇွေးလည်း
သုတ်ခြေတင်ပြီး ထွက်ပြေးရတာပေါ့။

ဒီတော့မှ ကြောင်ဝါကလေးနဲ့ ငုက်ကျားကလေးဟာ ကြက်ဖက်လေး
ကိုယူ၊ တောင်းကလေးထဲမှာထည့်ပြီး ထမ်းဆောင်သွားကြသတဲ့။

အဲဒီအခါကစပြီး သူတို့ သူငယ်ချင်း သုံးယောက်သားဟာ တောနက်
ကြီးထဲက အိမ်ကလေးထဲမှာ သင့်သင့်မြတ်မြတ် ပျော်ပျော်ပါးပါး နေလာ
လိုက်ကြတာ ဒီနေ့ထိပါလေရောတဲ့။

[အောက်တိုဘာ၊ ၁၉၅၈]

သမီးလိမ္မာ မဟာရွှေသွေး

ရျေးရျေးတုန်းက ညီအစ်ကိုနှစ်ယောက် အတူတူ ခရီးသွားကြသတဲ့။
တစ်ယောက်က ဆင်းရဲတယ်။ တစ်ယောက်က ချမ်းသာတယ်။ ဆင်းရဲသူက
မြင်းမ ဆွဲတဲ့ လှည်းကလေးနဲ့၊ ချမ်းသာသူက မြင်းထိုးဆွဲတဲ့ လှည်းကလေး
နဲ့ သွားကြလို့ ညမိုးချုပ်တော့ လှည်းစိုင်းတစ်ခုမှာ စခန်းချုပြီး အိပ်ကြသတဲ့။
ညသန်းခေါင်လောက်ကျတော့ ဆင်းရဲတဲ့သူရဲ့ မြင်းမက မြင်းကလေး
မွေးတယ်။ မြင်းကလေးက ချမ်းသာသူရဲ့ လှည်းအောက်ကိုသွားပြီး ဝပ်နေ
တယ်။ နောက်တစ်နေ့၊ မိုးလင်းတော့ ချမ်းသာသူက သူ့ညီ ဆင်းရဲသားကို
အိပ်ရာက နှိုးပြီးပြောသတဲ့။

‘ဟေ့ ညီလေး၊ ထစမ်း၊ ငါ့လှည်းက မြင်းကလေးတစ်ကောင် မွေးနေ
တယ်’

သည်တော့ ဆင်းရဲသားက ထပြီး ပြောတာပေါ့။

‘လှည်းက မြင်းမွေးတယ်လို့ မိုးကြိုးကျားသား၊ ခင်ဗျားပဲ ပြောတတ်
ပလေတယ်၊ ကျွန်ုတော့ မြင်းမက မွေးတဲ့ မြင်းကလေးပါဗျား’

‘မင်း မြင်းမကမွေးရင် သည်မြင်းကလေးဟာ မြင်းမနားမှာ နေမှာပေါ့’



အဲသည်လို ညီအစ်ကိုနှစ်ယောက် စကားများပြီး တရားသူ**ကြီးဆီကို**
ရောက်ကြပါလေရောတဲ့။ ချမ်းသာသူက ငွေရှိတော့ တရားသူ**ကြီးကို**
ငွေနဲ့ လာသံထိုးတာပေါ့။ ဆင်းရဲသူကတော့ တရားသူ**ကြီးကို** အမှန်ပဲ
ပြောနိုင်ရှာတယ်။

နောက်ဆုံးကျတော့ သည်အမှုဟာ ဓာတုရှင်**ကြီးဆီကို** ရောက်ပါလေ
ရော။ ရှားပြည်မှာ ရေးက ရှင်ဘုရင်တွေကို ဓာလို့ ခေါ်တယ်။ မှတ်
ထားက။

သည်တော့ ဓာတုရှင်**ကြီးက** ညီအစ်ကိုနှစ်ယောက်ကို ရှေ့တော်ခေါ်
စကားထာလေးရပ် ရှုက်သတဲ့။

‘ကမ္မာပေါ်မှာ အရှိန်အပြင်းဆုံး အမြန်ဆုံးဟာ ဘာလဲ၊ အဆီအများ
ဆုံးဟာ ဘာလဲ၊ အနှံးညွှံဆုံးဟာ ဘာလဲ၊ ချစ်စရာအကောင်းဆုံးဟာ ဘာလဲ’

စကားထာ အဖြေရှာဖို့ ခွင့်သုံးရက်ပေးတယ်။

‘မောင်မင်းတို့ လေးရက်မောက်တဲ့အခါ ငါထံကို လာပြီး အဖြေ
ပေးကဲ’လို့ ဓာတုရှင်က မှာလိုက်သတဲ့။ ချမ်းသာသူလည်း အဖြေကို စဉ်းစား
တာပေါ့။ နောက်တော့ သူ့မိတ်ဆွေ ဂုံးမ**ကြီးကို** သတိရတာနဲ့ အကြံ
သွားတောင်းတယ်။

ဂုံးမ**ကြီးက** သူ့ကိုမြင်တော့ ‘မျက်နှာတွေ အိုလို့၊ ဘာအလိုမကျ
ဖြစ်လာသလဲ’ လို့ မေးတယ်။

‘များ ဓာတုရှင်**ကြီးက** သုံးရက်အတွင်းမှာ စကားထာ လေးရပ်ကို
ဖြေရမယ်လို့ ခိုင်းလိုက်လို့ စိတ်ညစ်နေပါတယ်’

‘က ပြောစမ်းပါဦးလေ၊ ဘာစကားထာတွေများလဲ သိရအောင်’

‘ပထမ စကားထာကတော့ ကမ္မာပေါ်မှာ အရှိန်အပြင်းဆုံး အမြန်ဆုံး
ဟာ ဘာလဲတဲ့’

‘အမယ်လေး ခက်လိုက်တာ၊ ကျူပ်တို့အိမ်က မြင်းနီမကြီးဟာ ကမ္မာ
ပေါ်မှာ အရှိန်အပြင်းဆုံး၊ အမြန်ဆုံးပေါ့၊ ကြိမ်ကလေးတစ်ချက် တို့ကြည့်
စမ်းပါလား၊ ယုန်ကိုတောင် အမိလိုက်နိုင်ပါတယ်’

‘ဟုတ်ပေါ်များ၊ ကဲ နောက်တစ်ခု ဖြေပါဦး၊ ကမ္မာပေါ်မှာ အဆိုအများ
ဆုံးဟာ ဘာလဲတဲ့’

‘ကျူပ်တို့မွေးထားတဲ့ နှစ်နှစ်သား ဝက်ထီးကလေးဟာ အဆိုအများဆုံး
ပေါ့၊ အဆိုဘယ်လောက်များ များသလဲဆိုရင် အခု ထတောင် မထနိုင်
တော့ဘူး’

‘ဟုတ်ပေါ်များ၊ ကဲ နောက်တစ်ခု ဖြေပါဦး၊ ကမ္မာပေါ်မှာ အနှုံည့်ဆုံးဟာ
ဘာလဲတဲ့’

‘ဉော်၊ ဒါမှ မဖြေနိုင်ဘူးလား၊ ခက်ခက်ခဲ့ခဲ့လိုက်လို့မှို့သွတ်ထားတဲ့
စွေးရာဟာ အနှုံည့်ဆုံးပေါ့၊ ဒါထက် ဘယ်ဟာ နှုံည့်နိုင်သေးသလဲ’

‘ဟုတ်ပေါ်များ၊ ကဲ နောက်ဆုံး စကားထာကို ဖြေပေးပါဦး၊ ကမ္မာ
ပေါ်မှာ ချစ်စရာအကောင်းဆုံးဟာ ဘာလဲတဲ့’

‘ကမ္မာပေါ်မှာ ချစ်စရာအကောင်းဆုံးဟာလား၊ ကျူပ်မြေးကလေး
အီဗန်နှစ်ကပေါ့၊ သူ့ထက်ချစ်စရာကောင်းတာ ဘယ်မှာမှ မရှိဘူး’

‘အင်း၊ အခုမှ စိတ်အေးရတော့တယ်၊ ကျေးဇူးတင်လိုက်တာများ၊
အသက်ရာကျော် ရှည်ပါစေ’လို့ ပြောပြီး ချမ်းသာသူလည်း ပြန်သွားရောတဲ့။

ဆင်းရဲသူကတော့ မျက်ရည် တတွေတွေနဲ့ ငိုပြီး အိမ်ပြန်သွားတယ်။
အိမ်ပေါက်ရောက်တော့ ခုနှစ်နှစ်အရွယ် သူ့သမီးကလေးနဲ့ တွေ့တယ်။
သားသမီးဆိုလို သည်တစ်ယောက်ပဲ ရှိသတဲ့။ သူ့အဖေ မျက်နှာမကောင်း
တာကို မြင်ရတော့ သမီးကလေးက မေးသတဲ့။

‘ဖေဖေ၊ ဘာဖြစ်လို့ ငိုရသလဲ’

‘မငိုပဲ နေနိုင်ပါမလား သမီးရယ်၊ ာဘုရင်က ဖေဖေ တစ်သက်လုံး မဖြေနိုင်မယ့် စကားထာ လေးရပ်ကို ဂုဏ်လိုက်တာကိုး’

‘ဘာ စကားထာလဲ ဖေဖေ၊ သမီးကို ပြောပြစ်စ်းပါ’

‘အေး ပြောမယ်၊ နားထောင် သမီး၊ အရှိန်အပြင်းဆုံး အမြန်ဆုံးဟာ ဘာလဲတဲ့၊ အဆီအများဆုံးဟာ ဘာလဲတဲ့၊ အနူးညံဆုံးဟာ ဘာလဲတဲ့၊ ချစ်စရာ အကောင်းဆုံးဟာ ဘာလဲတဲ့’

‘ကဲပါ ဖေဖေ၊ ာဘုရင်ဆီကိုသွားပြီး ဟောသလို ဖြေလိုက်စစ်းပါ၊ အရှိန် အပြင်းဆုံး အမြန်ဆုံးဟာ လေပေါ့၊ အဆီအများဆုံးဟာ မြေပေါ့၊ သတ္တဝါတွေ အပင်တွေကို မြေကြီးက ကျွေးမွေးနေတယ် မဟုတ်လား၊ အနူးညံဆုံးဟာ လက်ပေါ့၊ လူတွေဟာ ဘယ်မှာပဲအိပ်အိပ် လက်ပေါ်မှာ ခေါင်းအုံတာပဲ မဟုတ်လား၊ ချစ်စရာအကောင်းဆုံးဟာ အဆိုပ်ပေါ့’

ချိန်းတဲ့နေ့ရောက်တော့ ညီအစ်ကို နှစ်ယောက်ဟာ ာဘုရင်ရှေ့တော် ကို ဝင်ကြတယ်။ ာဘုရင်လည်း သူတို့နှစ်ယောက် ဖြေတဲ့အဖြေတွေကို နားထောင်ပြီးတော့ ဆင်းရဲသူကို မေးသတဲ့။

‘မောင်မင်း၊ သည်အဖြေတွေကို ကိုယ့်ဘာသာ တွေးယူတာလား၊ တစ်ယောက်ယောက်က တွေးပေးတာလား’

‘အရှင်မင်းကြီး၊ ကျွန်ုင်တော်မျိုးမှာ ခုနစ်နှစ်အရွယ် သမီးကလေး ရှိပါတယ်၊ သမီးကလေးက ဖြေပေးတာပါ’

မောင်မင်းရဲ့ သမီးကလေးက တယ်ပြီး ပညာရှိတယ်၊ ဟောသည် ပိုးချည်မျင် တစ်ပင်ကို ယူသွားပြီး မနကဖြန်အမိ ကျွန်ုပ်ဖို့ မျက်နှာသူတ်ပဝါ ရက်ပေးရမယ်လို့ ခိုင်းပေးပါ’

ဆင်းရဲသူလည်း ပိုးချည်မျင်ကိုယူပြီး မျက်နှာ မသာမယာနဲ့ ပြန်လာ သတဲ့။ အီမ်ကိုရောက်လို့ သမီးကို တွေ့တော့ ညည်းတာပေါ့။

‘သမီးရယ်၊ ဖေဖေတော့ ဒုက္ခပါပဲ၊ ဓာတ်ရင်က ဟောသည် ပိုးချည် မျှင်ကလေးကို သူ့ဖို့ မျက်နှာသုတ်ပဝါ ရက်ပေးရမယ်လို့ သမီးကို ခိုင်းလိုက်တယ်’

‘မပူပါနဲ့ ဖေဖေရယ်’

သမီးအလိမ္မာကပြောပြီး တံမြက်စည်းတံကလေးကို ချိုးသတဲ့။ နောက်ပြီး သူ့အဖေကို လုမ်းပေးပြီး ‘မနကဖြန်ကျရင် ဟောသည် တံမြက်စည်းတံကလေးကို ဓာတ်ကြီးဆီယူသွားပြီး ဆက်ပါ၊ မျက်နှာသုတ်ပဝါရက်ရအောင် ရက်ကန်းစင်တစ်ခု အဲသည် တံမြက်စည်းတံနဲ့ လုပ်ပေးပါလို့ ဓာတ်ရင်ကို ခိုင်းပါ’လို့ သမီးကလေးက ဆက်ပြောတယ်။

အဲဒါနဲ့ဆင်းရဲယူလည်း ဓာတ်ရင်ဆီကိုသွားပြီး သမီးကလေးမှာလိုက်တဲ့ အတိုင်း လျှောက်တာပေါ့၊ အဲသည်အခါ ဓာတ်ရင်က သူ့ကို ကြက်ဥ တစ်ရွှေးပေးပြီး ပြောတယ်။

‘ဟောသည် ကြက်ဥတွေကို မောင်မင်းရဲ့သမီးကို ပေးပါ၊ မနကဖြန်မနက မိုးလင်းရင် ကြက်ကလေး ၁၅၀ ပေါက်အောင် လုပ်ပေးရမယ်လို့ ခိုင်းပါ’

ဆင်းရဲယူလည်း ခါတိုင်းထက် စိတ်ညုစ်ပြီး ပြန်လာတာပေါ့။ အိမ်ရောက်တော့ ပြောသတဲ့။ ‘သမီးရယ် ဖေဖေတော့ ဒုက္ခပါပဲ၊ အခက်တစ်ခု ပြေသွားရုံးရှိသေး နောက်တစ်ခုက ပေါ်လာပြန်တာပဲ’လို့ ပြောသတဲ့။ နောက်ပြီး ဓာတ်ရင်က ကြက်ဖောက်ခိုင်းတဲ့အကြောင်းကို ပြောပြတယ်။

သည်တော့ သမီးအလိမ္မာကလေးက ‘မပူပါနဲ့ ဖေဖေရယ်’လို့ ဆိုပြီး ကြက်ဥတွေကို အကုန်ဟင်းချက်သတဲ့။ ညစာဖို့ ပြင်သတဲ့။ ပြီးတော့ သူ့ဖေဖေကို ဓာတ်ရင်ဆီကို ထွက်ပြန်တယ်။

‘ဖေဖေ၊ ဓာတ်ရင်ဆီကို အခုသွားပြီး ဟောသည်လို့ လျှောက်ပါ၊ ကြက်ကလေးတွေ တစ်နေ့စာစားဖို့ စပါးစွေ့လို့နေတယ်၊ သည်တော့

တစ်နေ့တည်းမှာ လယ်ကိုထွန်၊ စပါးကိုစိုက်၊ ကောက်ကိုရိတ်ပြီးတော့ ချက်ချင်းနယ်ပြီး စပါးစွဲပို့မှ ဖြစ်မယ်လို့ လျှောက်ချည်ပါ’လို့ ခိုင်းတယ်။

ဆင်းရဲသူက သမီးလိမ္ဗာမှာတဲ့အတိုင်း ဘာ့ရင်ကို လျှောက်တော့ ဘာ့ရင်က ခိုင်းပြန်သတဲ့။

‘မောင်မင်းရဲ့ သမီး အခုလောက် ပညာရှိရင် နက်ဖြန်ခါ ကျွန်ုပ် ရွှေတော်ကိုဝင်ခဲ့ရမယ်၊ ဝင်တဲ့အခါ အဝတ်လည်း မဝတ်ရဘူး၊ ကိုယ်တံ့လုံးလည်း မလာရဘူး၊ ခြေကျင်လည်း မဟုတ်ဘူး၊ မြင်းလည်း မစီးရဘူး၊ လက်ဆောင်လည်း မယူခဲ့ရဘူး၊ လက်ချည်းလည်း မလာရဘူး’

သည်တော့ ဆင်းရဲသူလည်း အခက်ကြံ့လို့ ‘အင်း သည်တစ်ခါတော့ သမီးလည်း ကြံ့နိုင်တော့မှာ မဟုတ်ဘူး၊ အခုမှ ခက်တော့တာပဲ’လို့ တွေး သတဲ့။ သို့သော်လဲ သမီးလိမ္ဗာက ဟောသည်လို့ ပြောတယ်။

‘မပူပါနဲ့ ဖေဖေရယ်၊ မူဆိုးကြီးဆီကိုသွားပြီး ယုန်တစ်တုတ်နဲ့ ငုံးတစ်ကောင် ဝယ်ပေးပါ’လို့ ပြောတယ်။ သူဆင်းရဲလည်း ယုန်တစ်တုတ်နဲ့ ငုံးတစ်ကောင် ဝယ်ပေးသတဲ့။

နောက်တစ်နေ့ကျတော့ သမီးလိမ္ဗာလည်း အဝတ်တွေ့ကို အကုန်ချုတ်ပြီး ပိုက်ကွန်တစ်ခုကို ခြုံသတဲ့။ နောက်ပြီး ငုံးကလေးကို လက်မှာကိုင် ယုန်ရဲ့ ကျောကုန်းပေါ်မှာ တက်စီးပြီး နှစ်းတော်ကို ဝင်သတဲ့။

ဘာ့ရင်ကြီးလည်း နှစ်းတော်တံ့ခါးဝက ဆီးကြိုပြီးနှုတ်ဆက်တဲ့အခါ သမီးလိမ္ဗာက ‘အရှင်မင်းကြီးအတွက် လက်ဆောင်တော် ဆက်ပါတယ်’လို့ ဆိုပြီး ငုံးကလေးကို လှမ်းပေးသတဲ့။ ဘာ့ရင်ကြီးက လှမ်းယူလိုက်တဲ့အခါ ငါက်ကလေးလည်း ဖလူးဆိုပြီး ပုံသွားပါရောတဲ့။

သည်တော့ဘာ့ရင်ကြီးက ‘ကျွန်ုပ် အလို့ရှုတဲ့အတိုင်း လုပ်နိုင်ပါပေတယ်၊ ကဲ ပြောစမ်းပါဉီး၊ မင်းတို့အဖောာ ဆင်းရဲတယ်၊ သည်တော့ ဘယ်လိုများ လုပ်ကိုင် စားသောက်ကြပါသလဲ’လို့ မေးတယ်။

‘မှန်လှပါ၊ ဖေဖေဟာ မြင်ထဲမှာ ပိုက်မထောင်ဘဲ ကုန်းပေါ်မှာ ငါးဖမ်း
ပြီး ကျွေးပါတယ်’လို့ သမီးလိမ္မာက လျှောက်သတဲ့။

‘ကုန်းပေါ်မှာ ငါးဖမ်းတယ်ဆိုလို့ ဖြစ်နိုင်ပါမလား၊ ငါးဟာ ရေထဲမှာ
နေတာပဲ’လို့ ဘဘုရင်ကြီးက ပြောသတဲ့။

‘မှန်လှပါ၊ လူည်းက မြင်းကလေးမွေးတယ်ဆိုတာကော ဖြစ်နိုင်ပါ
မလား၊ မြင်းမကသာ မြင်းကလေး မွေးနိုင်မှာပေါ့’လို့ သမီးလိမ္မာက ဖြေ
သတဲ့။

အဲဒီအခါ ဘဘုရင်ကြီးလည်း မြင်းကလေးကိုယူပြီး ဆင်းရဲ့သူကို ပြန်ပေး
လိုက်သတဲ့။

[ရရားပုံပြင် ॥ နိဝင်ဘာ ၁၉၅၇]

မင်းသုဝဏ် ၏ စာပေ နှင့် ဘဝဖြစ်စဉ် မှတ်တမ်း

၁၉၀၉ (မြန်မာ ၁၂၇၀ ပြည့်နှစ်) ဖေဖော်ဝါရီလ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဟံသာဝတီခရိုင်၊ ကွမ်းခြိုက်နှင့် တောင်ဖက်ကမ်းအရှေ့ပိုင်းမြို့ ကုန်သည်များ ဖြစ်ကြသော ဦးလွမ်းပင် နှင့် ဒေါမိတို့မှ မွေးဖားသည်။ မွေးချင်း ၇ ယောက်အနက် ဒုတိယမြောက်ဖြစ်ပြီး မွန် မြန်မာ မျိုးရိုးဖြစ်သည်။

၁၉၁၆ (ခန့်) အသက် ၇ နှစ်ခန့်တွင် ကွမ်းခြိုက်နှင့် ကြားကျောင်း၏ ရွှေကျင်ကျောင်းတိုက် (ဆရာဦးဖိုးလိုင်ကျောင်း) တွင် မြန်မာစာ စတင် သင်ယူသည်။ ကျောင်းအုပ်ဆရာတော်မှာ ဦးကုန္ခုံသဖြစ်၍ ဆဋ္ဌမတန်းအထိ နေခဲ့သည်။

၁၉၂၁ မ-၁၂၈၃ ခု၊ နယ်လဆုတ် ၁ ရက်နေ့၊ ကွမ်းခြိုက်နှင့် အမျိုးသား ကျောင်း ဖွင့်သောအခါ ကြားကျောင်းမှတွက်၍ ဤကျောင်းသစ်တွင် အင်လိပ် မြန်မာ ၂ ဘာသာ စတင်သင်ယူသည်။ ကဗျာရေးနည်းကို ဤကျောင်းမှ ကျောင်းနေဖက် ဦးအာကာသန်းထံမှ သင်ယူသည်။ ဆဋ္ဌမတန်းအထိ နေခဲ့သည်။

၁၉၂၃ ဇူလိုင် ၃၀ ရက်နေ့တွင် ရန်ကုန်၏ ဆရာမှတ်ကြီးကျောင်း ၏ စိန်ချုပ်းကျောင်းကို ဝင်၍ ပဋ္ဌမတန်း တက်သည်။

- ၁၉၂၆** မတ်လတွင် အက်လိပ် မြန်မာ အလယ်တန်း စကောလားရှစ်စာမေးပွဲတွင် စတုတ္ထရဲ့ အောင်သည်။ အငြေမတန်းမှစ၍ ဆရာမှတ်ကြီး အိပ်ဆောင်တွင် ပရီဖက်ခေါ် ကျောင်းသားမူး လုပ်ရသည်။ ကျံ့ကြီးလမ်း၊ မင်းကြီးကတော် ဒေါ်မြမေ၏ ဗုဒ္ဓဘာသာ မိန်းကလေးကျောင်းတွင် ဖွင့်သည့် ညကျောင်း၌ အပတ်တိုင်း အလှည့်ကျ စာသင်ပေးရသည်။ ဤနှစ်မှာ ဒရန်မဂ္ဂဇိုင်းတွင် ပထမဆုံး ကဗျာဖော်ပြခြင်း ခံရသည်။
- ၁၉၂၇** မတ်လတွင် ကျင်းပသော ဆယ်တန်းစာမေးပွဲကို ပထဝီဘာသာ ဂုဏ်ထူးနှင့် အောင်သည်။ ဇွန်လတွင် ယူနီးဘီတီကောလိပ်သို့ ရောက်သည်။ ပဲခူးကျောင်းဆောင် အလယ်ထပ်အခန်း အမှတ် ၉၁ တွင် နေသည်။
- ၁၉၃၀** ဥပစာတန်းတွင် စပယ်ရှယ်ကျောင်းသားအဖြစ် အရွေးခံရဲ့ တစ်နှစ် အတွင်းတွင် ၁၉၃၀ မတ်လမှာ ကျင်းပသော ဥပစာအထက်တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်သည်။ ယင်းနှစ် မိုးရာသီထုတ် ကောလိပ် မဂ္ဂဇိုင်း အတဲ့ ၂၀၊ အမှတ် ၁ တွင် ကဗျာများ စတင်ထည့်သွင်းခြင်း ခံရသည်။
- ၁၉၃၁** မတ်လတွင်ကျင်းပသော ပထမနှစ် ဝိဇ္ဇာ (မြန်မာစာဂုဏ်ထူး) အစမ်း စာမေးပွဲ အောင်သည်။ ထိုနှစ် မိုးရာများ စီးပွားပျက်ရဲ့ ကျောင်းထွက်ပြီး ကွမ်းခြီးကုန်းမြို့ အမျိုးသားကျောင်းတွင် ကျောင်းအုပ်ဆရာတိုး ဝင်လုပ်သည်။ ကလေးကဗျာများ စတင်ရေးသည်။ တက္ကသိုလ်ဖွင့်သော် ပါမောက္ဗ ဦးဖေမောင်တင် ပြန်ခေါ်ရဲ့ အလုပ်မှတွက်ကာ တက္ကသိုလ် ပြန်တက်သည်။
- ၁၉၃၃** မတ်လတွင် ကျင်းပသော ဝိဇ္ဇာဂုဏ်ထူးတန်းကို မြန်မာစာ ပထမအဆင့်ဖြင့် အောင်မြင်သည်။ ဇွန်လမှာ မေ၊ ၁၉၃၄ အထိ မြန်မာစာဌာနမှာ အချိန်ပိုင်းနည်းပြဆရာ လုပ်သည်။ ပဲခူးဆောင်တွင်လည်း ကျောင်းဆောင်နည်းပြဆရာ လုပ်ပြီး မဟာဝိဇ္ဇာတန်းကို အချိန်ပိုင်း တက်သည်။

- | | |
|------|--|
| ၁၉၃၅ | မတ်လတွင် ကျင်းပသော မဟာဝိဇ္ဇာ မြန်မာစာ ဂုဏ်ထူးစာမေးပွဲကို ဒုတိယအဆင့်ဖြင့် အောင်မြင်သည်။ အချိန်ပြည့် နည်းပြဆရာဆန့်ခြင်း ခံရ၍ ပင်းယကျောင်းဆောင်သို့ ပြောင်းပြီး ကျောင်းဆောင်နည်းပြဆရာ လုပ်ရသည်။ |
| ၁၉၃၆ | အထက်ပါနှစ်များတွင် ၁။ တက္ကသိုလ်ကျောင်းတိုက် မြန်မာ အသင်းအတွင်းရေးမှူး၊ ၂။ တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းအတွင်းရေးမှူး၊ |
| ၁၉၃၇ | ၃။ ကောလိပ် မဂ္ဂဇင်း မြန်မာပိုင်းအယ်ဒီတာ၊ ၄။ ဂုဏ်လောကမဂ္ဂဇင်းအယ်ဒီတာ လုပ်ခဲ့သည်။ တက္ကသိုလ်ကျောင်းတိုက် ဗုဒ္ဓဘာသာအသင်းကို တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းဖြစ်အောင် ဆောင်ရွက်၍ ဓမ္မရုံ အုတ်မြစ်ချေရာ၍ ပါဝင်ခဲ့သည်။ |
| ၁၉၃၈ | စက်တင်ဘာလတွင် ပညာသင်ဆုရုံ အင်လန်ပြည် အောက်စုံ တက္ကသိုလ်သို့ သွားရောက် ပညာသင်ယူသည်။ စိန်ကက်သရင်းကျောင်း တွင် သက္ကဋ္ဌ၊ ပါဌို့၊ တိဗက်၊ အထွေထွေ ဘာသာဖော် ပညာရပ်များကို သင်ယူသည်။ အိန္ဒိယကျောင်းတိုက် သက္ကဋ္ဌပါမောက္ဗ အက်ဖို့၊ ဒုလျှို့၊ တွမ္မတ်ထံတွင်လည်းကောင်း၊ အီး၊ အိတ်ချို့၊ ရွှေနံတန်ထံတွင် လည်း ကောင်း စာသင်ယူသည်။ |
| ၁၉၃၉ | အောက်တို့ဘာလတွင် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိက ဘာသာရပ်များ လေ့လာရေးကျောင်း (School of Oriental and African Studies) သို့ ပြောင်းရွှေ့ ပညာသင်သည်။ |
| ၁၉၄၀ | ၉၉၉၏ ၁၅ ရက်တွင် ကျင်းပသော အောက်စုံတက္ကသိုလ် ဘွဲ့နှင့် သာတင်တွင် ဘီလစ် (B. Litt.) ခေါ် စာပေ ဝိဇ္ဇာဘွဲ့ကို ရရှိသည်။ |
| ၁၉၄၁ | စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ ပြန်ရောက်သည်။ |
| ၁၉၄၂ | အောက်တို့ဘာ ၁ ရက်နေ့တွင် တက္ကသိုလ် မြန်မာစာအာန္ဒြာနှင့် လက်ထောက်ကထိကအဖြစ် အမှုထမ်းသည်။ မြန်မာနိုင်ငံ ပညာပြန်ပွားရေးအသင်း ကော်မီတိဝင်အဖြစ် ဆောင်ရွက်သည်။ |

၁၉၄၂ (ဒုတိယကန္တာစစ်အတွင်း) ပညာရေးဌာန ဘာသာပြန်စာပေါ်နဲ့တွင် အမှုထမ်းသည်။

ပညာတံ့ခွန်အသင်း၊ အဘိဓာန်လုပ်ငန်းကို ဦးဆောင်လုပ်ကိုင် ရန် ခန့်ထားခြင်းခံရ၍ နောက်လျှင် ၁၀ ရက်တွင် ကွမ်းခြေကုန်းမြို့ တွင် စတင် ပြုစုစွဲသည်။

၁၉၄၃ ဧပြီ ၇ ရက်တွင် စစ်ဆေးအန္တ ရာယ်ကြောင့် အဘိဓာန်လုပ်ငန်းကို ဖွောက်လုပ်ဆိုင်းလိုက်သည်။ ဤတိသုက္ခမား ပြန်ရောက်၍ အုပ်ချုပ်ရေးကို ပြန်လည်လုပ်ဆောင်သောအခါ ကွမ်းခြေကုန်းမြောက်ပိုင်းတွင် မြို့အုပ် လုပ်ခိုင်း၍ ၂ လခန်း လုပ်ရသည်။

ဤဂုဏ် ၆ ရက်တွင် ရန်ကုန်မြို့ မရှိလမ်းတွင် အရေးပေါ် တက္ကသိုလ်သင်တန်းများဖွင့်၍ မြန်မာစာ လက်ထောက်ကထိကအဖြစ် အလုပ်ဝင်သည်။

၁၉၄၄ ၆၏ ၁ ရက်တွင် ကထိကအဖြစ် တိုးမြှင့်ခန့်ထားခြင်းခံရသည်။

၁၉၄၅ အိန္ဒိယနိုင်ငံ ဒေလီမြို့သစ်၌ ကျင်းပသော အာရာတိုက် ဆက်ဆံရေး ညီလာခံသို့၊ ဝတ်လုံတော်ရ ဦးကျော်မြင့်ခေါင်းဆောင်သော အဖွဲ့နှင့် တက်ရောက်သည်။ ထိုနှစ် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း ဖြစ်ပေါ်လာသောအခါ ဝေါဟာရ ကော်မီတီတွင် ဝင်လုပ်ရသည်။

၁၉၄၆ ၆၏ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝ ရေး ဌာန ဖွင့်လှစ်ပြီး ဌာနမှူးအဖြစ် ဆောင်ရွက်၍ အဘိဓာန်လုပ်ငန်း ပြန်လုပ်သည်။ ထိုနှစ်အတွင်းတွင် မြန်မာနိုင်ငံ အခြေခံဥပဒေ မြန်မာစာ စာမျက် စစ်ဆေးလေ့လာ အကြံပေးရသည်။ မြန်မာနိုင်ငံ သုတေသန အသင်း အမှုဆောင်အဖွဲ့တွင် ဝင်ရောက်ဆောင်ရွက်သည်။ ထိုအသင်း ဂျာနယ်တွင် စာတည်းလုပ်သည်။

၁၉၄၇ အမေရိကန်ပြည်၊ နယူးဟောပို့မြို့၊ ယေးလှုတက္ကသိုလ်တွင် မြောက်လခန်း ဘာသာဖော်ပညာ ဆည်းပူးသည်။

- ၁၉၃** မွန် ၁ ရက်တွင် ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေး ဌာနတွင် စာတည်းမှုးအဖြစ် တိုးမြှင့်ခန့်ထားခြင်းခံရသည်။
- ၁၉၄** အောက်တို့ဘာလတွင် မြန်မာနိုင်ငံ ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့နှင့် အတူ တရာတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုဗီယက်ရရှား၊ ပိုလန်၊ ချက်ကို စလိုပက်ကိုးယား၊ အရှေ့ဂျာမနိနိုင်ငံများသို့ လှည့်လည်ခဲ့သည်။
- တိပိဋကပါဋ္ဌီ မြန်မာ အဘိဓာန်လုပ်ငန်း၊ မွန် မြန်မာ အဘိဓာန်လုပ်ငန်းများတွင် ဝင်ရောက်ကူညီသည်။ စာပေါ်မာန်၏ မြန်မာစွယ်စုံကျမ်းအဖွဲ့၊ စာပေဆုပေးရေးအဖွဲ့၊ သုခမိန်အဖွဲ့၊ ပန်တူဥမှုမှုန်ပြုလုပ်ရေးကော်မီတီ၊ ပိဋကတ်တော် မြန်မာပြန်ကော်မီတီ၊ ဥပဒေဘာသာပြန်ကော်မီတီတို့တွင် ဝင်ရောက်ဆောင်ရွက်သည်။
- ၁၉၆၁** မတ် ၁ ရက်မှ ၁၉၆၂ မေ ၁၂ ရက်အထိ တက္ကသိုလ် မြန်မာစွားနှင့် တွင် ပါမောက္ခအဖြစ် အမှုထမ်းသည်။
- အောက်တို့ဘာလတွင် မြန်မာယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့နှင့် အတူ တရာတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်သည်။ တက္ကသိုလ်စာအုပ်ထုတ်ဝေဖွံ့ဖြိုးရေး ကော်မီတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သမိုင်းကော်မရှင်အဖွဲ့ဝင်အဖြစ် လုပ်ဆောင်သည်။
- ၁၉၆၂** မေ ၁၃ ရက်တွင် ပါမောက္ခရာထူးကို စွန်းလွတ်ပြီး၊ ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနတွင် ပြန်လည် အမှုထမ်းသည်။
- ၁၉၆၆** မြန်မာနိုင်ငံ စာမတတ်သူပပျောက်ရေးအတွက် သက်ကြီးစာသင်နည်း(ဝထကလသန နည်း)ကို တို့ထွင်သည်။
- ၁၉၆၈** တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန စာတည်းမှုးအဖြစ်မှ အငြိမ်းစားယူရှု၊ ပညာရေးဌာန အထူးအရာရှိအဖြစ် ဆက်လက်ဆောင်ရွက်သည်။
- ၁၉၇၀** မြန်မာနိုင်ငံ သုတေသနအသင်း နှစ် ၆၀ ပြည့်နှစ်တွင် အသင်း၏ ဥက္ကဋ္ဌအဖြစ် အရွေးခံရသည်။

၁၉၇၁ မေ ၃၁ ရက်တွင် ပညာရေးအရာရှိအဖြစ်မှ အနားယူသည်။

၁၉၇၁ မှ ၁၉၇၈ ၁၉၇၅ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ အိုဆာကာ နိုင်ငံခြားဘာသာသင် တက္ကသိုလ်၌ ဇည်သည်ပါမောက္ဗာအဖြစ် သွားရောက် တာဝန်ထမ်းဆောင် ခဲ့သည်။

မင်းသုဝဏ်သည် အောက်ပါ ၂။။ နှင့် ဂုဏ်ထူးများကို ရရှိခဲ့ပါသည်။

၁။ Jamsheji Medal

(၁၉၃၃ ခုတွင် မြန်မာစာ ဝိဇ္ဇာဂုဏ်ထူးတန်းကို ပထမတန်းမှ ထူးချွန်စွာ အောင်မြင်၍ ရရှိသော ဆုတံဆိပ်)

၂။ မဟာဝိဇ္ဇာ၊ ဘီလစ် (အောက်စို့)

၃။ ဝဏ္ဏကျော်ထင် (၁၉၅၀ ခုနှစ်)

၄။ သီရိပုံချို့ (၁၉၆၂ ခုနှစ်)